

ကျေးဇူးရှင်တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းဖြစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ
တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်

ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံကြပါစေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါသည်။
ယနေ့အချိန်ကာလသည် ပြည်သူ့ကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် “ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီညာစွာ စီးပွားရေး ပုံစံဖော်ထုတ်ရန်” ဆိုသည့် မူဝါဒအား ချမှတ်ဖော်ဆောင်လျက်ရှိပါသည်။

စာမျက်နှာ ၃ ကော်လံ ၁ သို့ ○

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ဆင်းရဲမှုလျော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေပြောကြား



နေပြည်တော် မတ် ၁
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ (အပေါ်ပုံ) စာမျက်နှာ ၄ ကော်လံ ၁ သို့ ❖

၂၀၁၉ ခုနှစ် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုပါ၏

MAX CEMENT
မက်စ်ဘီလပ်မြေ

LET'S BUILD TOGETHER

မက်စ်ဘီလပ်မြေတိုက်ရိုက်ဝယ်ယူရရှိနိုင်သော နေရာများ
 လိပ်စာ (၁) အမှတ် ၅၂၊ ရာအကျော်လမ်း၊ ညောင်ရမ်းလမ်း၊ ရန်ကင်းမြို့၊
 လိပ်စာ (၂) ဗဟိုဌာန - တောင်ညိုလမ်း၊ ညောင်ပင်ဆင့်ရိပ်သာရွာ၊
 ရွှေကြာပင်လမ်းတွင်း၊ နေပြည်တော်မြို့၊
 လိပ်စာ (၃) တောင်စီလာ၊ လယ်ဝေမြို့နယ်၊ နေပြည်တော်မြို့

www.maxcement.com
 @maxcementmyanmar

Technical hotline 09 960 960 560 SALES hotline 09 770 770 770

မြန်မာ့

တောင်သူလယ်သမားအခွင့်အရေး ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်

ယနေ့ မတ်လ ၂ ရက်နေ့သည် တောင်သူလယ်သမားနေ့ဖြစ်သည်။ တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသော နိုင်ငံတော်အသိအမှတ်ပြု နေ့ထူး တစ်နေ့ဖြစ်သည်။ မြန်မာပြည်သူ့လူထုတစ်ရပ်လုံး စားသောက်ရေးအတွက် အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်အပြင် အခြား ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ပေးသော တောင်သူလယ်သမား ဦးကြီးများသည် မြန်မာပြည်သူ့လူထု၏ ကျေးဇူးရှင်ပင် ဖြစ်သည်။

ကျေးဇူးရှင် တောင်သူလယ်သမားဦးကြီးများသည် ပြည်သူ့လူထုအတွက် စားနပ်ရိက္ခာတို့ကို ထုတ်လုပ်ပေးရုံသာမက နိုင်ငံစီးပွားတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ပေးနေသဖြင့် နှစ်စဉ်မမေ့မလျော့ အသိအမှတ်ပြုဂုဏ်ပြုကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ လယ်ယာမြေများနှင့် တောင်သူလယ်သမားများသည် နိုင်ငံ၏အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

မျက်မှောက်ကာလတွင် နိုင်ငံ၏ လူဦးရေအများစုဖြစ်သည့် တောင်သူလယ်သမားများမှာ ရာသီဥတုဖောက်ပြန်မှု၊ အရည်အသွေးမီသီးနှံထုတ်လုပ်ရေးအားနည်းမှု၊ သီးနှံဈေးကွက် မတွင်ကျယ်မှုနှင့် တစ်ဖက်တွင် လယ်ယာမြေသိမ်းဆည်းခံရမှုတို့ကြောင့် တောင်သူလယ်သမားတစ်ခေတ် မှေးမှိန်နေသည်ဟုဆိုရမည်။ ထို့ကြောင့် တစ်ခေတ်တစ်ခါကဲ့သို့ မြေကြီးကရွှေသီးသည့် တောင်သူလယ်သမား ရွှေခေတ်သို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

ပြည်သူ့အစိုးရ နိုင်ငံတော်တာဝန်ကို စတင်ဆောင်ရွက်သည့်အချိန်မှစ၍ တောင်သူလယ်သမားဦးကြီးများ၏ အကျိုးစီးပွားကို ဦးစားပေးဖော်ဆောင်ခဲ့သည်။ သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးနေသည်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ဥပဒေများ ပြင်ဆင်ရေးဆွဲပြီး ဆောင်ရွက်ပေးနေသည်။

တောင်သူလယ်သမားအခွင့်အရေးများ ဆုံးရှုံးနှစ်နာမှုမရှိစေရန် ကာကွယ်ရေးနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေသည်။

မြန်မာနိုင်ငံသည် ဆန်ကို အဓိကစားသုံးသည့်နိုင်ငံဖြစ်သလို ဆန်ကို အဓိကပြည်ပပို့ကုန်အဖြစ်လည်း အားထားသည်။ ယခုအခါ လယ်လုပ်သူများ လယ်လုပ်ပိုင်ခွင့်၊ လယ်ယာမြေပိုင်ဆိုင်မှုများကို ဆောင်ရွက်ပေးနေပြီး အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကို မထိခိုက်စေဘဲ မိမိတို့လယ်ယာမြေပေါ်တွင် မိမိတို့ ကြိုက်နှစ်သက်သည့် သီးနှံကို သက်ဆိုင်ရာဥပဒေနှင့်အညီ ရွေးချယ်စိုက်ပျိုးခွင့် ပေးအပ်ထားသည်။

မကြာသေးမီက ရေရှည်တည်တံ့နိုင်သည့် သီးနှံစိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်ပေးခဲ့ပြီး စားသုံးသူများနှင့် စိုက်ပျိုးသူများ တွက်ကြေးကိုင်၊ မကိုက် ဆန်းစစ်လေ့လာ ကူညီဆောင်ရွက်ပေးရမည်။ တောင်သူလယ်သမားများ အကျိုးစီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးနေချိန်တွင် လယ်ယာမြေကို အခြားနည်းလမ်းဖြင့် အသုံးချခြင်းမပြုဘဲ လယ်ယာမြေအကျိုးစီးပွားသက်သက် မြှင့်တင်ပေးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ယနေ့ကာလတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးတိုးတက်လာရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကဏ္ဍပေါင်းစုံတွင် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ အောင်မြင်မှုများ အထိုက်အလျောက် ရရှိနေပြီဖြစ်သည်။ တောင်သူလယ်သမားများဘဝ နှစ်ရှည်လများ နှစ်နာခွဲရသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကို အမြန်ဆုံး လွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ မူဝါဒလုပ်ငန်းစဉ် ၅၂ ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။

သို့ဖြစ်ရာ ရွှေရောင်ဝင်းမည်သော ကောက်ပဲသီးနှံများ မြန်မာပြည်တစ်ဝန်းရှိ လယ်ယာမြေများတွင် အနှံ့ပြည့်ပြည့်ဖြိုးဖြိုးနှင့် တစ်မျှတစွာအောင်မြင်မြင်ထွန်းနေသည်ကို ပြန်လည်မြင်တွေ့ရေးနှင့် လယ်ယာစီးပွားတိုးတက်ခိုင်မာရေးအတွက် တောင်သူလယ်သမားအခွင့်အရေးများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများ၏ဘဝ တစ်ဖန်ပြန်လည် မြှင့်တင်ပေးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။ ။

၂၀၁၉ ခုနှစ်၊ (၇၄) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ

- (က) အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူ့လူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိကထားဆောင်ရွက်ရေး။
- (ခ) သမိုင်းကြောင်းအရ နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အား တပ်မတော်၏ ရပ်တည်ချက်အဖြစ် စဉ်ဆက်မပြတ် ခံယူလုပ်ဆောင်ရေး။
- (ဂ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဒို့တာဝန်အရေးသုံးပါးကို အခြေခံသော ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဖြင့် တပ်မတော်မှ ခိုင်ခိုင်မာမာဆောင်ရွက်ရေး။
- (ဃ) နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည့် စွမ်းရည်ထက်မြက်သည့် တပ်မတော် တည်ဆောက်ရေး။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း စင်ကာပူသံရုံး ဒုတိယအကြီးအကဲ သံမှူးအား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် တာဝန် ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် စင်ကာပူသံရုံး ဒုတိယအကြီးအကဲ သံမှူး Mr. Koh Chee Chain အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာနှင့် အခွန်ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်



ရုပ်ရှင်ဇာတ်ကား ကြည့်ရှုလေ့လာမှုပြုလုပ်မည်

ရန်ကုန် မတ် ၁
ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအစီအစဉ်အဖြစ် ဒါရိုက်တာ Emir Kusturica(Serbian) ၏ Underground ဇာတ်ကားအား မတ် ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်ကြမည် ဖြစ်သည်။

ထိုသို့ လေ့လာခြင်းကို Cinematheque Program ၏ ကဏ္ဍခွဲတစ်ခု

အဖြစ် ၁၂ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ဦးဆောင်ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ရွှေဈေး၊ စက်သုံးဆီဈေးနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း		နေပြည်တော် မတ် ၁	
ရန်ကုန်(ရွှေဈေး)	၁၀၆၄၀၀၀ - ၁၀၆၄၀၀၀	မန္တလေး(ရွှေဈေး)	၁၀၆၄၀၀၀ - ၁၀၆၄၀၀၀
စက်သုံးဆီဈေးနှုန်း		ရန်ကုန်	မန္တလေး
(က) ဒီဇယ်	တစ်လီတာ ၈၇၀/၉၃၀ ကျပ်	၉၄၀/၉၄၅ ကျပ်	
(ခ) အောက်တိုန်း ၉၅	တစ်လီတာ ၇၇၅/၈၃၅ ကျပ်	၈၈၀/၈၈၅ ကျပ်	
(ဂ) အောက်တိုန်း ၉၂	တစ်လီတာ ၆၈၀/၇၄၀ ကျပ်	၇၈၅/၈၁၀ ကျပ်	
(ဃ) အဆင့်မြင့်ဒီဇယ်	တစ်လီတာ ၈၈၀/၉၄၀ ကျပ်	၉၅၅/၉၆၀ ကျပ်	
ရန်ကုန် လက်ကားဈေး			
ဒီဇယ် တစ်လီတာ	၈၉၅/၉၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၉၀၅/၉၁၅ ကျပ်၊		
အောက်တိုန်း ၉၂ တစ်လီတာ	၇၃၈/၇၄၃ ကျပ်		

(မြန်မာနိုင်ငံစက်သုံးဆီအသင်း)

နိုင်ငံခြားငွေလဲလှယ်နှုန်း	
(က) အမေရိကန်	တစ်ဒေါ်လာ = ၁၅၁၁.၆
(ခ) ဥရောပ	တစ်ယူရို = ၁၇၁၇.၃
(ဂ) တရုတ်	တစ်ယွမ် = ၂၂၅.၄၁
(ဃ) ထိုင်း	တစ်ဘတ် = ၄၇.၆၁၇
(င) မလေးရှား	တစ်ရင်းဂစ် = ၃၇၁.၁၃
(စ) အိန္ဒိယ	တစ်ရူပီး = ၂၁.၃၀၅
(ဆ) ဂျပန်	တစ်ရာယန်း = ၁၃၅၀.၈
(ဇ) တောင်ကိုရီးယား	တစ်ရာဝမ် = ၁၃၄.၃၉
(ဈ) ဩစတြေးလျ	တစ်ဒေါ်လာ = ၁၀၇၂.၄
(ည) စင်ကာပူ	တစ်ဒေါ်လာ = ၁၁၁၇.၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝဟိုဘဏ်ဝက်ဘ်ဆိုက်မှရယူသည်

မြန်မာ့

စာတည်းများချုပ် - ဦးဝင်းရွှေ
စာတည်းများ - ဦးဝင်းနိုင်
စာတည်းများ - ဦးစန်းအောင်၊ ဦးအေဝမ်းစိုး၊ ဒေါ်ခင်ခင်သက်၊ ဒေါ်ယုဝါဝါ

သတင်းထောက်များ - ဦးမြင့်စိုး
ဘာသာပြန်စာတည်းများ - ဦးဇော်ဝင်း၊ ဦးအောင်ကျော်ကျော်
အကြီးတန်းသတင်းထောက်များ - ဦးဟိန်းထက်လင်း၊ ဦးနိုင်လင်းကြည်၊ ဦးသက်ထွေး၊ ဒေါ်သီသီမင်း

အငယ်တန်းသတင်းထောက်များ - ဦးအောင်ကျော်ဦး၊ ဦးကိုမင်း၊ ဒေါ်ခင်ခင်ဦး၊ ဒေါ်ခင်စုစုလှိုင်၊ ဒေါ်ခင်ဇာတထွန်း၊ ဦးအေးမင်းသူ
ဓာတ်ပုံသတင်းထောက် - ဦးခင်မောင်ဝင်း

○ ရှေ့မှ

ထို့အပြင် မိမိအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့၌ ပြည်သူများသို့ ပြောကြားခဲ့သည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားတွင်လည်း နိုင်ငံတော်အစိုးရ၏ ကာလတိုအတွင်း ဦးစားပေးအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (၁၁) ရပ်ကို ထည့်သွင်း ပြောကြားခဲ့ပါသည်။

သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးဆောင်ရွက်ပေး

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက် တွင်လည်း လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားများ မနှစ်နာစေရေးအတွက် ကူညီ ဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်ဟု ဖော်ပြပါရှိ သည့်အတိုင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီနှင့် တိုင်းဒေသ ကြီး/ပြည်နယ်အဆင့် ကော်မတီတို့အနေဖြင့်လည်း တောင်သူလယ်သမားများ၏ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်ကုန်အထိ ဧကပေါင်း (၄၂၅၄၀၆) ဧကကို ပြန်လည်၍ စွန့်လွှတ်ပေးအပ်နိုင်ခဲ့ပြီး အဆိုပါဧကများမှ ဧကပေါင်း (၄၀၆၇၁၉) ဧကအား တောင်သူလက်ဝယ်သို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ခဲ့သည့် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများဥပဒေနှင့်အညီ စိုက်ပျိုးမြေများ တရားဝင်ပိုင်ဆိုင်နိုင်ရေး၊ လုပ်ပိုင်ခွင့်လွယ်ကူစွာ လျှောက်ထားရရှိရေး၊ ရိုးရာယဉ်ကျေးမှု မလေ့ထုံးတမ်း အစဉ်အလာအရ သတ်မှတ်မြေများနှင့် အများပြည်သူတို့အတွက် လက်ရှိအသုံးပြု ထားသည့် မြေများအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအဖြစ် ခွင့်ပြုချထားခြင်း မပြုစေရေးတို့ကို ဆောင် ရွက်ပေးလျက်ရှိပါသည်။

စီးပွားရေးကို ပံ့ပိုးမည့်ဝန်းကျင်တစ်ရပ်ဖန်တီး

စိုက်ပျိုးစရိတ် ချေးငွေများ အကူအညီပေးရေး၊ လယ်ယာထွက်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ခိုင်မာသော ဈေးကွက်ရရှိရေး၊ နည်းပညာသွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေ စေရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှုများအတွက် အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ပေးနိုင်ရေးနှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းသည့် တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ လုပ်ကွက်ငယ် တောင်သူ လယ်သမားများ၏ အကျိုးစီးပွားအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင်(၃)ရပ်အနက် မဏ္ဍိုင်(၂) သာယာဝ ပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမဏ္ဍိုင်တွင် ပန်းတိုင်(၃)အဖြစ် အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေးဟုပြဋ္ဌာန်းထားပါသည်။ ယင်းပန်းတိုင်အရ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံအဖြစ် အားလုံးပါဝင်သည့် ဘက်စုံစိုက်ပျိုးမွေးမြူရေး အလေ့အထများဖြင့် ထုတ်ကုန်မျိုးစုံ ထုတ်လုပ်နိုင်စွမ်း ရှိသော စီးပွားရေးကို ပံ့ပိုးမည့်ဝန်းကျင်တစ်ရပ်ဖန်တီးရေးကို မဟာဗျူဟာတစ်ရပ်အဖြစ် ချမှတ်ကာ စီမံအကောင် အထည်ဖော်ဆောင်ပေးလျက်ရှိပါသည်။

ယင်း မဟာဗျူဟာလုပ်ငန်းစဉ်အတွက် ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန် စနစ်ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအရ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ မိရိုးဖလာ လုပ်ကွက်ငယ်လယ်မြေများအား စက်မှုလယ်ယာစနစ် ဖော်ထုတ်ခြင်း၊ ဆည်တာတစ်ကြီးများ၊

မြစ်ရေတင် စီမံကိန်းကြီးများ ပိုမိုထိရောက် အကျိုးရှိစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမွမ်းမံခြင်း၊ ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများနှင့် သရုပ်ပြပွဲများ ကျင်းပခြင်း၊ တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့်များ အပြည့်အဝ သုံးစွဲနိုင်ရေးအတွက် သီးနှံမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းရပ်များ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့

တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြှင့်တင်ရေးအတွက် ပြောင်းလဲ လာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေရှိမည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များ ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေး အန္တရာယ်ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရန်အတွက် အရန်မျိုးစေ့များ စုဆောင်းထားရှိရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး၊ ဆည်ရေ သောက်စနစ်များ တိုးမြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ ထွက်ကုန်၊ ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ကြွင်းအာနိသင်များ ကင်းစေရေး၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျှော့ချရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောများအဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်ရေး၊ မျိုးစေ့ချ စတင်စိုက်ပျိုးသည့် အဆင့်မှ ဈေးကွက်သို့ တင်ပို့ရောင်းချသည့် အဆင့်ထိ လုပ်ငန်းစဉ်အဆင့်အားလုံးတွင် တောင်သူလယ်သမားများ လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိရေး၊ ခေတ်မီစိုက်ပျိုး နည်းပညာများ တောင်သူလက်ဝယ်အရောက် အလွယ်တကူရောက်ရှိရန် ပညာပေးရေး စသည် လုပ်ငန်းများကိုလည်း အလေးပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူလယ်သမားများအတွက် လုပ်ငန်းဆိုင်ရာ အထောက်အပံ့ဖြစ်စေမည့် လယ်ယာကဏ္ဍဆိုင်ရာ သတင်း များ၊ ပညာပေးရေးနှင့်စိတ်လက်အပန်းပြေရန် ဖြေဖျော်ရေးအစီအစဉ်များ ကဏ္ဍစုံပါဝင်သော “တောင်သူလယ်သမား ကဏ္ဍ ရုပ်သံလိုင်း” အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ထို့အပြင် မိုတိုင်းဖုန်းများမှ လယ်ယာသတင်းများ ဝန်ဆောင်မှုပေးနေခြင်း၊ မိုးလေဝသသတင်းများ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးနေခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

အခိုင်အမာတည်ဆောက်ပေးလျက်ရှိ

တောင်သူလယ်သမားများ လွယ်လင့်တကူ သိရှိလိုက်နာ ကျင့်သုံးနိုင်ရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများဖြင့် သတင်းအချက်အလက် ဖြန့်ဖြူးခြင်း၊ စံပြုကွက်များ စိုက်ပျိုးပြုသခြင်း၊ သင်တန်း၊ ဆွေးနွေးပွဲများပြုလုပ်၍ လေ့ကျင့်ပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေး၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများမှာ သီးနှံများထုတ်လုပ်မှု တိုးတက်ရေးအတွက်သာမက စားသုံးသူပြည်သူများ၏ အစားအစာ လုံခြုံစိတ်ချရမှုရှိရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ အခိုင်အမာ တည်ဆောက်ပေးလျက်ရှိပါသည်။

ထို့အပြင် အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျဖွံ့ဖြိုးလာစေရန်နှင့် အော်ဂဲနစ်နှင့် ပတ်သက်သည့် စံချိန်စံညွှန်းများ ကို တိကျစွာလိုက်နာကျင့်သုံးနိုင်ရေးတို့ကို ရည်ရွယ်၍ အာဆီယံအော်ဂဲနစ် စံချိန်စံညွှန်းများကို အခြေခံပြီး မြန်မာ အော်ဂဲနစ်စံချိန်စံညွှန်းကိုလည်း ရေးဆွဲကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြန်မာအော်ဂဲနစ် စံချိန် စံညွှန်းအား အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်

ကမ္ဘာ့လူဦးရေမှာ နေ့စဉ်တိုးတက်လျက်ရှိရာ လက်ရှိလူဦးရေ သန်းပေါင်း (၇၀၀၀) ကျော်မှာ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သန်းပေါင်း (၉၀၀၀) ရှိလာမည် ဖြစ်သည့်အတွက် လိုအပ်လာမည့် စားနပ်ရိက္ခာကို ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လာမည့်နှစ်အတွင်း တိုးပွား လာမည့် လူဦးရေများအတွက် နိုင်ငံ၏စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင်အားပေး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ မြေသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် သဘာဝပေးသည့် ရာသီဥတု အခြေအနေကောင်းများနှင့် ရိုးသားဖြူစင်၍ အလုပ်ကြိုးစားကြသည့် ကျေးဇူးရှင် တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်း ဖြစ်သည်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးရှိ ကျေးဇူးရှင်တောင်သူလယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ အကျိုးစီးပွား အတွက် ကြံ့တော့ကြံ့ခိုင်စိန်ခွင်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင်အရောက် အတူတကွ လက်တွဲကြိုးပမ်းသွားကြပါရန် အလေးအနက်တိုက်တွန်းလျက် သတိလွှာပေးပို့အပ်ပါသည်။

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။



အစည်းအဝေးတွင် အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံ၏လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်မှုသည် ယခုနှစ်ကုန်၌ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာ မည်ဖြစ်ပြီး ကျန်ရှိသည့်ဒေသများတွင် မဟာဓာတ်အား လိုင်းနှင့် အလှမ်းကွာဝေးသည့် ကျေးလက်ဒေသများဖြစ် ကြောင်း၊ အဆိုပါ ဒေသများတွင် လူဦးရေသိပ်သည်းဆ နည်းသည့်အပြင် ဓာတ်အားအသုံးပြုမှုနည်းပါးသည့် အတွက် ယင်းဒေသများသို့ မဟာဓာတ်အားလိုင်းတိုးချဲ့ရန် ကုန်ကျစရိတ်မြင့်မားမည်ဖြစ်ကြောင်း၊ အဆိုပါဒေသများ တွင် ပြန်ပြည့်မြဲစွမ်းအင်များအသုံးပြု၍ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထို့ပြင် ကော်မတီအနေဖြင့် အကြံဉာဏ်များဖော်

ထုတ်ခြင်းနှင့် ရည်မှန်းချက်များ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်သွားရမည်အပြင် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ လုပ်ငန်းများအောင်မြင်ရန် ပံ့ပိုးကူညီပေးရေးကို သက်ဆိုင် ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း

ပြောကြားသည်။
ထို့နောက် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ကော်မတီ၏ လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်သွားမည့်

လုပ်ငန်းစဉ်များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်သွားမည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို အကြံပြုဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည် တော်ကောင်စီဝင် ဦးညီထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုရေနေချုပ်ရုံး၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင်အသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်

❖ **လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းမှ**
 အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဝိုလ်ချုပ်အောင်သူ၊ ဦးတင်မြင့်၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယအကြိမ်အစည်းအဝေးဖြစ်
 အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပမည့်အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ဆင်းရဲမှုလျော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအဓိကကျသော လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ မေလ (၁၇)ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/ ၂၀၁၈) ဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးစိုး၏ ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

ထပ်မံတိုးချဲ့ဆောင်ရွက်
 ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ခုနှစ် ဇွန်လ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀)ချက်ချမှတ်ခဲ့ရာ (၃)ချက်မှာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ဆုံးဖြတ်ချက် (၇)ချက်အနက် (၃)ချက်သည် ယနေ့အစည်းအဝေးတွင် အတည်ပြုရန်ဖြစ်ပြီး ကျန်ရှိသည့် ဆုံးဖြတ်ချက်(၄)ချက်မှာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အမျိုးအစားအလိုက် ဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုအနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကတည်းက အတည်ပြုထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းအစီအစဉ် (၈)ရပ်မှ **ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်**ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အာဟာရဆိုင်ရာ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောဒေသများကို ဦးစားပေးရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ

ရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသော ချေးငွေ International Development Association Fund (IDA Fund) နှင့် အစိုးရဘတ်ဂျက်တို့ အချိုးကျပေါင်းစပ်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ **လူမှုရေးပစ်ခတ်ထောက်ပံ့ရေးအစီအစဉ်**ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်သို့ လျော့ချကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ **ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်**ကို ရွေးချယ်ထားသော မြို့နယ် (၃၇)ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အပြင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများကို မြို့နယ်အလိုက် သတ်မှတ်တာဝန်ချထားပေးနိုင်ခဲ့ပါကြောင်း။

အဓိကလုပ်ငန်းစဉ် (၈)ခုကို အခြေခံ
 လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေပြီး ထိရောက်မှုရှိစေရန် **ကာလလတ် လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍအစီအစဉ် (Medium-term Costed Sector Plan) (၂၀၁၈-၂၀၂၃)** ကိုလည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကာလလတ် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ အစီအစဉ်ကို အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းစဉ် (၈)ခုကို အခြေခံ၍ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည့်အစီအစဉ်များကို ခန့်မှန်းကုန်ကျမည် ငွေပမာဏနှင့်အတူ ရေးဆွဲဖော်ပြထားသည်ကို တွေ့ရပါကြောင်း။

ရေရှည်တွင် အကုန်အကျခံနိုင်ခြင်းဖြစ်
 လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချက် (၄)ချက်ကို အဓိကထားပြောကြားလိုပါကြောင်း၊ ပထမဦးဆုံးအချက်အနေဖြင့် **နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများ၊ ဦးစားပေးသတ်မှတ်ချက်များနှင့် ကိုက်ညီစေရေး** အပိုင်းတွင် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP)” နှင့် “မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် (Myanmar National Social Protection Strategic Plan- NSPSP)” တို့နှင့် ကိုက်ညီသည့် အကောင်အထည်ဖော်မှုမျိုးဖြစ်ရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဒုတိယအချက်မှာ **ရန်ပုံငွေရရှိရေးဆောင်ရွက်ခြင်းနှင့် ရေရှည်တွင် အကုန်အကျခံနိုင်ခြင်း**ဖြစ်ပြီး “ရန်ပုံငွေရရှိရေး ဆောင်ရွက်ခြင်း” အပိုင်းတွင် အဓိကအားဖြင့် နိုင်ငံတော်ရန်ပုံငွေ (Tax based Financing) မှ ကျခံသုံးစွဲသွားရမည်ဖြစ်သော်လည်း နိုင်ငံတော်ရန်ပုံငွေသည် အကန့်အသတ်ရှိသည့်အတွက် အခြားသောအရင်းအမြစ်များနှင့်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့

ဆောင်ရွက်ရာတွင် “ရေရှည်တွင် အကုန်အကျခံနိုင်ခြင်း” အပိုင်းသည် အရေးကြီးသဖြင့် အစိုးရအနေဖြင့် နောင်လာမည့်နှစ်များတွင်လည်း ဆက်လက်ထောက်ပံ့သွားနိုင်ရန် ကြိုတင်ဆန်းစစ်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းသည် ဆင်းရဲချမ်းသာအကြား ကွာဟမှုကျဉ်းမြောင်းလာခြင်း၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာအညွှန်းကိန်းများ မြင့်မားလာခြင်း၊ ကလေးသူငယ်များ၏ ပညာရည်မြင့်မားလာခြင်း စသည့် လူသားအရင်းအနှီးတို့ တိုးတက်လာသောရလဒ်များ ရရှိလာမှုကို သက်သေပြနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အကျိုးကျေးဇူးများရရှိ
 တတိယအချက်ဖြစ်သည့် **စနစ်တည်ဆောက်ခြင်း (System Building)** အပိုင်းသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါစနစ် တည်ဆောက်ခြင်းအပိုင်းတွင် အကောင်အထည်ဖော်ရေးစနစ်တစ်ခု လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်များကို အသုံးပြုရာတွင်လည်း တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုသွားခြင်းဖြင့် လုပ်ငန်းများမြန်ဆန်တိကျခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်လျော့ချနိုင်ခြင်းနှင့် ဝန်ထမ်းအင်အားအသုံးပြုမှုကို လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း။

ပေါင်းစပ်ညှိနှိုင်း
 နောက်ဆုံးအချက်ဖြစ်သည့် **ပေါင်းစပ်ညှိနှိုင်းခြင်း (Coordination)** အပိုင်းတွင် လက်ရှိ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ အစိုးရဝန်ကြီးဌာနများ အချင်းချင်းအကြား၊ အစိုးရဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ ရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုအဆင့်၌သာမက အောက်ခြေအဆင့်ထိပါ ပိုမိုကောင်းမွန်သည့် ပေါင်းစပ်ညှိနှိုင်းရေးကို တည်ဆောက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေးအရ ထိခိုက်လွယ်သော အခြေအနေတွင်ရှိသည့် နိုင်ငံအတွင်းနေထိုင်သူများကို အဆိုပါအခြေအနေများမှ ကယ်တင်နိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးအရ ထိခိုက်လွယ်သည့်အခြေအနေသို့ ရောက်ရှိနိုင်သည့် အလားအလာရှိသူများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ အနာဂတ်ဖြစ်သော လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေးဟူသည့် အရေးကြီးသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် ရရှိပြီးသော အတွေ့အကြုံများအပေါ် အခြေခံ၍ ပိုမိုတိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ အဓိကလုပ်ငန်းစဉ် (၈) ခု အပေါ်ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ
 ယင်းနောက် အမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးက ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ “လုပ်ငန်းကော်မတီ” နှင့် “နည်းပညာအထောက်အကူပြုကော်မတီ” အဆိုပြုစွဲစည်းခွင့်၊ ကာလလတ်လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ် လျာထားချက်နှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

အကြံပြုဆွေးနွေးတင်ပြ
 ဆက်လက်၍ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အများပြည်သူအလုပ်အကိုင်ရရှိရေး၊ နည်းပညာနှင့် အသက်မွေးပညာသင်ကြားခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ လူမှုဖူလုံရေးကိစ္စရပ်များနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ခေတ်နှင့်အညီ ဒစ်ဂျစ်တယ်စနစ် အသုံးပြုနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဝိုလ်ချုပ်အောင်သူက ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်၊ လူကုန်ကူးမှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ရာတွင် စာရင်းဇယား မှန်ကန်မှုရှိစေရေး၊ UNICEF နှင့်ချိတ်ဆက်၍ ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံသားများ ပညာရေး အဆင့်အတန်းမြင့်မားလာအောင် ဆောင်ရွက်နေမှုများ၊ နည်းပညာနှင့် သက်မွေးပညာ သင်ကြားလေ့ကျင့်သင်တန်းပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ကလေးသူငယ်စောင့်ရှောက်ရေး၊ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာဆရာမများထားရှိရေးနှင့် အာဟာရကျွေးမွေးမည့် အစီအမံများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
 အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် အစည်းအဝေး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။ **သတင်းစဉ်**

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပဟိုအဖွဲ့၏ အမှတ်စဉ် (၁/ ၂၀၁၉)အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁
 ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပဟိုအဖွဲ့ အမှတ်စဉ်(၁/ ၂၀၁၉)အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဝိုလ်ချုပ်ကြီး ကျော်ဆွေက အဖွဲ့အမှတ်စကားပြောကြားသည်။
 ယင်းနောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ပဟိုအဖွဲ့တွဲအဖွဲ့ဝင်များ၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ဝင်းသိန်းက ယခင်ပြုလုပ်ခဲ့သည့် အမှတ်စဉ်(၁/ ၂၀၁၈)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ

နှင့် အမျိုးသားအဆင့်မဟာဗျူဟာ (မူကြမ်း) ရေးဆွဲထားရှိမှုအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
 ဆက်လက်၍ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး တင်အောင်ဝင်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နှင့် ဥပဒေပြင်ဆင်ရေးဆွဲရေး ကော်မတီတို့ ပူးပေါင်းရေးဆွဲနေမှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အမှုစစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးပြီး အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲထားမှုအား အတည်ပြု၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန်



ဆုံးဖြတ်သည်။
 အစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပဟိုအဖွဲ့မှ အဖွဲ့ဝင်များ၊ ပဟိုအဖွဲ့ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ **သတင်းစဉ်**

☐ မြန်မာနိုင်ငံမှ

နိုင်ငံသားအဖြစ် အဆိုပြုလုပ်ငန်းစဉ်တွင် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားခြင်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့်အဆင့်ဖြစ်ကြောင်း၊ ယင်းသည် ရခိုင်ပြည်နယ်၌ နေထိုင်ကြောင်း အထောက်အထားဖြစ်ပြီး လွတ်လပ်စွာသွားလာခွင့်ရရှိရေးအတွက်လည်း အဆင်ပြေနိုင်စေမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားမှုမှာ ကိုယ်ပိုင်ဆန္ဒအလျောက်သာ ဆောင်ရွက်ရန်ဖြစ်ကြောင်း။

လက်ရှိလုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အချို့ဒေသများသို့ သွားလာခွင့် ကန့်သတ်ထားကြောင်း၊ သို့သော်လည်း လူသားချင်းစာနာမှု အထောက်အပံ့များကို အပြည့်အဝဆိုင်ရာ ကြက်ခြေနီ အဖွဲ့နှင့် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များမှတစ်ဆင့် ပေးအပ်နိုင်ကြောင်း။

အကောင်းဆုံးနည်းလမ်းဖြစ်

မြန်မာအစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အပြင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် လူမှုအသိုက်အဝန်းများအကြားရှိ ပဋိပက္ခများကို အဆုံးသတ်စေနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ ထို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေဖန်တီးပေးနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုပြပွဲကို မကြာမီက ကျင်းပခဲ့ကြောင်း။

မြန်မာအစိုးရ၏ လက်ရှိအရေးအကြီးဆုံးလုပ်ငန်းမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဆောင်အယောင်ဆုံး စတင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ဖြေရှင်းရန်ဖြစ်ကြောင်း၊ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် ဘေးကင်းပြီး သိက္ခာရှိစွာ ပြန်လည်လာရောက်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ချုပ်ဆိုထားသည့် နှစ်နိုင်ငံ သဘောတူညီချက်များ၊ အစီအစဉ်များနှင့်အညီ မိမိတို့ဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သဘောတူညီချက်များအတိုင်း နှစ်ဖက်စလုံးမှ တိကျစွာ လိုက်နာဆောင်ရွက်မည်ဆိုပါက နေရပ်သို့ ပြန်လည်လာရောက်ရေးလုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။

တိုးချဲ့ဆောင်ရွက်သွားရန်ရှိ

တစ်ဖက်တွင်လည်း နေရပ်သို့ ပြန်ဝင်လာမည့်သူများအတွက် သင့်လျော်သည့်အခြေအနေများ ဖန်တီးပေးနိုင်ရန် မိမိတို့အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချုပ်ချုပ်ဆိုမှုနှင့်အညီ အဆိုပါအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ Quick Impact Projects (၃၅) ခုကို လုံခြုံရေးအခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်နိုင်ရန် သဘောတူညီခဲ့ကြောင်း၊ နောက်ထပ်လုပ်ငန်းစီမံကိန်း (၃၆)ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရွာများတွင် တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း။

ထို့ပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်ဆန်ချောမွေ့စေရန်အတွက် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၌ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆန်းစစ်လေ့လာမည့်အဖွဲ့များ စေလွှတ်နိုင်ရန် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ(AHA Centre)ကို ဖိတ်ကြားခဲ့ကြောင်း၊ ကွင်းဆင်းဆန်းစစ်လေ့လာမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အာဆီယံအတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့ကြောင်း၊ အာဆီယံအရေးပေါ်တုံ့ပြန်မှုနှင့် ကွင်းဆင်းဆန်းစစ်လေ့လာမှု အဖွဲ့(ERAT)ကို ရခိုင်ပြည်နယ်သို့ အဆောင်အယောင်ဆုံး စေလွှတ်ရန်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံကွင်းဆင်းဆန်းစစ်လေ့လာမှုအဖွဲ့ ပါဝင်

လာခြင်းဖြင့် နေရပ်သို့ပြန်လည်ဝင်ရောက်မည့်သူများ၏ ယုံကြည်စိတ်ချမှုကို ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း။

နနယ်သေးသည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုမြောက်မြားစွာကို ရင်ဆိုင်နေရင်းရန် ကြီးပမ်းရာ၌ ကုလသမဂ္ဂနှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ကုလသမဂ္ဂစနစ်အတွင်းရှိ အချို့အုပ်စုများ၊ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် မလိုမုန်းထားသည့် ရည်ရွယ်ချက်ဖြင့် ခွဲခြားဆက်ဆံပြီး နည်းလမ်းမှန်ကန်မှုမရှိသော နိုင်ငံရေးဖိအားပေးမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂစနစ်ကို ဆက်လက်အသုံးချလျက်ရှိကြောင်း။

ထပ်လောင်းအတည်ပြု

ထင်ရှားသည့် ဥပမာတစ်ရပ်မှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားတစ်ရပ်ကို လူ့အခွင့်အရေးကောင်စီက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ယခင်က မရှိခဲ့ဖူးသည့် ခွဲခြားဆက်ဆံသော စောင့်ကြည့်လေ့လာမှုလုပ်ငန်းများတွင် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား တည်ထောင်မှုကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း၊ အကြောင်းပြချက်မှာ ရင်းလင်းကြောင်း၊ ယင်းယန္တရားသည် လူ့အခွင့်အရေးကောင်စီ၏ အခွင့်အာဏာကို ကျော်လွန်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ဆောင်ရွက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် လူ့အခွင့်အရေးကောင်စီ၏ အခွင့်အာဏာကို လိုသလိုအသုံးချမှုသာ ဖြစ်ကြောင်း၊ ထို့ပြင် ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း၊ ကိုယ်ပိုင်နိုင်ငံရေး အာဏာပိုင်အတွက် လူ့အခွင့်အရေးကောင်စီကို အသုံးပြုအမြတ်ထုတ်လိုသူတို့၏ နိုင်ငံရေးရည်ရွယ်ချက်ကိုသာ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မရှိဘဲ ယင်းသို့ ထိပါးဆောင်ရွက်မှုများသည် လူမှုအသိုက်အဝန်းများကို ပိုမိုကင်းကွာစေလိမ့်မည်ဖြစ်ပြီး တင်းမာမှုများ မြင့်တက်စေလိမ့်မည် ဖြစ်ကြောင်း။

ဤအစည်းအဝေးခန်းမအတွင်းရှိ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို ရည်ညွှန်းပြောကြားရာ၌ တာဝန်ခံမှုကိုစွန့်ခွာ ဆက်နွယ်၍ ပြောကြားခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ တည်ထောင်စဉ်ကပင် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဤခန်းမအတွင်း၌ပင် မိမိပြောကြားခဲ့မှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊ ဇာတ်ကြောင်းများကို အခြေခံသည့် ယင်း၏အစီရင်ခံစာကိုလည်း ကန့်ကွက်ကြောင်း။

နိုင်ငံရေးအရ လှုံ့ဆော်မှုများဖြစ်

အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် လုံးဝဘက်လိုက်ပြီး တစ်ဖက်သတ်ကျကြောင်း၊ ယင်း၏ စုံစမ်းစစ်ဆေးမှုများသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များကိုသာ ပစ်မှတ်ထားပြီး အာဆာအဖွဲ့၏ ကျူးလွန်မှုများကိုမူ ချန်လှပ်ထားကြောင်း၊ အင်တာဗျူးများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များထံမှ အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာကို ပြုစုထားကြောင်း၊ ခြုံငုံပြောရပါက အစီရင်ခံစာသည် နေရပ်စွန့်ခွာ မွတ်စလင်များ၏ ပြောကြားချက်များကိုသာ အပြည့်အဝ ဖော်ပြထားပြီး ကွဲလွဲသည့် မည်သည့် သက်သေအထောက်အထားများကိုမဆို ပယ်ချထားကြောင်း၊ အချက်အလက်ရှာဖွေရေးအဖွဲ့အနေဖြင့် အာဆာအဖွဲ့၏ လူ့အစုလိုက်၊ အပြုလိုက် သတ်ဖြတ်မှုများကို မသိကျိုးကျွန်ပြုပြီး ယင်း၏ဆိုးရွားသည့်လုပ်ရပ်များကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ကြောင်း၊ အရေးအကြီးဆုံးအချက်မှာ အစီရင်ခံစာ၏ သုံးသပ်ချက်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံခေါင်းဆောင်များ၏ ပုံရိပ်ကို အဆုံးစွန်အထိ ထိခိုက်စေရန် ရည်ရွယ်သည့် နိုင်ငံရေးအရ လှုံ့ဆော်မှုများ ဖြစ်ကြောင်း။

အာဆာအဖွဲ့သည် သက်ဝင်လှုပ်ရှားနေဆဲဖြစ်ကြောင်း၊ အာဆာခေါင်းဆောင်တစ်ဦးဖြစ်သူ Nurul Alam သည် ကော့ဇာဇာရီ Muchuni စခန်း၌

ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (RAB) နှင့် လက်နက်ကိုင်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်းကို သတင်းမီဒီယာများက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖော်ပြခဲ့ကြောင်း၊ ကော့ဇာဇာရီ Ukhia စခန်း (၃၀)နှင့် Teknaf နယ်စပ်တို့တွင် အာဆာအဖွဲ့ဝင်များက အဓမ္မခေါ်ဆောင်မှုများ၊ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများနှင့် မုဒိမ်းမှုများ ကျူးလွန်ခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ် ဒေသခံ မီဒီယာများတွင် ဖော်ပြခဲ့ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လိုသူများကိုလည်း အာဆာအဖွဲ့က ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း။

မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို အကာအကွယ်ပေးမည်မဟုတ်ကြောင်းနှင့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား တင်ပြနိုင်ပါက ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းကို မြန်မာအစိုးရက ထပ်တလဲလဲ ပြောကြားထားပြီးဖြစ်ကြောင်း။

တိကျမှန်ကန်စွာ ဆောင်ရွက်

သို့အတွက် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် အာဆာအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီး နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များအားလုံးကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို မြန်မာအစိုးရက ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်သည် တာဝန်ခံမှုနှင့် ပြန်လည်သင့်မြတ်မှုရှိစေရေးအတွက် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ယင်း၏ တာဝန်များကို လွတ်လပ်၍ ဘက်လိုက်မှုကင်းကာ တိကျမှန်ကန်စွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များကို ခိုင်မာသည့် သက်သေအထောက်အထားများပေါ်တွင် အခြေခံ၍ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ သို့အတွက် အချက်အလက်များကို စုဆောင်းကာ ကော်မတီခွဲတစ်ရပ် တည်ထောင်၍ သက်သေအထောက်အထားများကို သုံးသပ်သွားမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဥပဒေ၊ မူဝါဒဆေးပညာနှင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စသည်တို့နှင့်ပတ်သက်၍ ပြင်ပကျွမ်းကျင်သူများထံမှ အကူအညီများ တောင်းခံလျက်ရှိကြောင်း၊ ကော်မရှင်အဖွဲ့ဝင်တစ်ဦးစီက အထောက်အကူပြုဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ ခန့်အပ်သွားမည်ဖြစ်ကြောင်း။

လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များကို တိုင်ကြားကြရန် ကော်မရှင်က ပြည်သူလူထုသို့ အတိအလင်း ဖိတ်ခေါ်ခဲ့ပြီး စွပ်စွဲချက်များတင်သွင်းရန် နေ့ရက်ကိုလည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း။

ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်သည့် တိုင်ကြားစာ (၄၀)ကျော် ရရှိထားပြီးဖြစ်ကြောင်း၊ ကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇာဇာရီ ဒုက္ခသည်စခန်းများသို့ သွားရောက်ခွင့်ကိုလည်း တောင်းခံထားကြောင်း၊ ကျူးလွန်ခံရကြောင်း စွပ်စွဲထားသူများနှင့် တွေ့ဆုံနိုင်ရန်အတွက် ကော်မရှင်၏ခရီးစဉ်ကို ခွင့်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုကြောင်း၊ ကော်မရှင်၏ လုပ်ငန်းသည် သက်သေအထောက်အထားကို အခြေခံကြောင်း၊ သို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကော်မရှင်၏လုပ်ငန်းကို ထောက်ခံသင့်ကြောင်း၊ ကော်မရှင်အနေဖြင့် ကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ မတ်လတွင် တင်သွင်းရန်ရှိပြီး အပြီးသတ်အစီရင်ခံစာကို ယခုနှစ်ကုန်တွင် တင်သွင်းမည်ဖြစ်ကြောင်း။

ဆန္ဒရှိသကဲ့သို့ ဖြေရှင်းနိုင်စွမ်းလည်းရှိ

တာဝန်ခံမှုကိုစွဲကိုင် မြန်မာအစိုးရအနေဖြင့် ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ သို့အတွက် ဤတာဝန်ခံမှုကိုစွန့်ပတ်သက်၍ အပြည့်အဝဆိုင်ရာ တရားဥပဒေစနစ်သို့ တင်သွင်းရန်ကို ကြိုးပမ်းမှုမှန်သမျှ မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း။

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ခိုင်မာသည့် ကတိကဝတ်ဖြင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်အကြမ်းဖက်မှုများကို တားဆီးဖြေရှင်းနိုင်ရန်အတွက် ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်

မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ပူးတွဲသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကိုလည်း မကြာသေးမီက စီစဉ်ပေးခဲ့ကြောင်း။

မိမိတို့အနေဖြင့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၏ရုံးနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကြီးလေးသော ပြစ်မှုကြီး(၆) မျိုးကို ကာကွယ်တားဆီးရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီတစ်ရပ်ကို တည်ထောင်ခဲ့ပြီး ယင်းပြစ်မှုများနှင့်ပတ်သက်သည့် သင်တန်းတစ်ခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း က ကျင်းပပေးခဲ့ကြောင်း။

ရခိုင်ပြည်နယ်အရေးကိစ္စသည် မြန်မာနိုင်ငံအပေါ် မီဒီယာများက မှားယွင်းစွာ အကြီးအကျယ် ဖန်တီးပုံဖော်ထားသကဲ့သို့ ဘာသာရေးဖိနှိပ်မှုမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာစုံတို့ ဖွဲ့စည်းပါဝင်သည့် နိုင်ငံဖြစ်ပြီး မွတ်စလင်များအပါအဝင် မတူညီသည့် ဘာသာဝင်များသည် ရာစုနှစ်ပေါင်းများစွာ သဟဇာတ ရှိစွာဖြင့် နေထိုင်ခဲ့ကြကြောင်း။

နိုင်ငံရေးနှင့် စီးပွားရေးပြဿနာဖြစ်

ရခိုင်ပြည်နယ်အရေးကိစ္စသည် ကိုလိုနီအုပ်ချုပ်မှုကာလကတည်းက စတင်၍ ကြာရှည်စွာ ဖြစ်ပေါ်လာခဲ့သည့် နယ်စပ်ခြေတောက် တရားမဝင် အခြေချမှု၊ ဆင်းရဲမှု၊ တရားဥပဒေဖိုးမိုးရေးနှင့် လုံခြုံရေးလျော့နည်းမှုတို့ ပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာဖြစ်ကြောင်း၊ ရခိုင်မြောက်ပိုင်းအရေးကိစ္စသည် အပြည့်အဝဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်း။

မကြာမီက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် အေအေအဖွဲ့က ရဲကင်းစခန်း(၃) ခုကို တိုက်ခိုက်ခဲ့မှုများမှ စတင်ခဲ့ပြီး အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့ကြောင်း၊ ယင်းအဖြစ်အပျက်များသည် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် အရေးတကြီး လိုအပ်မှုကို ပြသလျက်ရှိကြောင်း။

လူသားချင်းစာနာမှုပြဿနာများကို ဖြေရှင်းရန် အရေးတကြီးလိုအပ်မှုကို မိမိတို့အနေဖြင့် သိရှိပါကြောင်း၊ သို့ရာတွင် မြေပြင်လက်တွေ့အခြေအနေနှင့် ဖြစ်နိုင်ခြေများကို နားလည်ပေးစေလိုပါကြောင်း၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများကို အကောင်အထည်ဖော်ရာတွင် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် အတားအဆီးများ ရှိနေကြောင်း၊ အချိန်နှင့် စိတ်ရှည်သည်းခံမှုသာမက ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ရေးအတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စကို အခြားသူများထက် မိမိတို့အနေဖြင့် မြန်ဆန်စွာ ဖြေရှင်းလိုကြောင်း။

ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်အခြေအနေကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် ပြည်သူများတွင် အဓိက တာဝန်ရှိသော်လည်း နိုင်ငံတကာအသိုက်အဝန်း၏ မျှတ၍ အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုနှင့် အားပေးကူညီမှုသည်လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများ အောင်မြင်ရန်အတွက် အရေးကြီးပါကြောင်း။

ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် မိမိတို့အား နည်းလမ်းမျိုးစုံဖြင့် ကူညီအားပေးလျက်ရှိသည့် မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

ရခိုင်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်ရန်နှင့် ရခိုင်ပြည်နယ်ကို အသိုက်အဝန်းများ အားလုံးအတွက် အေးချမ်းပြီး သဟဇာတရှိကာ သာယာဝပြောသည့် ပြည်နယ်တစ်ခု ဖြစ်လာစေနိုင်ရန်အတွက် ကုလသမဂ္ဂ မိတ်ဆွေများအားလုံးနှင့်အတူ စစ်မှန်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အများပြည်သူ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် စနစ်ကောင်းတစ်ရပ် ဖော်ထုတ်ပေးရန်အဆို ဆွေးနွေး

နေပြည်တော် မတ် ၁

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြုမေးခွန်းများ မေးမြန်းခြင်းကြား ခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေး၍ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။

အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို လွှတ်တော်က အတည်ပြု

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကြည့်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် စဉ်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မိုးလွင်အား လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျှန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အောင်လတ်၊ လောင်းလုံမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယုဇော်လှိုင်၊ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ရွှေပွင့်နှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ချိုတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် အမျိုးသမီး နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာလူထုက သဘောမတူဘဲ တိုင်းဒေသကြီးအစိုးရ ၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီအရောင်းဆိုင်သစ် ဆောက်လုပ်ခြင်းကို မည်သို့အရေးယူဆောင်ရွက်မည် နှင့် မည်သည့်နေရာမှ မည်ကဲ့သို့ခွင့်ပြုထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တားမြစ်ချက်များ အပေါ် လိုက်နာခြင်းမရှိသော မင်းထက်ကြွယ် စက်သုံးဆီ ဆိုင်အား အမှုဖွင့်အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက် အရ ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် သရက်အုပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆို ဆောင်ရွက်သွားရန် အကြောင်းကြားခဲ့ပါကြောင်း၊ ထိုသို့ အကြောင်းကြားချက်အရ အုပ်ချုပ်ရေးမှူးက ပွင့်ဖြူမြို့မ ရဲစခန်းသို့ ပုဒ်မအရ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားခဲ့ပြီး ပွင့်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲဆို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ ပြင်ပသူနာပြုအကူအညီကို တရားဝင်ဖွင့်လှစ်ခွင့်ပြု ထားခြင်း ရှိ မရှိနှင့် ပြင်ပသူနာပြုသင်တန်းများ၏ အရည် အချင်းများကို မည်သည့်ဌာနက မည်ကဲ့သို့ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိဝန်ကြီးဌာနသည် ပြင်ပပုဂ္ဂလိက အကူသူနာပြုသင်တန်းကျောင်းများကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိပါကြောင်း၊ ဂျပန် နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်မှု သင်တန်းကျောင်း နှင့်တူညီသည့် သင်တန်းကျောင်းကို မတ်လ ၇ ရက်တွင် ၆ လသင်တန်း ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ထောင်ကျော် လာရောက်လျှောက်ထား သော်လည်း ၉၇ ဦးကို ရွေးချယ်ထား၍ စတင်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့နိုင်ငံ၏ သက်ကြီးရွယ်အိုများတွင် သန်းခေါင်စာရင်း အရ အသက် ၆၀ ကျော်ရှိသည့် လူဦးရေမှာ တစ်နှစ်လျှင်



ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး



ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်



ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း



မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး



သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးညွှတ်ဟိန်း



ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး

ပျမ်းမျှ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရပါကြောင်း၊ National Skill Standard Authority မှ အောင်မြင် မည့်သူများကို သင်တန်းဆင်းလက်မှတ်ပေးမည်ဖြစ်ပြီး နိုင်ငံခြားတွင်လည်း သွားရောက်လုပ်ကိုင်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ ချီဖွေ မဲဆန္ဒနယ်မှ ဦးစိုးတိန်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစောနိုင်၊ လေရိုးမဲဆန္ဒနယ်မှ ဦးကျော်ဌေးနှင့် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ရှင်းလင်းဖြေကြား ကြသည်။

ထိုနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တရားလွှတ်တော်ရှေ့နေ များကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်းနှင့် လသာမဲဆန္ဒနယ်မှ ဒေါ်ခင်မိုးအောင်နှင့် ရွှေကျင် မဲဆန္ဒနယ်မှ ဦးစောသလေးစောတို့က မြန်မာဘာသာ ဖြင့် ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း တင်ပြဆွေးနွေးကြပြီး လွှတ်တော်၏ စက်ခလုတ်အသုံးပြု၍ သဘောထားရယူရာ ထောက်ခံမဲ ၂၃၂ မဲ၊ ကန့်ကွက်မဲ ၁၃၇ မဲ၊ ကြားနေမဲ ၁ မဲ ဖြင့် ထောက်ခံမဲများသောကြောင့် ဥပဒေကြမ်းကော်မတီ ၏ တင်ပြချက်ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် အတည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထား သည့် ပြင်ဆင်ချက် ၁၄ ချက်ကို လွှတ်တော်က သဘောတူ အတည်ပြုသည်။ ထိုနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရား လွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောမတူသမရှိသဖြင့် အဆိုပါဥပဒေကြမ်းအား အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

တင်သွင်းသည့် မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေးကဏ္ဍတွင် လျှပ်စစ်မီးလင်းရေးကော်မတီများထံ ရင်းနှီးငွေထည့်ဝင် ရန် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရသော ဆင်းရဲသား အများ ပြည်သူများလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် နောင်အခါ ဖြန့်ဖြူးရေးတွင် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သင့်တင့်သော ဈေးနှုန်း သတ်မှတ်ပေးခြင်း၊ အရင်းကျေကာလနှင့် အကျိုးခံစားခွင့် ကာလ သတ်မှတ်ပေးခြင်းတို့ကို ခိုင်မာသော စာချုပ်ချုပ် ပြီး အများပိုင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ဖြူးစေ သော စနစ်ကောင်းတစ်ရပ် ဖော်ထုတ်ပေးရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက မြန်မာ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍတွင် လျှပ်စစ်မီးလင်းရေး ကော်မတီထံ ရင်းနှီးငွေထည့်ဝင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်နေရ ရှာသော ဆင်းရဲသားပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်ရန် နိုင်ငံတော်မှ ပံ့ပိုးပေးရန်ကို မိမိအနေဖြင့် ထောက်ခံ ပါကြောင်း၊ မီးလင်းရေးကော်မတီများနှင့် ဆောင်ရွက်သည့် အခါ အဆင်မပြေမှုများစွာ ရှိပါကြောင်း၊ မီးလင်းရေး ကော်မတီများ ဖွဲ့စည်းပြီး အများပြည်သူများ ထည့်ဝင်ငွေ သည် တစ်အိမ်ထောင်ကို သိန်းဂဏန်းများဖြင့် ထည့်ဝင် နေရပါကြောင်း၊ မြို့ပေါ်တွင် မီးလင်းရန် သောင်းဂဏန်း သာ ပေးနေရသော်လည်း ကျေးရွာများတွင် သိန်းဂဏန်း များကို ချေးငှား၍ ကုန်နေရသည်မှာ လူမှုရေးအရ တရား မျှတမှု မရှိပါကြောင်း ထောက်ခံဆွေးနွေးသည်။

အလားတူ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်နှင့် စေတတူရာမဲဆန္ဒနယ် မှ ဦးကျော်အောင်လွင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မီးလင်းရေး ကော်မတီကို ဖွဲ့စည်းရန် ညွှန်ကြားထားခြင်း မရှိသကဲ့သို့ မီးလင်းရေးကော်မတီကို ဖွဲ့စည်းထားသည်ကို အတည်ပြု ပေးခြင်း မရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့်အခါ ရင်းနှီး မြှုပ်နှံရမည့် ပမာဏများပြားခြင်း၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များ သာမန်အဆင့်ထက် ပိုလွန်ခြင်း၊ အများ ပြည်သူကို လျှပ်စစ်ဓာတ်အားရောင်းချရမည့် ဈေးနှုန်း သည်လည်း အများပိုင်ကုမ္ပဏီများ ဆောင်ရွက်လာမည် ဆိုပါက ဈေးနှုန်းများ မြင့်မားလာနိုင်ခြင်း၊ ဆောင်ရွက်မည့်

ကုမ္ပဏီအကျိုးအမြတ်ရရှိရန်အတွက် ဝန်ကြီးဌာနက စဉ်းစား ပေးရမည်ဆိုပါက အစိုးရက ထိုကုမ္ပဏီများကို နှစ်စဉ်ထပ်မံ ၍ အရှုံးထပ်မံပေးမှသာ ကုမ္ပဏီများ၏ စီးပွားရေးဖြစ်နိုင်ခြေ ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် လက်ရှိပြည်သူများကို ရောင်းချနေရသည့် အရှုံးနှင့် အများပိုင်ကုမ္ပဏီများ ရင်းနှီး မြှုပ်နှံရပ်တည်ရေးအတွက် အစိုးရမှ အရှုံးများသာ ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း။

ပြည်သူများ၏အကျိုးထက် ကုမ္ပဏီ၏အကျိုးကို ရှေ့တန်းတင်လုပ်ကိုင်လာမည့် အများပိုင်ကုမ္ပဏီများ၏ ပြဿနာအားလုံးသည် တစ်နိုင်လုံးအနံ့ မြန်ဆန်စွာ ဖြစ်ပေါ်လာမည်ဆိုပါက ယခု ကျေးရွာမီးလင်းရေး ကော်မတီများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက် နေရသည့်အနေအထားထက် အခက်အခဲများ ပိုမို ပေါ်ပေါက်လာမည်ကို ကြိုတင်စဉ်းစားကြရန်လည်း လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေး ကော်မတီများဖွဲ့စည်းကာ မီးလင်းရေးလျှောက်ထားမှုများ ကို အနာဂတ်ကာလတစ်ခုတွင် ယခုကာလကဲ့သို့ ဆက်လက်ဆောင်ရွက်မှုများ မပြုလုပ်ရန်လည်း စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းချက် အရ တိုင်းဒေသကြီးအတွင်းတွင် NEP Plan ၁၁ ကေစီ လိုင်းနှင့် ၁၁ ဒသမ ၄ ထရပ်စပေးစာများ တည်ဆောက် တပ်ဆင်ပေးမည့် ကျေးရွာများအားလုံးအတွက် လိုအပ် သော ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၏ ဘဏ္ဍာရန်ပုံငွေကို တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအလိုက် ရန်ပုံငွေတွင် အချိန်မီ ထည့်သွင်းလျာထားဆောင်ရွက်ပေးသွားမည်ဟု ညှိနှိုင်း သဘောတူညီချက်ရရှိပါကြောင်း၊ ထိုကဲ့သို့ ညှိနှိုင်း သဘောတူရရှိချက်များကို ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ဝန်ကြီးဌာနက ဆက်လက်ညှိနှိုင်း သွားမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်းသဘောတူချက်ရရှိခဲ့ပါက ကိုယ်စားလှယ်များ စိတ်ပူနေသည့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများအတွက် ကျေးရွာသူ၊ ကျေးရွာသားများ ဝန်ထုပ် ဝန်ပိုးများစွာ လျော့နည်းပပျောက် ပြေလည်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်မည်ဆိုပါက ကျေးရွာ မီးလင်းရေးကော်မတီများနှင့် အများပိုင်ကုမ္ပဏီများလည်း မလိုအပ်တော့ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် မြို့နေအိမ်ခြေများကဲ့သို့ တစ်ပြေးညီ တန်းတူ ညီမျှ အခွင့်အရေးများ ရရှိလာမည်ဖြစ်ပါကြောင်း။

လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေမြောက်မြားစွာ ဆက်လက်ရိုနေမည်ဖြစ်သောကြောင့် ယင်းလိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိ အလွန်နည်းပါး နိမ့်ကျနေသည့် လျှပ်စစ်ဓာတ်အားနှုန်းထားကို ပြင်ဆင် သတ်မှတ်နိုင်ပါက ဘတ်ဂျက်ဆုံးရှုံးမှုများ မရှိတော့ သည့်အခါ ပြန်လည်ကာမိသွားမည့် ရန်ပုံငွေများဖြင့် ကျေးရွာများအတွက် လိုအပ်နေသည့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများကို နှစ်စဉ်တိုးချဲ့တည်ဆောက်ဆောင်ရွက်ပေး သွားနိုင်မည့် အခွင့်အလမ်းကို ရရှိလာနိုင်မည်ဖြစ်ပါ ကြောင်း၊ အမှန်တကယ် ရေရှည်တွင် ပြေလည်စေနိုင်မည့် နည်းလမ်းကို ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ပိုင်းဝန်းထောက်ခံပေးပါရန်နှင့် လက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အား ကို ဝန်ထုပ်ဝန်ပိုးမရှိဘဲ အသုံးပြုနိုင်ရန်အတွက် စေတနာအထူး ရှေ့ထားပြီး တင်သွင်းခဲ့သည့် အဆိုရှင်အား အသိအမှတ်ပြုပါကြောင်းနှင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်း အဖြစ်ထားရှိပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့် စပ်လျဉ်း၍ မှတ်တမ်းတင်ရန် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုကို လွှတ်တော် က မှတ်တမ်းတင်မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ကို မတ် ၄ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန်း(သတင်းစဉ်)

အမျိုးသားမြေဥပဒေထွက်ပေါ်လာရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်

နေပြည်တော် မတ် ၁

အမျိုးသားမြေအသုံးချမှုမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း၊ မျှော်မှန်းချက်များ အလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားသော ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအစား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဟု အမည်ပြောင်းလဲ ပြင်ဆင်သွားမည်ဖြစ်ပါကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်တို့ကိုလည်း ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးက အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့် ပြင်ဆင်သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ကော်မတီ အမည်ပြောင်းလဲပြင်ဆင်ခြင်း၊ ကော်မတီ၏



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစောယုား ဖောင်အွာက ထောက်ခံသည်။

မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာ

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်



ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း

အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိဖြူက အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အခြေခံမူများတွင် လုပ်ကွက်ငယ် တောင်သူများ၊ ဆင်းရဲသားများ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများ၏ မြေလုပ်ပိုင်ခွင့်များကို အသိအမှတ်ပြုကာကွယ်ပေးရန်ဆိုသည့် လမ်းညွှန်ချက်ကောင်းများ၊ ရည်ရွယ်ချက်ကောင်းများစွာကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ မြေယာဥပဒေပေါင်း(၃၀) ကျော်၏ အကြားတွင် သဟဇာတဖြစ်မှု၏ဒဏ်ကို ခံစားနေရသူမှာ အခြေခံသမားပြည်သူလူထုများ ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ အခြေအနေများကြောင့် မိမိတို့တိုင်းပြည်၏ အနာဂတ်တွင် ပြဿနာများ ထပ်မံဖြစ်ပေါ်စေရန် မြေအသုံးချမှု ဖြစ်ပေါ်လာသော ဆိုးကျိုးရလဒ်များ လျော့နည်းစေရန်နှင့် အနာဂတ်မျိုးဆက်အတွက် အကျိုးရှိထိရောက်မည့် အရင်းအမြစ်များ အသုံးချမှုဖြစ်ပေါ်စေရန်အတွက် ခရိုင်အဆင့်အလိုက် စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်နှင့် ရေလုပ်ငန်းဇုန်များ သတ်မှတ်နိုင်ရန် သုတေသနပြုချက်များ အမြန်ဆုံးဆောင်ရွက်သင့်ပြီး မြေစာရင်း၊ မြေပုံမှန်ကန်စေရန် တိုင်းတာခြင်းများလည်း ဆောင်ရွက်ပေးရန် လိုအပ်သည်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းက လက်ရှိအနေအထားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အခြေအနေအရပ်ရပ်မှာ မတူကွဲပြားမှု များပြားနေသည့်အတွက် တည်ဆဲဥပဒေများနှင့် မြေယာစီမံခန့်ခွဲမှု ပြဿနာများကို မြေရှင်းရန် အခက်အခဲများစွာရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ တည်ဆဲမြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီးသည်မှာ မကြာသေးသော်လည်း လက်တွေ့တွင် လုပ်ကွက်ငယ် တောင်သူများ၏ ဓားမီးချီ စိုက်ပျိုးခဲ့သည့် နေရာများကို အင်အားကြီးလုပ်ငန်းရှင်များက ယန္တရားများ၊ လုပ်ပိုင်ခွင့်များနှင့် လက်ဦးမူရယူပြီး သိမ်းဆည်းစိုက်ပျိုးနေကြဆဲဖြစ်သည့်အတွက် ဥပဒေ၏ ရည်ရွယ်ချက်သည် အခြားပြည်သူများအတွက် ဆိုးကျိုးတစ်မျိုးဖြစ်နေပါကြောင်း၊ ထို့ကြောင့် အဆိုရှင်၏ ရည်ရွယ်ချက်ဖြစ်သည့် National Land Law တစ်ရပ်ဖြစ်လာရန်အတွက် လက်ရှိဆွေးနွေးနေသည့် အဆိုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်ကို ထောက်ခံတင်ပြ

အပ်ပါကြောင်း ဆွေးနွေးသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်(ခ)ဦးကိုလတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းအဆိုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြန်လည်ဖြေရှင်းဆွေးနွေးရာတွင် မြေသယံဇာတများသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား စီမံအုပ်ချုပ်အသုံးချရမည့် အကန့်အသတ်ရှိသော အရင်းအမြစ်များဖြစ်ပြီး စနစ်တကျ အသုံးချစီမံခန့်ခွဲနိုင်သည့်အမျိုးမျိုး ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာစေခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေခြင်းကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ မြေအသုံးချမှုမူဝါဒအပိုင်း ၁၀၊ အပိုဒ် ၇၇(က)ပါ အချက်များနှင့်အညီ နိုင်ငံတော်ရှိ မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေအားလုံးကို သဟဇာတဖြစ်ရေးအတွက် အမျိုးသားမြေအသုံးချမှုမူဝါဒကို လမ်းညွှန်အဖြစ်အသုံးပြု၍ အမျိုးသားမြေဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် မြေအသုံးချမှုကော်မတီများ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများ ပူးပေါင်း၍ အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်မှ အကြံပြုချက်နှင့်အညီ အမျိုးသားမြေဥပဒေ ထွက်ပေါ်လာရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အဆိုရှင် ဒေါက်တာပြည့်ဖြိုးက အဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ခံယူမည် ဖြစ်ပါကြောင်း တင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၀ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၄ မဲဖြစ်၍ ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ တို့အရ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ(၁၃)ခု၏ သက်တမ်းမှာ တစ်နှစ်ပြည့်မြောက်ပြီးဖြစ်ပါ၍ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၇ အရ နောက်ထပ်သက်တမ်း တစ်နှစ်တိုးမြှင့်သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို မတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ လူမော်



ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိဖြူ



ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး



ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေး

တာဝန်၊ လုပ်ပိုင်ခွင့်ပြင်ဆင်သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်းသည့် တင်ပြချက်ကို သဘောတူ၊ မတူ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင်က မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို တစ်ပိုင်းချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်က အဆိုပါဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ

အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ ၂၀၁၆ ခုနှစ်၊ အမျိုးသားမြေအသုံးချမှုမူဝါဒ(National Land Use Policy)ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လွန်စွာ အရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသားမြေဥပဒေ(National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမှုမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံ အုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း၊ မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်

ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် မတ် ၁

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမင်းကြည် သံတွဲမဲဆန္ဒနယ်၏ မိသားစုဝင် တစ်ဦး၊ ဒေါက်တာဦးစိန်မြအေး ဒလမဲဆန္ဒနယ်၏ မိသားစုဝင် နှစ်ဦး၊ ဒေါက်တာဦးမင်းသိန်း ရေဦးမဲဆန္ဒနယ်၏ မဲဆန္ဒရှင်ပြည်သူများ ၉၈ ဦး၊ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ် ဘီးလင်းမဲဆန္ဒနယ်၏ မိတ်ဆွေများ ဖြစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကြီးကြပ်သူ ပါမောက္ခ/ဌာနမှူး ဒေါက်တာချိုချိုသိန်းဦးဆောင်သည့် ဖွံ့ဖြိုးမှုပညာ မဟာဘွဲ့သင်တန်းမှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ၈၆ ဦး၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကြီးကြပ်သူ ကထိက ဒေါက်တာ သန်းလွင်ဦး ဦးဆောင်သည့် နိုင်ငံတကာဆက်ဆံရေး

ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၅)မှ ကျောင်းသား ကျောင်းသူများ ၅၀ နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကြီးကြပ်သူ တွဲဖက်ပါမောက္ခ ဒေါက်တာညိုညိုဦးဆောင်သည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ၂၂၇ ဦး စုစုပေါင်း ၄၆၄ ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၈၁၆၄ ဦးနှင့် ပြည်ပဧည့်သည် ၂၀၈၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ သတင်းစဉ်



ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၅)မှ ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် WFD မှ မြန်မာနိုင်ငံဌာနကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Westminster Foundation for Democracy (WFD) မှ မြန်မာနိုင်ငံဌာနကိုယ်စားလှယ် ဒေါ်စောသီရိပူအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Westminster Foundation

for Democracy (WFD) အနေဖြင့် လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အထောက်အကူပြုဝန်ထမ်းများအား နိုင်ငံတကာလွှတ်တော်လုပ်ငန်းအတွေ့အကြုံ သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်



ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Ms. Trine Rask Thygesen တို့ တွေ့ဆုံ

နေပြည်တော် မတ် ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ State secretary for Development Policy Ms. Trine Rask Thygesen တို့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလားခန်းမ၌ တွေ့ဆုံကြသည်။

ဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ စဉ်ဆက်မပြတ်ဆောင်ရွက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် UEHRD အစီအစဉ်၊ လူငယ်လုပ်အားပေးမှုအစီအစဉ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC/IFRC တို့ ပူးပေါင်း၍ ကြက်ခြေနီလှူရှားမှုအဖြစ် ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာ့ဘဏ်လားဒေ့ရှ် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး၍ စာချုပ်ပါအတိုင်း မြန်မာဘဏ်မှ ပြင်ဆင်ထားရှိမှုများနှင့်



ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြုအား ကျင်းပခဲ့မှု၊ ဒိန်းမတ်

နိုင်ငံ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိမှုများ၊ ဒိန်းမတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ သတင်းစဉ်

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)တွင် စာပေဟောပြောပွဲ ကျင်းပ

ရန်ကုန် မတ် ၁

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)တွင် အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးညီပုလေး၏ “လူထုထဲက ဝတ္ထုတိုများ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရည်ရွယ်ကျင်းပ

အဆိုပါ ဟောပြောပွဲကို ကျောင်းသား ကျောင်းသူများ ဗဟုသုတရရှိစေရေး၊ ကိုယ်ရည်ကိုယ်သွေးမြှင့်မားရေးနှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်းပညာရပ်ကို တန်ဖိုးထားလေးစားတတ်စေရေးတို့အတွက် ရည်ရွယ်၍ Personal and Professional Development(PPD) အစီအစဉ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေ တည်ထောင်သွားမည်

နေပြည်တော် မတ် ၁

နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ရာနှင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့ပေးနိုင်ရေးတို့အတွက် ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund-CPF) တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ထောင်သွားနိုင်ရေးအတွက် ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/ ၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ပေါင်းစပ်ညှိနှိုင်း

အဆိုပါကော်မတီသည် လက်ရှိနိုင်ငံဝန်ထမ်းပင်စင်စနစ်၊ လူမှုဖူလုံရေးစနစ်နှင့် သက်ကြီးရွယ်အိုထောက်ပံ့မှုစနစ်များအရ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေပုံစံမူကြမ်း ဖော်ဆောင်ခြင်း၊ နိုင်ငံတကာအတွေ့အကြုံရှိ အတိုင်ပင်ခံပုဂ္ဂိုလ်များရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေ ဥပဒေရေးဆွဲနိုင်ရန် ပါဝင်ရမည့် အခြေခံမူဝါဒများချမှတ်ခြင်း၊ ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေအတွက် ဆက်လက်အကောင်အထည်ဖော်နိုင်မည့် Master Plan နှင့် Action Plan ရေးဆွဲခြင်း၊ Master Plan နှင့် Action Plan များအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါကော်မတီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များမှ အဖွဲ့ဝင်အနေဖြင့်ပါဝင်ပြီး ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

နိုင်ငံတော်အခွန်ရငွေရဲ့ ခြောက်ပုံတစ်ပုံ

ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က “မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံဝန်ထမ်းပင်စင်စနစ်ဟာ နိုင်ငံတော်ဘတ်ဂျက်ကနေ တာဝန်ယူကျခံတဲ့စနစ် ဖြစ်ပါတယ်။ ပင်စင်စားအင်အား နှစ်စဉ်တိုးတက်လာခြင်းနဲ့ မြန်မာနိုင်ငံရဲ့မျှော်မှန်း လူသက်တမ်း တိုးမြှင့်လာခြင်းတွေကြောင့် ပင်စင်အသုံးစရိတ် ပိုမိုသုံးစွဲရပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ကနေ ပိုပြီးသုံးစွဲရတာဖြစ်ပါတယ်။ လက်ရှိပင်စင်အသုံးစရိတ်ဟာ GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အခွန်ရငွေရဲ့ခြောက်ပုံတစ်ပုံနဲ့ နိုင်ငံတော်ရဲ့စုစုပေါင်းအသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်း နီးပါး နှစ်စဉ်သုံးစွဲလျက်ရှိပါတယ်။

“ဒါအပြင် ပုဂ္ဂလိကပိုင်ပြုလုပ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေ၊ ကော်ပိုရေးရှင်း အသွင်ကူးပြောင်းတဲ့လုပ်ငန်းတွေရဲ့ ပင်စင်အသုံးစရိတ်ကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ပိုမိုများပြားလာမှာဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ဒီလိုဘတ်ဂျက် ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲနိုင်တဲ့ အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေဖို့ မြန်မာနိုင်ငံရဲ့လက်ရှိ

နိုင်ငံဝန်ထမ်းပင်စင်စနစ်ကို အခြားသော ကမ္ဘာနိုင်ငံတွေလို ရန်ပုံငွေကို အခြေခံပြီးတော့ ခံစားခွင့်ပြုတဲ့စနစ်ကိုပြောင်းလဲဖို့ လိုအပ်လျက်ရှိပါတယ်။

လူမှုဖူလုံရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်

“ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်ဖို့ လိုအပ်နေပါတယ်။ ရန်ပုံငွေခွဲစပ်လျဉ်းတဲ့ဥပဒေ၊ ဆောင်ရွက်မယ့် မဟာဗျူဟာနဲ့လုပ်ငန်းစဉ်တွေကို အချိန်ကာလနဲ့ သတ်မှတ်ရေးဆွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အနာဂတ်ကာလမှာ လူမှုဖူလုံရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အစိုးရကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍ ဝန်ထမ်းတွေကိုပါ လွှမ်းမိုးနိုင်မယ့် အမျိုးသားပင်စင်စနစ်ကို မျှော်မှန်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

“ဒါကြောင့် လက်ရှိပင်စင်စနစ်ကို ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်ရှိတဲ့စနစ်ဖြစ်ပေါ်စေဖို့နဲ့ စနစ်သစ်ကိုထူထောင်နိုင်ဖို့ဆိုတာကို တစ်ပြိုင်တည်း ဆောင်ရွက်ရမယ်။ ဝန်ထမ်းတွေရဲ့ဘဝနောင်ရေးအတွက်၊ စိတ်အေးချမ်းစွာ လူမှုဘဝသာယာဝပြောရေးအတွက် အထောက်အပံ့ဖြစ်စေဖို့၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိုပံ့ပိုးမှုဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“ဝန်ထမ်းနှောင်ရေးဗဟိုရန်ပုံငွေ ထူထောင်ပြီးရင် အငြိမ်းစားလစာကို လက်ရှိကာလရဲ့ဝယ်နိုင်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရေး၊ ညွှန်ကိန်းတွေနဲ့ ချိတ်ဆက်တိုးမြှင့်နိုင်ရေးတို့အတွက်လည်း ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာနဲ့အတူ စီးပွားရေးအခြေခံရှိရှိ ရန်ပုံငွေတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

ရှင်မင်း

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ (၁/၂၀၁၉) ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏(၁/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရုပ်သံလုပ်ငန်းများစနစ်တကျ ညီညွတ်မျှတစွာ ဆောင်ရွက် နိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဥပဒေနှင့်အညီ ယခု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ယင်းနည်းဥပဒေ(မူကြမ်း)ထဲတွင် ရုပ်သံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊ အများ ပြည်သူအတွက် ရုပ်သံအစီအစဉ်ပေါင်းများစွာ ကြည့်ရှုနိုင်ရန်၊ ရုပ်သံလုပ်ငန်း များများစွာလုပ်ကိုင်လာနိုင်ရန် လမ်းဖွင့်ပေးသည့်အပိုင်း၊ အရည်အသွေး မန်နီကျအောင် ထိန်းသိမ်းရသည့်အပိုင်း စသည့် ဆွေးနွေးသုံးသပ်ရမည့် ကဏ္ဍရပ်များစွာပါဝင်သည့်အတွက် ပြည်ပြည်ဆုံစုံစဉ်းစားသုံးသပ်ပြီး ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့် ယင်းနည်းဥပဒေ(မူကြမ်း)ကို ဝိုင်းဝန်းသုံးသပ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာနည်းဥပဒေ (မူကြမ်း)ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စု



ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့် မြန်မာနိုင်ငံရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်သူများအသင်းတို့မှ တာဝန်ရှိသူများက နည်းဥပဒေ ရေးဆွဲရာတွင် လိုက်နာသူများ ကျင့်သုံးနိုင်သည့် ပြဋ္ဌာန်းချက်များဖြစ်စေရေး၊ ပင်မဥပဒေကို လွှမ်းမိုးသည့် ကျော်လွန်သည့် ပြဋ္ဌာန်းချက်များ မပါရှိစေရေး၊ ခေတ်ကာလအခြေအနေ၊ နိုင်ငံတကာ သဘောတူညီချက်များ၊ တည်ဆဲဥပဒေ များနှင့် လိုက်လျောညီထွေမှုရှိစေရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ဆွေးနွေး

တင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။ သတင်းစဉ်



ရွှေလျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဝန်ကြီးဌာနရုံးများတွင် စာအုပ်များငှားရမ်းလျက်ရှိ

နေပြည်တော် မတ် ၁

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့တွင် ရွှေလျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေလျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို အားလပ်ချိန်မှာစာဖတ်ပါ ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင် စေရန်၊ ဝန်ထမ်းများစာပေနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ဝန်ထမ်းများ၏ ဆန္ဒကို စာဖတ်သူရှိရာအရောက် စာအုပ်ငှားရမ်းပေးရန် ဟူသောရည်ရွယ်ချက်များဖြင့် ဝန်ကြီးဌာန ၁၈ ရုံးသို့ ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်နှုန်း ရုံးဖွင့်ရက်များတွင် သတ်မှတ်နေရက်များအတိုင်း ငှားရမ်းပေးလျက်ရှိသည်။ ရွှေလျားစာကြည့်တိုက်မော်တော်ယာဉ်တွင် သုတ၊ ရသ စာအုပ်ပေါင်း ၃၅၀၀ ဖြင့် ရုံးအရောက် ငှားရမ်းပေးနေသည့် အတွက် စာဖတ်သူများအနေဖြင့် စာအုပ်မျိုးစုံကိုအချိန်

မကုန်၊ အလုပ်အကိုင်မပျက်ဘဲ စာပေဖတ်ရှုလေ့လာ နိုင်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်ရေးအတွက် ဝန်ကြီးဌာန ခြောက်ခုသို့လည်း သံစာအုပ်စင် သုံးစင်၊ စာအုပ်ပေါင်း ၃၀၀ စီကိုပေးပို့ထားရှိပြီး သုံးလတစ်ကြိမ် လဲလှယ်ဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ပြည်သူများ အသိပညာဖွံ့ဖြိုးရေးအထောက်အကူပြု စေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရုံးစာကြည့်တိုက်များကို လူထုအခြေပြုဖတ်ရှုရေး (Community Centre)အဖြစ် အဆင့်မြှင့်တင်ပြီး ရွှေလျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာနှင့် စာသင်ကျောင်းများသို့ လှည်းကောင်း၊ ပဲခူး တိုင်းဒေသကြီးတွင် ရန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association)နှင့် ပူးပေါင်း၍ ကျေးရွာများ နှင့် စာသင်ကျောင်းများသို့ ရွှေလျားစာကြည့်တိုက်အဖြစ် သုံးတီးဆိုင်ကယ်များဖြင့် လှည်းကောင်း စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

တောင်သူလယ်သမားများကို ဂုဏ်ပြုသည့် မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ ခင်းကျင်းပြသ

ရန်ကုန် မတ် ၁

မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ကြီးမှူး၍ တောင်သူလယ်သမားများကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံး စက်ကိရိယာပြပွဲ ၂၀၁၉ ကို မတ် ၁ ရက်က ရန်ကုန်မြို့ ဦးစိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ခင်းကျင်းပြသ လျက်ရှိသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးရေး နှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကျေးပြောင်း ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်တို့၏ လမ်းညွှန်မှုဖြင့် ပြသခြင်းဖြစ်သည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် အဖွဲ့အစည်း များမှ ကမ္ဘာ့အဆင့်မီ လယ်ယာသုံးစက်ကိရိယာ၊ နည်းပညာနှင့် မျိုးစေ့များ၊ မြေဩဇာ စသည့် သွင်းအားစု များကို ပြသထားရာ ပြပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တောင်သူ လယ်သမားများကို မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ် လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်နှင့် အမှုဆောင် များက လိုက်လံရှင်းလင်းပြသကြသည်။

မတ် ၃ ရက်ထိ မည်သူမဆိုလာရောက်ကြည့်ရှု နိုင်သည့် အဆိုပါပြပွဲတွင် စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲ၊ ပညာပေးဟောပြောပွဲနှင့် ကျေးလက်တောသဘာဝ ဓလေ့ကိုဖော်ညွှန်းသည့် မြန်မာသံစဉ်ကျေးလက်တေး သီချင်းအဆိုပြိုင်ပွဲတို့ ပါဝင်ကြောင်း သိရသည်။

အောင်သူရ



နောက်နှစ်ရက်အတွက် ခန့်မှန်းချက်	ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချန်းရွာနိုင်သည်။
၁-၃-၂၀၁၉	မိုး/လေ

အခွင့်အလမ်းတချို့ သယ်ဆောင်လာမည့် အနုပညာလုပ်ငန်းများ

အောင်ကျော်အေးချမ်း

ရန်ကုန်မြို့တွင် Line Walker-2 ဆိုသော လူကုန်ကူးမှု တိုက်ဖျက်ရေးဇာတ်ကားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၂ ရက်ကြာ ရိုက်ကူးသွားခဲ့သည်။ ရိုက်ကူး သည့်ကုမ္ပဏီမှာ ဟောင်ကောင် တွင် သက်တမ်းကြာရှည်လှပြီဖြစ် သော ရှော့ဘရားသား(Shaw Brothers) ကုမ္ပဏီပင်ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဟောင်ကောင်ရဲတပ်ဖွဲ့တို့ကြား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြပုံကို နောက်ခံထား၍ အက်ရှင်ကားအသွင် ရိုက်ကူးခြင်းဖြစ်သည်။ နိုင်ငံခြားရုပ်ရှင် လာရောက်ရိုက်ကူးခြင်းမှာ ရုတ်တရက်ဖြစ် လာခြင်းမဟုတ်ဘဲ လွန်ခဲ့သောအချိန် ကတည်းက တင်ပြဆောင်ရွက်နေခဲ့ခြင်းဖြစ်ပါ သည်။ ဤဖြစ်စဉ်များမှာ ယခင်က မရှိခဲ့သော ကြောင့် တာဝန်ရှိသူများ ညှိနှိုင်းပေါင်းစပ်ပြီး စိစစ်၍ ခွင့်ပြုခြင်း ဖြစ်ပေသည်။

စီးပွားရေးအခွင့်အလမ်းများ

ကမ္ဘာကျော်ရုပ်ရှင်ကားများကို နိုင်ငံ တကာလှည့်၍ ရုပ်ရှင်ရိုက်ကူးခြင်းမှာ အထူး အဆန်းတော့ မဟုတ်ပေ။ ထိုသို့သော ရုပ်ရှင် ကားများ လက်ခံရိုက်ကူးခြင်းအတွက် ထိုနိုင်ငံ များအဖို့ စီးပွားရေး အခွင့်အလမ်းများသာမက နိုင်ငံရေးအရပင် ပုံရိပ်မြင်တက်စေနိုင်သည်ကို အတွေ့အကြုံများအရ သိရှိကြပြီးဖြစ်သည်။

နေရာရွေးချယ်၍ ရိုက်ကူး

ယခု မိမိတို့အိမ်နီးချင်းနိုင်ငံများကို ကြည့်လျှင် နယ်ပယ်ပေါင်းစုံတွင် ပိုမို အောင်မြင်မှုရနေသော ဗီယက်နမ်နိုင်ငံကို တွေ့ရမည်ဖြစ်သည်။ ဗီယက်နမ်သည်လျှင် ယခင်က သံသယပွားသော၊ အကဲဆတ်သော တံခါးပိတ်ပေါ်လစ်များကြောင့် အခွင့်အလမ်း ကောင်းများ လက်လွှတ်ခဲ့ဖူးသည်။ ၁၉၉၅ ခုနှစ်လောက်က ရိုက်ကူးခဲ့သည့် 'Tomorrow never Dies' ဆိုသော ဂျိမ်းစ်ဘွန်း ဇာတ်ကားကို မူလက ဒေါ်လာ သန်း ၃၀ ခန့် သုံး၍ ဗီယက်နမ်တွင် ရိုက်ကူး ရန်စီစဉ်ခဲ့သည်။ ထိုအချိန်က ဘီလ်ကလင်တန် ဗီယက်နမ်သို့ လာရောက်လည်ပတ်ပြီးကာလ နောက်ပိုင်းမှာဖြစ်သည်။ သို့သော် နောက်ဆုံး

ရှော့ဘရားသား၏ Line Walker- 2 ဇာတ်ကားရိုက်ကူး ရာတွင် ပစ္စည်းအတော်များများကို ရန်ကုန်တွင်ပင် ငှားရမ်း သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ရိုက်ကူးရေး ကင်မရာပင် ယူမလာဘဲ ရန်ကုန်တွင် ငှားရမ်းရန် စီစဉ်ခဲ့သည်။ သို့သော် ရန်ကုန်တွင် ၎င်းတို့ အသုံးပြုသည့် တန်ဖိုးကြီးခေတ်မီ ကင်မရာ မရှိ၍ ဟောင်ကောင်မှ ယူခဲ့ရသည်ဟုဆိုသည်။ မီးပိုင်းဆိုင်ရာ ဆက်တင်များအတွက် မြန်မာ ငွေကျပ်သိန်း ၅၀၀ ဖိုး ငှားရမ်းအသုံးပြုသွားသည်။ ဆူးလေဘုရားဘေးမှ ဆိုင်ခန်းတစ်ခု ပိတ်ပေးရသည့်အတွက် သိန်း ၃၀ ပေးသည်။ ရဟတ်ယာဉ်ကို တစ်ရက်ငှားရမ်းခ ဒေါ်လာ နှစ်သောင်းခွဲနှင့် လောင်ချာပစ်မည့် တိုက်ခန်းကို တစ်သိန်းပေး၍ ရိုက် ကူးသည်။ ရိုက်ကူးအတွင်း ဖြတ်လျှောက်များကို ဒေါ်လာ ၃၀ ပေးသည်စသဖြင့် ကြားသိရသည်။ သူတို့အတွက်လည်း အိမ်နီးချင်းနိုင်ငံများတွင် ရိုက်ကူးသည်ထက် သက်သာသည်။ ယခင်က အက်ရှင်အတော်များများကို ဥရောပမြို့ကြီး များဖြစ်သော ဘူဒါပတ် (သို့) ပရပ်



ရန်ကုန်မြို့၊မြို့တော်ခန်းမဘေးတွင် Line Walker-2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးနေမှုကို တွေ့ရစဉ်။

မိနစ်ကျမှ ဝင်ရောက်ခွင့် အငြင်းပယ်ခံရသည့် အတွက် ရိုက်ကူးရေးတစ်ဖွဲ့လုံး ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရိုက်ကူးခဲ့ကြရသည်။ ရိုက်ကွင်း များကို မူလရိုက်ကူးရန် စီစဉ်ထားသည့် ဗီယက်နမ်၏ ဟလုံပင်လယ်ကွေ့ (Ha Long Bay) နှင့် ဟိုချီမင်းမြို့တော်နေရာများအစား ထိုင်းနိုင်ငံတွင် နေရာရွေးချယ်၍ ရိုက်ကူးခဲ့ရ သည်။

သို့သော် နောက်ဆယ်စုနှစ် နှစ်ခု လောက်တွင်တော့ ဗီယက်နမ်သည် ဟောလိ ဝုဒ်ရုပ်ရှင်များအတွက် အဆင်သင့်ဖြစ်လာခဲ့ သည်။ ၂၀၁၇ ခုနှစ်အတွင်း ဟောလိဝုဒ်၏ လူကြည့်အများဆုံး ဇာတ်ကားများတွင် ပါဝင်ခဲ့သော 'Kong: Skull Island' ဆို သော ဇာတ်ကားကို ဗီယက်နမ်တွင် ရိုက်ကူးခဲ့ သည်။ ဗီယက်နမ်၏ နာမည်ကျော် Quang Binh, Ninh Binh နှင့် Ha Long Bay စသောနေရာများတွင် ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားအောင်မြင်ပြီးနောက် ဗီယက်နမ် က Kong: Skull Island ရိုက်ကူးသော

ဒါရိုက်တာ Jordan Roberts ကို ဗီယက်နမ် ၏ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ကို တွေ့ရသည်။

ဝင်ငွေရလမ်းတစ်ခုဖြစ်လာ

ထိုစဉ်က ရုပ်ရှင်ကားရိုက်ကူးရာတွင် အဖွဲ့ သား ၁၂၀ ခန့်နှင့် တန်ချိန် ၄၀ ခန့်ရှိ ပစ္စည်း များ သယ်ဆောင်လာကြရသည်။ ယခုထို သယ်ဆောင်ခြင်းမပြုတော့ဘဲ အိမ်ရှင်နိုင်ငံမှ ပစ္စည်းအများစုကို ထိုက်တန်သော အခကြေး ငွေပေး၍ ငှားရမ်းရိုက်ကူးခြင်းဖြစ်ရာ အိမ်ရှင် နိုင်ငံများအတွက် ဝင်ငွေရလမ်းတစ်ခု ဖြစ်လာ ပါသည်။ ၁၉၉၅ ခုနှစ်က တစ်ကြိမ်လွှဲချော်သွား ပြီးနောက်ပိုင်း ရုပ်ရှင်ရိုက်ကူးရေးစီမံကိန်း အတော်များများ ဗီယက်နမ်ကို ရှောင်ကြဉ် ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ဝါနာဘရားသားစ် (Warner Brother's) ၏ နတ်သမီးပုံပြင် ဇာတ်ကားမှ ဇာတ်ဝင်ခန်းတချို့ ပြန်လည် ရိုက်ကူးခဲ့သည်။

အာရှဘက်သို့ လှည့်လာ

ယခု ရှော့ဘရားသား၏ Line Walker-2 ဇာတ်ကားရိုက်ကူးရာတွင် ပစ္စည်း အတော်များများကို ရန်ကုန်တွင်ပင် ငှားရမ်း သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ရိုက်ကူးရေး ကင်မရာပင် ယူမလာဘဲ ရန်ကုန်တွင် ငှားရမ်း ရန် စီစဉ်ခဲ့သည်။ သို့သော် ရန်ကုန်တွင် ၎င်းတို့ အသုံးပြုသည့် တန်ဖိုးကြီးခေတ်မီ ကင်မရာ မရှိ၍ ဟောင်ကောင်မှ ယူခဲ့ရသည်ဟုဆိုသည်။ မီးပိုင်းဆိုင်ရာ ဆက်တင်များအတွက် မြန်မာ ငွေကျပ်သိန်း ၅၀၀ ဖိုး ငှားရမ်းအသုံးပြုသွားသည်။ ဆူးလေဘုရားဘေးမှ ဆိုင်ခန်းတစ်ခု ပိတ်ပေးရသည့်အတွက် သိန်း ၃၀ ပေးသည်။ ရဟတ်ယာဉ်ကို တစ်ရက်ငှားရမ်းခ ဒေါ်လာ နှစ်သောင်းခွဲနှင့် လောင်ချာပစ်မည့် တိုက်ခန်းကို တစ်သိန်းပေး၍ ရိုက် ကူးသည်။ ရိုက်ကွင်းအတွင်း ဖြတ်လျှောက်များကို ဒေါ်လာ ၃၀ ပေးသည်စသဖြင့် ကြားသိရသည်။ သူတို့အတွက်လည်း အိမ်နီးချင်းနိုင်ငံများတွင် ရိုက်ကူးသည်ထက် သက်သာသည်။ ယခင်က အက်ရှင်အတော်များများကို ဥရောပမြို့ကြီး များဖြစ်သော ဘူဒါပတ် (သို့) ပရပ်

(Budapest or Prague) မြို့များတွင် ရိုက်ကူးခဲ့ရာ ယခု ထိုနေရာများတွင် စရိတ် စက မြင့်တက်လာသောကြောင့် အချို့ကို အာရှဘက်သို့ လှည့်လာခြင်းဖြစ်သည်။

အာရှကို ဖမ်းစားသောခေတ်ဖြစ်လာ

ရုပ်ရှင်ဆိုသည်မှာ လူကြီးလူငယ်မရွေး သူ့အကြောင်းအရာအလိုက် ညှိယူဆွဲဆောင် နိုင်စွမ်းကြီးမားလှသည်။ ထို့ကြောင့်ပင် ကမ္ဘာ့ ရုပ်ရှင်လုပ်ငန်းကြီးများသည် ဘီလီယံပေါင်း များစွာတန်သော ဖော့မလုပ်ငန်းကြီးများ ဖြစ်လာကြသည်။ ၁၉၆၀၊ ၁၉၇၀ ခု အလွန် နှစ်များက ဟောင်ကောင်ရုပ်ရှင်သည် ဟောလိဝုဒ်ပြီးလျှင် အအောင်မြင်ဆုံးဖြစ် သည်။ နောက်ပိုင်းတွင် အိန္ဒိယဘောလိဝုဒ်က ပိုမိုအောင်မြင်လာပြီး ယခုအခါ ကိုရီးယား အရမ်းမာဇာတ်လမ်းတွဲများက အာရှကို ဖမ်းစား သောခေတ်ဖြစ်လာသည်။

ဝါဒဖြန့်ချိမှုသက်သက်

ရုပ်ရှင်အဆင့်အတန်းဆိုသည်မှာ လူမျိုး တစ်မျိုး၏ ယဉ်ကျေးမှုနှင့် စီးပွားရေးကို ပြဆိုခြင်းပင် ဖြစ်သည်။ လူမျိုးအသီးသီးတွင် နှစ်ပေါင်းထောင်ချီသော ယဉ်ကျေးမှုအမွေ အနှစ်များရှိသည့်တိုင် စီးပွားရေးအဆင့် မမြင့်မားပါက အောင်မြင်သော အနုပညာ ပစ္စည်းများ ပေါ်ထွက်မလာနိုင်ပေ။ ထိုသို့ စီးပွားရေးမြင့်မားလာရန်မှာလည်း နိုင်ငံရေး စနစ်များက အဆုံးအဖြတ်နေရာတွင် ရှိနေပါ သည်။ အာရှနိုင်ငံအတော်များများတွင် နိုင်ငံရေးအရ ပွင့်လင်းမှု၊ လွတ်လပ်မှုတစ်စုံ တစ်ရာရှိလာမှသာ အနုပညာပစ္စည်းများ ပိုမို ထွန်းတောက်လာသည်ကို တွေ့နိုင်သည်။

တရုတ်နိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်မတိုင်မီ အထိ ရုပ်ရှင်အပါအဝင် စာပေအနုပညာ လုပ်ငန်းများအားလုံးသည် ဝါဒဖြန့်ချိမှုကဲ့သော အရာများဖြစ်ခဲ့သည်။ အနုပညာစံအရ အဆင့် မမီဖြစ်ခဲ့သည်။ သို့သော်လည်း ယခု နောက်ပိုင်းရိုက်သော ရုပ်ရှင်များ၊ ယခု နောက်ပိုင်းထွက်ပေါ် လာသော ဝတ္ထုများ၊ အက်ဆေးများတွင် ယခင်ခေတ်များက အခြေအနေများကို ထည့်သွင်းဖော်ပြခွင့်ရ လာသဖြင့် အောင်မြင်သော အနုပညာ

လက်ရာများ ပေါ်ထွက်လာသည်။ ခေါင်းဆောင် များ၏ အတ္ထုပ္ပတ္တိ ရိုက်ကူးသော ဇာတ်ကား တရုတ်ပြည်တွင် အများအပြားရှိခဲ့သည်။ သို့သော် ဝါဒဖြန့်ချိမှုသက်သက်ဖြစ်ခဲ့သဖြင့် အနုပညာစံတွင် နိမ့်ကျနေခဲ့သည်။

သို့သော် ၂၀၁၂ လောက်က ထုတ်လုပ်ခဲ့ သော 'Founding of the Republic' ဆိုသည့် ဇာတ်ကားမှာ ခေါင်းဆောင် မော်စီတုန်း၏ လူသားဆန်သောဘက်မှ ရိုက်ကူးချက်များ ပါဝင်သည့်အတွက် အတော်ပင်အောင်မြင်ခဲ့သည်။ ယခုအခါ တရုတ်သည် 'Dramatized Biography' ပုံစံဖြစ်သည့် အတ္ထုပ္ပတ္တိများ ရိုက်ကူးရာတွင် လေ့လာအတုယူလောက်သည့်အဆင့် ဖြစ် လာသည်ကို တွေ့ရသည်။ ဝတ္ထုရှည်ဘက် တွင်ဆိုလျှင်လည်း ယဉ်ကျေးမှုတော်လှန်ရေး ကာလက လူမှုရေးအခြေအနေများကို တိုထိ ရေးသားခွင့်ရလာ၍ မိုယန်၊ ယုဟွာ စသူတို့၏ ဝတ္ထုများ ကမ္ဘာကျော်ဖြစ်လာခဲ့သည်။ တောင်ကိုရီးယားဆိုလျှင်လည်း အာဏာရှင် စနစ်များကို အချိန်ကြာဖြတ်သန်းခဲ့ရသော် လည်း စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံရေး လွတ်လပ်ခွင့်ရှိလာသောကြောင့် ယဉ်ကျေးမှု အရ ကမ္ဘာသို့ ထိုးဖောက်လာနိုင်ခဲ့သည်ကို တွေ့ရပါမည်။

ဗီယက်နမ်မှာမူ အခြေအနေတစ်မျိုး ဖြစ်သည်။ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ဟောလိဝုဒ်က ဗီယက်နမ်စစ်ပွဲအခြေပြု ရုပ်ရှင်ကားပေါင်း ၉၀ ခန့် ရိုက်ကူးခဲ့သည်။ ယင်းရုပ်ရှင်များမှာ အများအားဖြင့် ဗီယက် ကောင်း (မြောက်ဗီယက်နမ်)တပ်များကို လူဆိုးနေရာမှထားကာ အမေရိကန်တစ်ကိုယ် တော်သူရဲကောင်းဝါဒဖြန့်တင်ရေးကားများ ဖြစ်ခဲ့သည်။ ထိုဇာတ်ကားများကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသော နေရာများတွင် အများစု ရိုက်ကူးခြင်းဖြစ်သည်။ ဗီယက်နမ်သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် အမေရိကန်နှင့် နှစ်ရှည်ကြာစွာ ကမ္ဘာကျော်စစ်ပွဲဖြစ်ခဲ့သလို တရုတ်နိုင်ငံနှင့်လည်း စစ်ဖြစ်ခဲ့သည်။

စာမျက်နှာ ၁၀ မှ

သို့သော် အတိတ်ကာလ၏ အမုန်းတရားများ၊ သံသယများ၊ ဝါဒစွဲများကို ဘေးဖယ်၍ နှစ်နိုင်ငံဆက်ဆံရေးများ ကောင်းမွန်အောင် ထူထောင်ခဲ့သည်။ ယခုဆိုလျှင် တရုတ်နိုင်ငံသို့ ဗီယက်နမ် ကုန်ပစ္စည်းအများအပြား တင်သွင်း နေသလို အမေရိကန်နှင့်လည်း ကင်ဂျီအန်နှင့် ဒေါ်နယ်ထရန် တွေ့ဆုံပွဲမျိုး လက်ခံကျင်းပ သည်အထိ နိုင်ငံတကာယုံကြည်မှုရလာသည် ကိုတွေ့ရပါသည်။ ယခုနောက်ဆုံးသတင်းများ အရ ဗီယက်နမ်က ဘိုးရင်းကုမ္ပဏီထံမှ Boeing 787 လေယာဉ်အစင်း ၁၁၀ (အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်ဖိုး) ဝယ်ယူသည့်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ ဗီယက်နမ်စီးပွားရေး၏ အံ့မခန်းတိုးတက်မှုကို တွေ့မြင်နိုင်ပါသည်။ ယခု Fast & Furious ဇာတ်ကားများအပါအဝင် အခြားသော ကမ္ဘာကျော်ကုမ္ပဏီများမှ ရုပ်ရှင်ဇာတ်ကားများ လာရောက်ရိုက်ကူးမည်သတင်းများ ကြားသိ နေရပါသည်။

ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်
ကမ္ဘာ့အဆင့်ရုပ်ရှင်များ လက်ခံရိုက် ကူးခြင်းသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အတွက်လည်း အထောက်အကူရသည်ကို တွေ့ရသည်။ ၂၀၁၃ ခုနှစ်တွင် ရုံတင်ပြသသည့် ဒါရိုက်တာ Jonathan Teplitzky ရိုက်ကူး သည့် 'Railway man' ဇာတ်ကားကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ သေမင်းတမန်ရထား လမ်းသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမို လာရောက်လည်ပတ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ သံဖြူဇရပ်ရှိ ရထားလမ်း စတင် ဖောက်လုပ်ရာနေရာသို့လည်း ကမ္ဘာလှည့်



ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမပေါ်တွင် Line Walker-2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးနေမှုကို တွေ့ရစဉ်။

ခရီးသွားများ ပိုမိုလာရောက်လည်ပတ် ကြောင်း တွေ့ရှိရသည်။ ဒါရိုက်တာ Peter Jackson ရိုက်ကူးသည့် 'The Lord of the Rings' ဇာတ်ကားများကြောင့် နယူး ဇီလန်နိုင်ငံတွင် ခရီးသွားပိုများခဲ့သည်။ ထိုဇာတ်ကားရိုက်ကူးနေရာများသို့ ကမ္ဘာ လှည့်တစ်နှစ်လျှင် ၄၇၀၀၀ ကျော် လာရောက် ခဲ့သည်ဟု ဆိုပါသည်။ 'The Da Vinci Code (2016)' ဇာတ်ကားကြောင့် ပဲရစ်မြို့ ရှိ မူလစည်ကားပြီး Lourve ပြတိုက်ကြီးတွင် ဧည့်သည်များ ပိုမိုဝင်ရောက်ခဲ့သည်။ Line

Walker ဇာတ်လမ်းတွဲများအဖို့ အထက် ဖော်ပြပါ ဇာတ်ကားများလောက် နာမည် ကြီးခြင်းမရှိသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတစ်ခုအဖို့ အာရုံထိပ်တန်းဇာတ်ကား အဆင့်လောက်ကို စတင်လက်ခံရမည်သာ ဖြစ်ပေသည်။
အောင်မြင်မှုအရှိဆုံးကုမ္ပဏီတစ်ခု
ယခုဇာတ်လမ်းရိုက်ကူးသော ရှောဘရား သားကုမ္ပဏီသည် ဟောင်ကောင်တွင် အောင်မြင်မှုအရှိဆုံး ကုမ္ပဏီတစ်ခုပင် ဖြစ် သည်။ ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့

ခြင်းဖြစ်ရာ ယခု သက်တမ်းနှစ် ၆၀ ကျော်ပြီ ဆိုရပါမည်။ ၎င်းတို့ ရှောညီနောင်သုံးဦး (Ranje Shaw, Runme Shaw နှင့် Runde Shaw) လည်း ကုမ္ပဏီအဖြစ် မထူထောင်မီ ၁၉၅၁ ခုနှစ်ကတည်းက ရုပ်ရှင်ကားများ စတင်ရိုက်ကူးခဲ့သည်။ တစ်နှစ် လျှင် တစ်ကား၊ နှစ်နှစ်လျှင် တစ်ကား စသဖြင့် ရိုက်ကူးခဲ့ရာ ရုပ်ရှင်ဇာတ်ကားများစွာရှိခဲ့ပြီ ဖြစ်သည်။
အမြင်ကျဉ်းမြောင်းမှုများရှိနေ
အမေရိကန်ဒါရိုက်တာ ဂျွန်ဂူး ကဲ့သို့သော

ပုဂ္ဂိုလ်များ လာရောက်ရိုက်ကူးခြင်းမဟုတ် သည့်အတွက် မိမိနိုင်ငံကို မိမိ အပြစ်တင် နေရန်မလိုပါ။ ကိုယ်ဖြတ်သန်းခဲ့သည့် အခြေ အနေများကို ပြန်လည်သုံးသပ်ကြည့်ရန် လိုပါ သည်။ တံခါးပိတ်ဝါဒများကို နှစ်ပေါင်းများစွာ ကျင့်သုံးလာသောအခါ အနုပညာလုပ်ငန်း များအပါအဝင် နယ်ပယ်အသီးသီးတွင် အမြင် ကျဉ်းမြောင်းမှုများ ရှိနေကြသည်။ အပြောင်း အလဲများအတွက် အဆင့်မြင့်တက်ရမည့် အခြေအနေတွင် မလိုလားအပ်သော ဝေဖန်သံအချို့ကိုလည်း တွေ့မြင်ရသည်။ အမြင်ကျဉ်းမြောင်းမှု၊ တည်ဆဲနေရာများကို ထိန်းသိမ်းလိုမှုကများလာပြီး တံခါးဖွင့်ခြင်း နှင့် ပန်းပေါင်းတစ်ရာပွင့်စေမည့် အပြုသဘော အပြောင်းအလဲများကို မျက်ကွယ်ပြုလိုသည့် သဘောဖြစ်လာသည်။
အားပေးသူများမှာ ပြည်သူများသာဖြစ်
သို့သော် ရန်ကုန်လူထုကမူ ထိုအခြေ အနေကို သဘောအပေါက်ဆုံးဖြစ်သည်ကို တွေ့ရသည်။ ကမ္ဘာ့အဆင့်ရုပ်ရှင်များကို အမြဲမပြတ် ကြည့်ရှုနေကြသူများဖြစ်သော် လည်း ဤသို့သော ရိုက်ကူးမှုမျိုးကို မတွေ့ ဖူးကြသူက များပါသည်။ အနုပညာလုပ်ငန်း နှင့် အနုပညာရှင်များကို အခွဲကင်းစွာ အားပေးသူများမှာ ပြည်သူများသာဖြစ်ပါ သည်။ ကဏ္ဍစုံအသီးသီးမှ ဖြန့်ခွဲရောက်ရှိ လာနိုင်သော အခွင့်အလမ်းများကို မြင်သူများ မှာ လူထုသာဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများ၏ စေတနာ အခြေအမြင်ကို နားလည်သဘောပေါက်သူများမှာ ပြည်သူ များသာဖြစ်သည်ကို ဤဖြစ်ရပ်မှ တွေ့မြင် ရခြင်း ဖြစ်ပေသည်။ ။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၇၅ ရာခိုင်နှုန်းအထက် တိုးတက်ရရှိလာရန် ရည်မှန်းချက်ထားဆောင်ရွက်နေ

စစ်တွေ မတ် ၁

ရခိုင်ပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်း (Electrification Ratio)ကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းကျော်နှင့် ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့်အထက် တိုးတက်ရရှိလာရန် ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိကြောင်း ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
လက်ရှိကာလတွင် ပြည်နယ်တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်း (Electrification Ratio)မှာ ၂၀ ရာခိုင်နှုန်းရှိပြီး ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာရှိသည့်အနက် ၁၈၉၅ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့်အတွက် ပြည်နယ်တစ်ခုလုံး၏ ကျေးရွာမီးလင်းမှု ရာခိုင်နှုန်းမှာ ၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် နိုင်ငံတော်ဓာတ်အားစနစ်၌ အမြင်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၆၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး ဓာတ်အားသုံးစွဲမှုအနေဖြင့် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းထိ နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိကြောင်း၊ ရခိုင် ပြည်နယ်အနေဖြင့် လက်ရှိအနေအထားထက် ဓာတ်အားပိုမို သုံးစွဲနိုင်ရေး အတွက် ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကိုအခြေခံပြီး သံတွဲမြို့ တွင် သူဌေးရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်)အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌လည်းကောင်း၊ ကျောက်ဖြူမြို့တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း(၁၃၅ မဂ္ဂါဝပ်)အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း၌လည်းကောင်း အချိန်မီပြီးစီးရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ရခိုင်ပြည်နယ်မှာ ဓာတ်အားစနစ်နဲ့ မီးမရတာ လေးမြို့ကျန်ပါမယ်။ မာန်အောင်၊ ကျိန္တလီ၊ စနဲ၊ တောင်ပြိုတို့ဖြစ်ပါတယ်။ အဲဒီလေးမြို့နယ်မှာ မတ်လကုန်လောက်မှာ စနဲမြို့နဲ့ ကျိန္တလီမြို့တို့ကို ဓာတ်အားစနစ်နဲ့ မီးပေးဖို့ ရှိတယ်။ မာန်အောင်မြို့ကို မေလကုန်မှာ ဆိုလာစနစ်နဲ့ ၂၄ နာရီမီးပေး ဖို့ရှိတယ်။ တောင်ပြိုကိုမီးပေးနိုင်ဖို့ JICA အထောက်အပံ့နဲ့ ကြိမ်ချောင်းမှာ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ဖို့ လုပ်ငန်းစနေပါပြီ။ ဓာတ်အားခွဲရုံဆောက် ပြီးရင် တောင်ပြိုမြို့ကို 11KV ဓာတ်အားလိုင်းနဲ့ မီးပေးသွားဖို့ရှိပါတယ်။ အဲဒီတော့ မီးလင်းဖို့ကျန်ရှိတဲ့လေးမြို့ရှိတဲ့အနက် မတ်လကုန်မှာ နှစ်မြို့မီးလင်းပြီး မေလကုန်မှာ တစ်မြို့ထပ်မီးလင်းမယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ ကျန်တာက တောင်ပြိုတစ်မြို့ပဲ ကျန်ပါမယ်”ဟု ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်တော်နှင့် အနီးဝန်းကျင်ရှိကျေးရွာ များသို့ ၂၃၀ ကေဗီအေ မဟာဓာတ်အားလိုင်း (စုစုပေါင်း ၄၀၈ ဒသမ ၂၅ မိုင်)၊ ၂၃၀ ကေဗီအေ ပင်မဓာတ်အားခွဲရုံ လေးရုံ၊ ၆၆ ကေဗီအေ ဓာတ်အားလိုင်း ၃၅၄ ဒသမ ၇၁ မိုင်နှင့် ၆၆ ကေဗီအေ ဓာတ်အားခွဲရုံများတည်ဆောက်ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရ သည်။
ထို့ပြင် မအီ၊ မင်းပြားနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူး

ပေးနိုင် ရန် ၆၆/၁၁ ကေဗီ ၅ အမ်ပီအေ ဓာတ်အားခွဲရုံတစ်ရုံ၊ ၆၆/၃၃ ကေဗီ ၁၀ အမ်ပီအေ ဓာတ်အားခွဲရုံတစ်ရုံတို့ကို ၂၀၁၆ ခုနှစ်အတွင်း၌လည်းကောင်း၊ ဝှံမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၂၃၀ ကေဗီ အသုတ်ဓာတ်အားခွဲရုံမှ ၆၆ ကေဗီဓာတ်အားလိုင်း ၅၅ မိုင်နှင့် ၆၆/၁၁ ကေဗီ ၅ အမ်ပီအေ ဓာတ်အားခွဲရုံတစ်ရုံတို့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း၌ လည်းကောင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ရေသေတောင်မြို့နယ်၊ အောက်တိုဘာလ တွင် ဘူးသီးတောင်မြို့နယ်နှင့် ဒီဇင်ဘာလတွင် မောင်တောမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်နှင့် ဗီယက်နမ်သမ္မတ ငုယင်ဖုထရောင်တို့ တွေ့ဆုံ

ဟန့်ရှင်း မတ် ၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဗီယက်နမ် သမ္မတ ငုယင်ဖုထရောင်နှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အစည်းအဝေးပွဲတက်ရောက်ပြီး ပြုယမ်းသို့ ပြန်လည်မထွက်ခွာမီ ခေါင်းဆောင်ကင်သည် မတ် ၁ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်သမ္မတ ငုယင်ဖုထရောင်နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့သည်။

သမ္မတ ငုယင်ဖုထရောင်နှင့် ခေါင်းဆောင်ကင်တို့သည် သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး အထမြောက် အောင်မြင်စွာကျင်းပနိုင်ရန် ပံ့ပိုးကူညီမှု အတွက် ခေါင်းဆောင်ကင်က ဗီယက်နမ်သမ္မတ ငုယင် ဖုထရောင်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် ခေါင်းဆောင်ကင်သည် ဗီယက်နမ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဂုဏ်ပြုတပ်ဖွဲ့သို့ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ခေါင်းဆောင်ကင်သည် မတ် ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ



ဖမ်းဆီးထားသည့် ဂျပန်ကဏန်းဖမ်းရေယာဉ်အား ရုရှားပြန်လွှတ်ပေး

တိုကျို မတ် ၁

ယခုနှစ်ဇန်နဝါရီလနှောင်းပိုင်းက ရုရှားရေပြင်ပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ကာ ဖမ်းယူမှုများပြုလုပ်ခဲ့သည်ဟုသော သံသယဖြင့် ရုရှားနိုင်ငံ က ဖမ်းဆီးထားသည့် ဂျပန်ကဏန်းဖမ်းရေယာဉ်အား ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရုရှားက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ ကဏန်းဖမ်းရေယာဉ်သည် ဂျပန်နိုင်ငံသို့ ဦးတည်ကာ ပြန်လည်ထွက်ခွာ လာပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

အမှတ် ၆၈ နီရိုနီမာရူးအမည်ရှိ ကဏန်းဖမ်းရေယာဉ်အား ရေယာဉ် ဝန်ထမ်း ၁၀ ဦးနှင့်အတူ ရုရှားရေပြင်နယ်ခြားစောင့်တပ်ဖွဲ့က နိုင်ငံ

အရှေ့ဖျားရှိ ပင်လယ်ဆိပ်ကမ်းမြို့ နက်ဟော့ကာသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အဆိုပါရေယာဉ်ကို ဂျပန်နိုင်ငံအနောက်ပိုင်း ရှီမန်းပြည်နယ်မှ ကဏန်း ဖမ်းဆီးသည့် သမဝါယမလုပ်ငန်းတစ်ခုက ပိုင်ဆိုင်ပြီး ယင်းရေယာဉ်သည် ဂျပန်ပင်လယ်အတွင်း လုပ်ငန်းများလုပ်ဆောင်နေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ် သည်။

ဂျပန်ကဏန်းဖမ်းရေယာဉ်၏ရေယာဉ်မှူးက ရုရှားရေပြင်ပိုင်နက်အတွင်း တရားမဝင်ဖမ်းယူသည့် စွဲချက်ကိုဝန်ခံခဲ့ကြောင်း ရုရှားနယ်ခြားစောင့်တပ်ဖွဲ့ မှ အရာရှိတစ်ဦးက ပြောကြားသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဒဏ်ကြေး

ဂျပန်ယန်းငွေ ၆၅ သန်း (အမေရိကန်ဒေါ်လာ ၆၀၀၀၀၀) ပေးလျှော်ခဲ့ကြောင်း၊ ယင်းပမာဏသည် ရုရှားဘက်ခြမ်းမှ ပျက်စီးဆုံးရှုံးခဲ့ရမှုပမာဏနှင့်တန်ဖိုး ညီမျှကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်ကဏန်းဖမ်းရေယာဉ်ကို ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ပြန်လည် လွှတ်ပေးလိုက်ကြောင်း ရုရှားတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းရေယာဉ်သည် မတ် ၁ ရက် နံနက်ပိုင်းတွင် ရုရှားအရှေ့ဖျားပင်လယ် ဆိပ်ကမ်းမြို့ နာခေါကာမှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ရေယာဉ်အဖွဲ့ သားများမှာ ကျန်းမာစွာရှိကြောင်း ဗလာဒီဗေ့စတော့မြို့ရှိ ဂျပန်ကောင်စစ် ဝန်ချုပ်က ပြောကြားသည်။

အင်န်အိတ်ချ်ကေ

ဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန် သတင်းပေးလျှင် ဆုငွေ ဒေါ်လာတစ်သန်းပေးမည်ဟု အမေရိကန် ထုတ်ပြန်

ဝါရှင်တန် မတ် ၁

သေဆုံးသွားပြီဖြစ်သည့် အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်အား ဖမ်းဆီးရမိရေးအတွက် အကူအညီပေးနိုင်သူအား ဆုကြေး ငွေ အမေရိကန်ဒေါ်လာ တစ်သန်းချီးမြှင့်မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

တရားမျှတမှုအတွက် ဆုကြေးအစီအစဉ်အရ မည်သည့်နိုင်ငံတွင်မဆို ဟမ်ဇာဘင်လာဒင်ရှိရာအရပ်ကို ရှာဖွေကူညီပေးနိုင်ပါက ၎င်းဆုကြေးကိုပေးမည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြသည်။

၂၀၁၁ ခုနှစ် မေလအတွင်းက ပါကစ္စတန်နိုင်ငံတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုအတွင်း ၎င်း၏ဖခင် ဘင်လာဒင် သေဆုံးပြီးနောက်တွင် ဟမ်ဇာ ဘင်လာဒင်သည် အယ်လ်ခိုဒါ အကြမ်းဖက်အုပ်စု၏ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။



၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဟမ်ဇာဘင်လာဒင် အား ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် ရွေးချယ် သတ်မှတ်ခဲ့သည်။ ၎င်းသည် အသံဖိုင်များနှင့် ဗီဒီယို

ရုပ်သံဖိုင်များမှတစ်ဆင့် အမေရိကန်နှင့် မဟာမိတ်များ အား တိုက်ခိုက်ရန် ၎င်း၏ အကြမ်းဖက်ပိုင်းသားများအား တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။ အင်န်အိတ်ချ်ကေ

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ဆွေးနွေးပွဲများ ကျင်းပမည်

မော်စကို မတ် ၁

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးပွဲများကို လာမည့် ရက်သတ္တပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ သုံးရက်ကြာဆွေးနွေးပွဲကို မတ် ၄ ရက်တွင် မော်စကိုမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြုယမ်းမြို့ရှိ ရုရှားသံရုံးက ပြောကြားခဲ့သည်။

ရုရှားအရှေ့ဖျားပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အလက်ဇန္ဒားကိုဇ်လိုဗ်က မြောက်ကိုရီးယား ပြည်ပ ရေးရာစီးပွားရေးဝန်ကြီး ကင်ယောင့်ဇေနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့များ သဘောဖြင့်တင်ပို့မှုအပါအဝင် မြောက်ကိုရီးယားနိုင်ငံမှ ဖြတ်သန်းပြီး တောင်ကိုရီးယား နိုင်ငံသို့ ရထားလမ်းဖောက်လုပ်သွယ်တန်းမှုဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးကြ မည်ဖြစ်သည်။

ဝါရှင်တန် ပြုယမ်း ထိပ်သီးအစည်းအဝေးပွဲပြီးနောက် မော်စကိုအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ကာ နှစ်နိုင်ငံဆွေးနွေးမှုများ ဆက်လက် မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်းနိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

မော်စကို-ပြုယမ်း ထိပ်သီးအစည်းအဝေးပွဲ ကျင်းပ ရန် ယခုအချိန်တွင် စီစဉ်ထားမှုမရှိသေးကြောင်း ရုရှား သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ တွေ့ဆုံ ဆွေးနွေးရန် နှစ်နိုင်ငံသံတမန်များက စီစဉ်လျက်ရှိ ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

အက်မ်-၃၅ ဂျက်တိုက်လေယာဉ် လေးစင်း စင်ကာပူဝယ်ယူမည်

စင်ကာပူ မတ် ၁

စင်ကာပူလေတပ်မှ လက်ရှိတွင် သက်တမ်းရင့်နေသည့် လေယာဉ်အုပ်စုအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ခေတ်အမီဆုံး လေယာဉ်အမျိုးအစား တစ်မျိုးဖြစ်သည့် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် အက်မ်-၃၅ အမျိုးအစားဂျက်တိုက်လေယာဉ် လေးစင်းဝယ်ယူရန် စီစဉ်ထားသည်ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးက မတ် ၁ ရက်တွင် ပြောကြားသည်။

စင်ကာပူနိုင်ငံသည် အာရှတိုက်၌ စစ်လက်နက်

ကိရိယာများအကောင်းဆုံးတပ်ဆင်ထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလအတွင်း ၎င်းနိုင်ငံ အနေဖြင့် ဥရောပနှင့် တရုတ်နိုင်ငံကို ကျော်လွန်၍ စစ်လက်နက်အရောင်းပြိုင်ဘက် အမေရိကန်ပြည်ထောင်စု မှ လှော်စစ်ဟိမာတင်ကုမ္ပဏီမှ ထုတ်လုပ်သော ဂျက်တိုက် လေယာဉ်များကို ဝယ်ယူရန် ရွေးချယ်ခဲ့ကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

အက်မ်-၃၅ ဂျက်တိုက်လေယာဉ်၏လက်ရှိဈေးနှုန်းမှာ တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၉၀ မှ ၁၁၅ သန်း

ကြားတွင်ရှိကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ ကမ္ဘာတစ်ဝန်းမှ အက်မ်-၃၅ ဂျက်တိုက် လေယာဉ်များဝယ်ယူရန် အမှာစာများ ကောင်းမွန်မှုကြောင့် လေယာဉ်တည်ဆောက်မှု ကုန်ကျစရိတ်များ တဖြည်းဖြည်းချင်း ကျဆင်းလာနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စင်ကာပူနိုင်ငံသို့ အက်မ်-၃၅ ဂျက်တိုက်လေယာဉ်များ ရောင်းချရန် အမေရိကန်ကွန်ဂရက်လွှတ်တော်၏သဘော တူညီမှုရရန် လိုအပ်နေကြောင်း၊ သို့သော် အမေရိကန် အစိုးရအဖွဲ့ကမူ ထောက်ခံထားပြီးဖြစ်ကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အေအက်မ်ပီ

အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ကြေညာ

နေပြည်တော် မတ် ၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာအဆင့် ဆဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းအတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများ စာရင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

အခြေခံပညာဦးစီးဌာန ၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန်စာရင်း

စဉ်	အမည်	ကျောင်း	မြို့နယ်	ခရိုင်
၁	မောင်ဆာဘော်ဇော်ဆီး	ရွှေရာပြည်(ကပက)	မြစ်ကြီးနား	မြစ်ကြီးနား
၂	မန်းသီရိကျော်	အထက(၁)မြစ်ကြီးနား	မြစ်ကြီးနား	မြစ်ကြီးနား
၃	မောင်ပြည့်ဖြိုးကျော်	အထက(၂)ပိုင်းမော်	ပိုင်းမော်	မြစ်ကြီးနား
၄	မအေးသန္တာအောင်	အထက(၁)ပိုင်းမော်	ပိုင်းမော်	မြစ်ကြီးနား
၅	မောင်မင်းသန့်	အထက(၁)ပိုင်းမော်	ပိုင်းမော်	မြစ်ကြီးနား
၆	မယမင်းစည်သူ	အထက(၂)ပိုင်းမော်	ပိုင်းမော်	မြစ်ကြီးနား
၇	မောင်မျိုးထွယ်အောင်	အောင်(ကပက)	ဗန်းမော်	ဗန်းမော်
၈	မင်းလှလှမောင်	အောင်(ကပက)	ဗန်းမော်	ဗန်းမော်
၉	မောင်ခွန်စိုးလင်း	အထက-ပုတာအို	ပုတာအို	ပုတာအို
၁၀	မအေးစိထွယ်နူး	အထက-ပုတာအို	ပုတာအို	ပုတာအို
၁၁	မောင်စောလင်းထက်ကိုကို	အထက(၂)လွိုင်ကော်	လွိုင်ကော်	လွိုင်ကော်
၁၂	မန်းနန်းအေးမြတ်ချမ်းဇံ	အထက(၁)လွိုင်ကော်	လွိုင်ကော်	လွိုင်ကော်
၁၃	မောင်ရှိုင်းထက်အောင်	အထက-ဖားဆောင်း	ဖားဆောင်း	ဘောလခဲ
၁၄	မမေမေဇင်မင်း	အထက-ဘောလခဲ	ဘောလခဲ	ဘောလခဲ
၁၅	စောကဲဗလ	အထက(၂)ဘားအံ	ဘားအံ	ဘားအံ
၁၆	နော်အင်ဂျလင်းဇင်	အထက(၂)ဘားအံ	ဘားအံ	ဘားအံ
၁၇	မောင်သန့်ဇင်ထွန်း	အထက(၁)ကော့ကရိတ်	ကော့ကရိတ်	ကော့ကရိတ်
၁၈	မခင်စုဝေ	အထက(၁)မြဝတီ	မြဝတီ	ကော့ကရိတ်
၁၉	မောင်ရှန်ကျုံးလျှန်	အထက(၁)ဟားခါး	ဟားခါး	ဟားခါး
၂၀	မရှယ်ရွှန်ဒါရိန်မိတ်လ်	အထက(၁)ဟားခါး	ဟားခါး	ဟားခါး
၂၁	မောင်နန်းသွင်းလှိုင်	အထက(၁)တီးတိန်	တီးတိန်	ဖလမ်း
၂၂	မသျှန်းနွန်ဇွေး	အထက(၂)ဖလမ်း	ဖလမ်း	ဖလမ်း
၂၃	မနိုင်းလီကို	အထက(၂)မင်းတပ်	မင်းတပ်	မင်းတပ်
၂၄	မောင်ကျော်ထင်	အထက(၁)မင်းတပ်	မင်းတပ်	မင်းတပ်
၂၅	မောင်သက်ဇော်မိုး	အထက(၃)စစ်ကိုင်း	စစ်ကိုင်း	စစ်ကိုင်း
၂၆	မခိုင်သဇင်ထွန်း	အထက(၁)စစ်ကိုင်း	စစ်ကိုင်း	စစ်ကိုင်း
၂၇	မောင်ထက်ဝေယံတိန်	စံတော်ဝင်(ကပက)	ဝက်လက်	ရွှေဘို
၂၈	မောင်မြိုးတိန်ထက်	အထက(၁)ရွှေဘို	ရွှေဘို	ရွှေဘို
၂၉	မခင်ရတနာဖြိုးစံ	စံတော်ဝင်(ကပက)	ဝက်လက်	ရွှေဘို
၃၀	မလင်းလက်ရှင်းသာ	TWS(ကပက)	ရွှေဘို	ရွှေဘို
၃၁	မောင်ဝေယံဘုန်းမြင့်	ပါရမီ(ကပက)	မုံရွာ	မုံရွာ
၃၂	မသက်စုမွန်	ပါရမီ(ကပက)	မုံရွာ	မုံရွာ
၃၃	မောင်သက်ဇော်နိုင်	အထက-ကျားတက်	ဆားလင်းကြီး	ယင်းမာပင်
၃၄	မမေမြတ်နိုး	အောင်ထက်အောင်(ကပက)	ယင်းမာပင်	ယင်းမာပင်
၃၅	မောင်မြိုးထက်ပိုင်	အထက(၃)ကသာ	ကသာ	ကသာ
၃၆	မောင်ဇော်ဘိုဘိုထွန်း	အထက-ထီးချိုင့်	ထီးချိုင့်	ကသာ
၃၇	မင်းသီတာကို	အထက-ဝန်းသို	ဝန်းသို	ကသာ
၃၈	မခိုင်ဇာဝင်း	အထက-မိချောင်းအင်း	ပင်လည်ဘူး	ကသာ
၃၉	မောင်ညီမင်းခန့်	အထက(၃)ကလေး	ကလေး	ကလေး
၄၀	မဖူးသဇင်ခိုင်	အထက(၃)ကလေး	ကလေး	ကလေး
၄၁	မောင်အောင်ခန့်ဇော်	အထက-မော်လိုက်	မော်လိုက်	မော်လိုက်
၄၂	မဝင့်ဝါတွယ်တာ	အထက-ဖောင်းပြင်	ဖောင်းပြင်	မော်လိုက်
၄၃	မောင်မျိုးလွင်ထွန်း	အထက-နောင်ပိုအောင်	ဟုမ္မလင်း	ခန္တီး
၄၄	မအင်ကြင်းဖြူ	အထက-နောင်ပိုအောင်	ဟုမ္မလင်း	ခန္တီး
၄၅	မောင်ယဉ်မင်းအောင်	အထက(၃)ထားဝယ်	ထားဝယ်	ထားဝယ်
၄၆	မအိခင်ချောပြည့်	ပညာရွှေပြည်(ကပက)	ထားဝယ်	ထားဝယ်
၄၇	မောင်လှဘုန်းဟန်	အထက(၁)မြိတ်	မြိတ်	မြိတ်
၄၈	မောင်ဝေယံဖြိုး	အထက(၁)ကော့သောင်း	မြိတ်	မြိတ်
၄၉	မရွှေဇင်သန့်	အထက(၁)မြိတ်	မြိတ်	မြိတ်
၅၀	မဖြိုးဖြိုးယမုံ	အထက-ပုလော	ပုလော	မြိတ်

၅၁	မောင်ညီညီအောင်	အထက(၁)ပဲခူး	ပဲခူး	ပဲခူး
၅၂	မထိုက်ထိုက်အောင်	အထက-ဖောင်းတော်သီ	ဒိုက်ဦး	ပဲခူး
၅၃	မောင်ရှိုင်းလင်းအောင်	အထက(၂)ပြန်တန်ဆာ	ညောင်လေးပင်	ပဲခူး
၅၄	မရွှေသဇင်	အထက-ပဲခူး	ရွှေကျင်	ပဲခူး
၅၅	မောင်စိုးမိုးထက်	ဟိန်း(ကပက)	ရေတာရှည်	တောင်ငူ
၅၆	မောင်အောင်ပြည့်သူ	အထက(၁)ကညွတ်ကွင်း	ဖြူး	တောင်ငူ
၅၇	မစန်းယုယုဇွေး	အထက(၁)တောင်ငူ	တောင်ငူ	တောင်ငူ
၅၈	မလင်းလက်မွန်	ပန်းပျိုးခင်း(ကပက)	ဖြူး	တောင်ငူ
၅၉	မောင်လင်းသန့်	အထက-မြို့မ	ပေါင်းတည်	ပြည်
၆၀	မောင်ဘုန်းမြတ်ပိုင်	အထက(၁)ပြည်	ပြည်	ပြည်
၆၁	မစိန်စိတိုး	အထက(၁)ပြည်	ပြည်	ပြည်
၆၂	မမေသူကျော်	အထက-မင်းကွက်	ပေါင်းတည်	ပြည်
၆၃	မောင်ဇင်မင်းလွင်	အထက-မြို့မ	နတ်တလင်း	သာယာဝတီ
၆၄	မောင်ထင်လင်းလူ	အထက(၁)လက်ပံတန်း	လက်ပံတန်း	သာယာဝတီ
၆၅	မသီရိဇော်	ရွှေဝတီ(ကပက)	သာယာဝတီ	သာယာဝတီ
၆၆	မခင်ဝတ်မူနီဖြိုး	အထက-မြို့မ	ဇီးကုန်း	သာယာဝတီ
၆၇	မောင်မင်းမော်ဖြိုး	အထက(၃)မကွေး	မကွေး	မကွေး
၆၈	မောင်ကျော်ဇေယျာဟိန်း	အထက(၄)ချောက်	ချောက်	မကွေး
၆၉	မဖြိုးသီရိလွင်	ဒီဝေလျှံ(ကပက)	မကွေး	မကွေး
၇၀	မဆုရွှေရည်မြတ်	အထက(ခွဲ)အလက(၂)	တောင်တွင်းကြီး	မကွေး
၇၁	မောင်အေဒီဇင်	ပညာရဲရင့်(ကပက)	ပွင့်ဖြူ	မင်းဘူး
၇၂	မမြင့်မိုရ်အေဘီ	ပညာအလင်းရောင်(ကပက)	မင်းဘူး	မင်းဘူး
၇၃	မောင်မင်းသန့်ကို	CMEC(ကပက)	ပခုက္ကူ	ပခုက္ကူ
၇၄	မယွန်းနန္ဒာအောင်	အထက-မြစ်ခြေ	ပခုက္ကူ	ပခုက္ကူ
၇၅	မောင်မင်းခန့်ပိုင်	အထက(၂)သရက်	သရက်	သရက်
၇၆	မောင်ဇွဲရိန်လင်း	အထက-ပြလို့	အောင်လံ	သရက်
၇၇	မခိုင်သဇင်	အထက-ကြို့ပင်	ကံမ	သရက်
၇၈	မနဒီဝင်ယမုံ	အထက-ဆင်ပေါင်ပဲ	ဆင်ပေါင်ပဲ	သရက်
၇၉	မောင်မြတ်သူခ	အထက-ဂန်ဂေါ	ဂန်ဂေါ	ဂန်ဂေါ
၈၀	မကေဇင်မြတ်	အထက-ကျောက်ထု	ဆော	ဂန်ဂေါ
၈၁	မောင်ကျော်ညီသာ	CAE(ကပက)	ချမ်းအေးသာစံ	မန္တလေး
၈၂	မောင်ကျော်မျိုးထက်	စံတီနိုး(ကပက)	မဟာအောင်မြေ	မန္တလေး
၈၃	မခိုင်မြတ်သွယ်	စံတီနိုး(ကပက)	မဟာအောင်မြေ	မန္တလေး
၈၄	မကြယ်စင်သိန်း	CAE(ကပက)	ချမ်းအေးသာစံ	မန္တလေး
၈၅	မောင်ဇော်ရဲထက်	စာပန်းအိမ်(ကပက)	ပြင်ဦးလွင်	ပြင်ဦးလွင်
၈၆	မရွှန်းလဲ့ဖြိုးဦး	အထက-စဉ့်ကူး	စဉ့်ကူး	ပြင်ဦးလွင်
၈၇	မောင်ထက်မြတ်အောင်	ပညာစံအိမ်(ကပက)	စဉ့်ကိုင်	ကျောက်ဆည်
၈၈	မဖြူသန့်ကျော်	အထက-ကုမဲ	မြစ်သား	ကျောက်ဆည်
၈၉	မောင်ဟိန်းထက်ညီ	အထက-ဆီမီးကန်	တောင်သာ	မြင်းခြံ
၉၀	မရွှန်းလဲ့မောင်	အထက(၄)မြင်းခြံ	မြင်းခြံ	မြင်းခြံ
၉၁	မောင်နေမျိုးအောင်	မြူပါရမီ(ကပက)	ကျောက်ပန်းတောင်း	ညောင်ဦး
၉၂	မခင်ခင်သန်း	FEC(ကပက)	ညောင်ဦး	ညောင်ဦး
၉၃	မောင်မင်းသိမ်းကျော်	အထက(၁)မိတ္ထီလာ	မိတ္ထီလာ	မိတ္ထီလာ
၉၄	မယွန်းပွင့်သူ	သမာဓိ(ကပက)	မိတ္ထီလာ	မိတ္ထီလာ
၉၅	မောင်ကျော်မင်းဦး	အထက(၁)ပျော်ဘွယ်	ပျော်ဘွယ်	ရမည်းသင်း

(ဆက်လက်ဖော်ပြပါမည်)

❖ မြန်မာ ယူ-၁၆ အသင်းမှ

အသင်းသည် မြန်မာအသင်းကို အသားစီးယူနိုင်ခဲ့ပြီး မြန်မာနောက်ခံလူများနှင့် ဂိုးသမားခင်မြတ်နိုးတို့ အမှားမရှိခဲ့၍သာ ဂိုးမရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ်တိုက်စစ်ကို တောင်ခံနိုင်ခဲ့သော်လည်း ၆ဂိုး မိနစ်တွင် ဂိုးပေးလိုက်ရသည်။ ယင်းဂိုးမှာ မိုနီကာက ထောင့်ကန်ဘောက်ကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။

ပထမပွဲတွင် နာမည်ကြီး တရုတ်အသင်းက ဖိလစ်ပိုင်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တရုတ်အသင်းသည် ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူကာ အနိုင်ရခဲ့ပြီး ဂိုးများကို ကျန်တောင်ရန်ကတစ်ဦးတည်းငါးဂိုးသွင်းပြီး ဖူချောင်ချောင်ကတစ်ဂိုးသွင်းခဲ့သည်။ ကျန်တစ်ဂိုးမှာမူ ဖိလစ်ပိုင်နောက်ခံလူ ကိုယိုဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။

ဒုတိယနေ့အပြီးတွင် တရုတ်အသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် တစ်ပွဲကစားရန်ကျန်သေးသော်လည်း ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး မြန်မာနှင့် ဖိလစ်ပိုင်အသင်းသည် နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် မတ် ၃ ရက်တွင် ဖိလစ်ပိုင်နှင့် ကစားရမည်ဖြစ်သည်။ **သတင်း-ရှိုင်းထက်ဇော်**
ဓာတ်ပုံ-ဖိုးသော်ဇင်

■ အာရှ ယူ-၂၃မှ

မြန်မာ ယူ-၂၂ အသင်းသည် မတ် ၄ ရက်ညနေပိုင်းတွင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် မတ် ၉ ရက်တွင် စင်ကာပူလိဂ်၌ လာရောက်ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြည်တွင်းခြေစမ်းပွဲများလည်း ထပ်မံကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့စ်သည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုကို အခြေခံကာ လူသစ်ကစားသမား ခုနစ်ဦး အားဖြည့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ ကစားသမား ၂၁ ဦး ပြန်လည်ရွေးချယ်ခဲ့ပြီး ဒဏ်ရာမှ ပြန်ကောင်းလာသည့် စအောင်ပြည့်ကိုနှင့် အောင်ကောင်းမာန်၊ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကြောင့် မပါဝင်နိုင်ခဲ့သည့် ရန်ကုန်အသင်းမှ ကစားသမားများကိုလည်း ထပ်မံရွေးချယ်ခဲ့သည်။ မြန်မာအသင်းပါဝင်သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့်အတူ ကျရောက်နေသည်။

ယခုစွဲစည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့စ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေးနည်းပြ-ဟွမ်ရီမန်၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ဂိုးသမား-ဘုန်းသစ္စာမင်း (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ ရဲရင့်အောင် (၁) (ရတနာပုံ)၊ ဇင်ရဲနောင် (အား/ကာသိပုံ)၊ စိုးမိုးကျော် (ဧရာဝတီ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း (ရှမ်း)၊ **အလယ်တန်း**လွင်မိုးအောင် (ဧရာဝတီ)၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်(၂) (ရတနာပုံ)၊ မြတ်ထွန်းသစ်၊ ဇေယျာနိုင်၊ စိုးလွင်လွင် (မကွေး)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ဇွဲသက်ပိုင် (ရှမ်း)၊ **ရှေ့တန်း**-ကောင်းထက်စိုး၊ လွမ်းမိုးဦး (ရန်ကုန်)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)တို့ ပါဝင်ကြသည်။ **သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးညွန့်**

ပြည်တွင်းရေးရာ

မောင်တောမြို့နယ်၌ စိတ်ကြွရှူးသွပ်ဆေးပြား ၆၆၀၀၀ ကျော် သိမ်းဆည်းရမိ

နေပြည်တော် မတ် ၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လူနစ်ဦးအား စိတ်ကြွရှူးသွပ်ဆေးပြား ၆၆၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၂၈ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းဝအနီး၌ တစ်ဖက်နိုင်ငံဘက်ကမ်းသို့ ဖြတ်ကူးနေသော မောင်တောမြို့နယ် ကျောက်လှေကားကျေးရွာနေ ဟာရီလာမိန်ပါ နှစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ WY/R စိတ်ကြွရှူးသွပ်ဆေးပြား ၆၆၀၀၀(တစ်ပြားလျှင်၄၅၀၀ နှုန်းဖြင့် တန်ဖိုး ၃၀၂၆ သိန်း)ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ သတင်းစဉ်



နှုရီလာမိန်နှင့် ဟာရီလာမိန်တို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

မြိတ်မြို့တွင် စက်သုံးဆီတင်လှေမှ ဆီဖြည့်ပေးစဉ် လှေသုံးစင်း မီးလောင်မှုဖြစ်ပွား

မြိတ် မတ် ၁

မြိတ်မြို့တွင် မတ် ၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဆီတင်လှေတစ်စင်းမှ ပင်လယ်ရွာများသို့သွားလာသည့် ခရီးသည်တင်လှေအား ဆီဖြည့်ပေးစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့ ဈေးတန်းရပ်ကွက်နေ ဦးမြင့်ချိုပိုင် ဆီပိတင်လှေသည် မြိတ်မြို့ နောက်လယ်ရပ်ကွက် ကျောက်တံတားတွင် ဆိုက်ကပ်ကာ ပင်လယ်ရွာများသို့ ခရီးသည်

နှင့် ကုန်ပစ္စည်းများ တင်ဆောင်သည့် လှေငယ်အား ဆီဖြည့်ပေးစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းကကြီးကြပ်ကာ မီးငြိမ်းသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၁၂ စီး၊ တပ်မတော်စစ်ရေယာဉ် တစ်စင်းတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ကြရာ ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆီသယ်လှေငယ်တစ်စင်း၊ အောင်စပါယ်နှင့် နှင်းမိုးလွင်(၁) အမည်ရှိ ခရီးသည်နှင့် ကုန်ပစ္စည်းတင်လှေနှစ်စင်း၊ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)



ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

၁။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သူရိယလမ်းနှင့် မြတ်လေးရုံလမ်းထောင့်၊ အမှတ်(၃/၃၂၂၀၆)တွင် ပါတီရုံးချုပ်တည်ရှိသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics(DNP)]က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၈-၂-၂၀၁၉ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)]၏ အလံပုံစံ



အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)]၏ တံဆိပ်ပုံစံ



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

နေပြည်တော် မတ် ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)] က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်



PRECIOUS
GEMS & JEWELLERY



**March (2-3)
နှစ်ရက်တည်းသာ**

11th Anniversary Sales

Colour D, E, F Clarity IF, VVS1 ရှိသော စိန်များကိုသာ အသုံးပြု၍
Thai ပန်းထိမ်ပညာရှင်များဖြင့် ပြုလုပ်ထားသော
လက်ဝတ်ရတနာများအား စိန်ချိန်၊ စိန်အရည်အသွေး၊
ရွှေချိန်၊ ရွှေအရည်အသွေးများကို အာမခံဖြင့် ရောင်းချပေးနေပါသည်။
မိုးကုတ်ကျောက်မျက်များဖြင့် ပြုလုပ်ထားသော
လက်ဝတ်ရတနာများကိုလည်း Lab စစ်ဆေးချက် Certificate ဖြင့်
အာမခံရောင်းချပေးပါသည်။
Promotion ရက်အတွင်း အထူးစျေးနှုန်း
(Discount) များဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

CB Bank Credit Card ကိုင်ဆောင်ထားသူများသည်
“Precious Gems and Jewellery” တွင်
ကြိုက်နှစ်သက်ရာ လက်ဝတ်ရတနာများကို
(၀%)အတိုးနှုန်းဖြင့် (၆)လ အရစ်ကျ
ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထတမ်းထောင်းပါးအပ်ပါသည်။

အမှတ်(၂၉)၊ တက္ကသိုလ်ရိပ်သာလမ်း၊ သစ်၊ ကုက္ကိုင်းလမ်းဆုံအနီး၊ ဗဟန်းမြို့နယ်၊ ရန်ကင်းမြို့
ဖုန်း- ၀၁-၅၄၆၆၄၅၊ ၀၉-၄၄၃၀၁၃၀၆၀၊ ၀၉-၇၃၀၁၃၀၆၀

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပြဋ္ဌာန်း

ယမန်နေမှအဆက်

- (၃) ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အဖွဲ့ဝင် အုပ်ချုပ်ရေးဦးစီးဌာန
- (၄) ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
- (၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန
- (၆) ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန
- (၇) ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့
- (၈) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန
- (၉) ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
- (၁၀) ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန
- (၁၁) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူ သုံးဦး
- (၁၂) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက် နေသောဒေသခံအနည်းဆုံးသုံးဦးမှ အများဆုံးငါးဦးထိ
- (၁၃) သက်ဆိုင်ရာ ဦးစီးဌာနခွဲတာဝန်ခံ အတွင်းရေးမှူး
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
- (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သတ်မှတ်ပေးရမည်။
- ၈။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည်-
 - (က) ကမ္ဘာ့အမွေအနှစ်ဒေသနှင့် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေ အနှစ်ဒေသများမှအပ ကျန်ယဉ်ကျေးမှုအမွေအနှစ်ဒေသ များကို ကာကွယ်ထိန်းသိမ်းရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း ရမည် -
 - (၁) ခရိုင် သို့မဟုတ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး ၂ ဥက္ကဋ္ဌ
 - (၂) ခရိုင် သို့မဟုတ် မြို့နယ်ကျေးလက် အဖွဲ့ဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရာရှိတစ်ဦး
 - (၃) ခရိုင် သို့မဟုတ် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အရာရှိတစ်ဦး
 - (၄) မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ဝင် အရာရှိတစ်ဦး
 - (၅) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်နေသော ဒေသခံနှစ်ဦး
 - (၆) သက်ဆိုင်ရာ ဦးစီးဌာနခွဲ တာဝန်ခံ အတွင်းရေးမှူး
 - (ခ) ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီကိုလိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။
 - (ဂ) ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ ဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များ ကို သတ်မှတ်ပေးရမည်။

အခန်း (၅)

ယဉ်ကျေးမှုအမွေအနှစ်ဒေသသတ်မှတ်ခြင်း

၉။ ဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အောက်ပါဒေသ အမျိုးအစား တစ်ခုခုကိုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ နယ်နိမိတ်ဖော်ပြ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည် -

(က) ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ၊

(ခ) ကြားခံဒေသ။

၁၀။ ဝန်ကြီးဌာနသည် လိုအပ်လျှင် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ဒေသနှင့် ကြားခံဒေသအတွင်းတွင် မြေယာစီမံခန့်ခွဲရေးအတွက် အောက်ပါ အတိုင်း ဆောင်ရွက်ရမည် -

(က) အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော မြေဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက် ခြင်း၊ လိုအပ်ပါက အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်း၊

(ခ) ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းက စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းခွင့်ရှိသော မြေဖြစ်ပါက သက်ဆိုင်ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာပုဂ္ဂိုလ်၊ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

အခန်း (၆)

ယဉ်ကျေးမှုအမွေအနှစ်ဒေသကာကွယ်ထိန်းသိမ်းခြင်း

၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ် ဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ် အခင်းအကျင်းကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေသည့် မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်ခြင်း မပြုရန် တားဆီးခြင်း၊ ကျူးကျော်ဆောက်လုပ်ထားမှုများကို ဖယ်ရှားစေခြင်း တို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်။

၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ် ဒေသ တစ်ခုချင်းအလိုက် အဆောက်အအုံဆောက်လုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို ဝန်ကြီးဌာန၏ သဘောတူညီ ချက်ဖြင့် သတ်မှတ်နိုင်သည်။

၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့်ဒေသ ဆိုင်ရာထိန်းသိမ်းရေးကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၁၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့်ဒေသ ဆိုင်ရာထိန်းသိမ်းရေးကော်မတီများသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်း၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရန် လိုအပ်ပါက ဝန်ကြီး ဌာန၏ သဘောတူညီချက်ရယူရမည် -

- (က) ရှေးဟောင်းအဆောက်အအုံ၏ပရဝဏ်ကို သတ်မှတ်ခြင်း၊
- (ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်သည့်ပရဝဏ်အတွင်း ဆောင်ရွက် သည့် ကိစ္စရပ်များအတွက် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊
- (ဂ) ရှေးဟောင်းအဆောက်အအုံအား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များဖွဲ့စည်း၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း။

အခန်း (၇)

ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ

၁၅။ ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည် -

(က) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး၊ ဖော်ထုတ်ရေးနှင့် သုတေသနပြုလုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ခ) ထင်ရှားကျော်ကြား၍ ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ယဉ် ကျေးမှုအမွေအနှစ်ဒေသများနှင့် ပျက်စီးယိုယွင်းနေသော ယဉ်ကျေးမှုအမွေအနှစ်များကို စီးစားပေး ထိန်းသိမ်းစောင့် ရှောက်ခြင်း၊

(ဂ) အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းနေရာနှင့် ရှေးဟောင်းအဆောက်အအုံများကိုလည်းကောင်း အစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့်သတ်မှတ်ခြင်း၊

(ဃ) ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း။

- (င) ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းမှ ရှေးဟောင်းဝတ္ထုပစ္စည်း များ ပြည်ပသို့မရောက်ရှိစေရေးနှင့် ပြည်ပသို့ရောက်ရှိသွား သောရှေးဟောင်းဝတ္ထုပစ္စည်းများ ပြန်လည်ရရှိရေးတို့အတွက် လိုအပ်သလိုဆောင်ရွက်ခြင်း၊ ပြည်ပမှ ပြန်လည်ရရှိလာသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို တတ်နိုင်သမျှ မူလတည်ရှိခဲ့ရာ ဒေသ၌ ထိန်းသိမ်းထားရှိရန် ဆောင်ရွက်ခြင်း၊
- (စ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားဂုဏ်ယူတတ်စေရေး အတွက် အသိပညာပေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊
- (ဆ) အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း၊
- (ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီများ၏ တင်ပြချက်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊
- (ဈ) ပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) အရ အယူခံမှုအပေါ် အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊
- (ည) ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်မှုတွင် ထိခိုက်အောင်ဆောင်ရွက် သူက ပေးလျော်စေရန်၊ ယဉ်ကျေးမှုအမွေအနှစ်မှ အကျိုး အမြတ်ရရှိသည့် အဖွဲ့အစည်းများက ရန်ပုံငွေထည့်ဝင်စေရန်၊ အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းအား ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ထည့်ဝင်စေရန် သတ်မှတ်ခြင်း၊
- (ဋ) နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ရငွေအပြင်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်စီမံ ခန့်ခွဲမှုရန်ပုံငွေတစ်ရပ်ကို တည်ထောင်ထားရှိခြင်း။

အခန်း (၈)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများ၏ လုပ်ငန်းတာဝန်များ

- ၁၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
 - (ခ) ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းစဉ်က အတည်ပြုထားသည့် ဘက်စုံလှမ်းခြုံသော စီမံခန့်ခွဲရေးလုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်ခြင်း၊
 - (ဂ) ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဒေသခံများ၏ အနာဂတ် မြို့ပြ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
 - (ဃ) ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ မြို့ပြ၊ ကျေးရွာများတွင် အောက်ပါကိစ္စရပ်များ ကို ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်း -
 - (၁) အဆောက်အအုံကို တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက် လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဝင်းခြံနယ်နိမိတ်တိုးချဲ့ခြင်း၊
 - (၂) မူလရှိပြီး ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ သို့မဟုတ် စက်မှုလုပ်ငန်းအဆောက်အအုံကို ပြင်ဆင် ခြင်း၊
 - (၃) ဒေသခံများက ဆောင်ရွက်သည့် စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များကို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်း၊
 - (၄) ရှေးဟောင်းအဆောက်အအုံ၏ ဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
 - (၅) လမ်းဖောက်လုပ်ခြင်း၊ တံတား၊ ဆည်မြောင်း၊ တာတမံ ဆောက်လုပ်ခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
 - (၆) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း ရပ်များအတွက် မဖြစ်မနေလိုအပ်သော အဆောက်အအုံ၊ လူအများသုံးအခြေခံအဆောက်အအုံများ ဆောက်လုပ် ခြင်း၊
 - (၇) သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အဆောက်အအုံ များကို ပြန်လည်ပြင်ဆင်စေခြင်း၊ ဖျက်သိမ်းစေခြင်း။
 - (င) ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားအဆင့်ကော်မတီသို့ နှစ်စဉ်အစီရင်ခံစာတင်ပြခြင်း။

(ဆက်လက်ဖော်ပြပါမည်)

တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်

အိမ်မဲ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အုပ်စု တောင်စုကျေးရွာတွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲကို မတ် ၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေး၊ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ဖြန့်ဖြူးဖြည့်ဖြင့်လှစ်ပေးပြီး တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်း ၆၀ ကျော်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အိမ်မဲ (ပြန်/ဆက်)



ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်လှစ်

တောင်ကြီး မတ် ၁
ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်လှစ်ပွဲကို မတ် ၁ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး(ဟောင်း) တွင် ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင် ပြည်နယ်နှင့် မြို့နယ် ၂၇ ခုတွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ ဖွဲ့စည်းထား

ရှိပြီး ကျန်မြို့နယ်များအား ဖွဲ့စည်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်က အမှာစကားပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)



ဖြူး၌ အခြေခံအိမ်တွင်းမူသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်း

ဖြူး မတ် ၁
ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အမျိုးသမီးအိမ်တွင်းမူ သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး)၌ မတ် ၁ ရက် နံနက် ၁၀ နာရီက အခြေခံအိမ်တွင်းမူသင်တန်း အမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီး ဒေါ်မြမြသင်းက သင်တန်းတွင်ပို့ချခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းကျောင်းသူများလက်ရာများကိုကြည့်ရှုအားပေးကြကြောင်း သိရသည်။
အခြေခံအိမ်တွင်းမူသင်တန်းအမှတ်စဉ်(၇) နှင့် အဆင့်

မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇) တို့အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမူသင်တန်း အမှတ်စဉ် (၇) တွင် သင်တန်းသူ ၄၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၇) တွင် သင်တန်းသူ ၁၇ ဦး တက်ရောက် သင်ကြားခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်ပေးသော အမျိုးသမီးအိမ်တွင်းမူသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဖြူး) တွင် အခြေခံအိမ်တွင်းမူသင်တန်း နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းတို့အား ခုနှစ်ကြိမ် အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးငယ် ၃၈၃ ဦးကို အခြေခံအိမ်တွင်းမူပညာရပ်များကို လည်းကောင်း၊ အမျိုးသမီးငယ် ၁၃၃ ဦးကို အဆင့်မြင့်ပညာရပ်ထိလည်း ကောင်း သင်ကြားပေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း၊ အခြေခံအိမ်တွင်းမူသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းဆင်း

ပုသိမ် မတ် ၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမျိုးသမီး အိမ်တွင်းမူသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ မတ် ၁ ရက် နံနက် ၈ နာရီက ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃) စာတွေ့သင်တန်းပြီးမြောက်မှုနှင့် အခြေခံ အိမ်တွင်းမူသင်တန်း အမှတ်စဉ်(၈)၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းများ ဆင်းပွဲ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ်ဒေသအသီးသီး တွင် စက်မှုလက်မှုပညာသင်တန်းကျောင်း ကိုးကျောင်း၊ အမျိုးသမီး အိမ်တွင်းမူသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၄၅ ကျောင်း ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်း ၄၅ ကျောင်းတွင် မတ် ၁ ရက်ထိ အခြေခံအိမ်တွင်းမူသင်တန်းသူ ၁၇၇၉ ဦး၊ အဆင့် မြင့်စက်ချုပ်သင်တန်းသူ ၈၅၁ ဦး၊ သိုးမွေးစက်ဆွဲ



သင်တန်းသူငါးဦး၊ ရိုးရာဂျပုတ်သင်တန်းသူ ၃၄ ဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ လေးဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း သူ ၁၅၀ စုစုပေါင်း ၂၈၂၃ ဦးကို လေ့ကျင့်ပေးနိုင် ခဲ့ပြီဖြစ်ကြောင်း၊ ပုသိမ်မြို့တွင် အခြေခံအိမ်တွင်းမူ သင်တန်းသူ ၄၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း

သူ ၁၁ ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ လက်တွေ့ ဆင်းမည့်သင်တန်းသူ ၇၅ ဦး စုစုပေါင်း ၁၃၀ သင်တန်းဆင်းကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
ပုသိမ်ခရိုင် (ပြန်/ဆက်)

တက္ကသိုလ်ဝင်စာမေးပွဲကို ၄၉ နှစ်မြောက် ဝင်ရောက်ဖြေဆိုမည်

မော်လမြိုင်ကျွန်း မတ် ၁
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်လက်မှတ်ရရှိထားသူ အမှတ် (၁၀) ရပ်ကွက် မော်လမြိုင် ကျွန်းမြို့နေသူ ဦးသိန်းညွန့် ၇၃ နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာပိုင်းရောက်ရှိနေသော်လည်း ဇွဲမလျော့သေးဘဲ ကြိုးစားဖြေဆိုရန် ကြိုးစား နေသူဖြစ်သည်။
ဦးသိန်းညွန့်သည် မော်လမြိုင်ကျွန်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၇၁ ခုနှစ်တို့တွင် နှစ်နှစ်ဆက်တိုက်ဖြေဆိုခဲ့ရာ ကျန်းသဖြင့် ပြင်ပဖြေအဖြစ် ဆက်လက်ဖြေဆိုခဲ့ရာ ၂၀၁၈ ခုနှစ်ထိ နှစ်ပေါင်း ၄၈ နှစ်တိုင် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျရှုံးခဲ့သည်။
“ကျွန်တော်က ဇနီးထူး နှလုံးမူပါတယ်။ အလုပ်မရွေးပါဘူး။ မည်သည့် အလုပ်မဆို ကြိုးစားပမ်းစားလုပ်ပါတယ်။ ရည်မှန်းချက်ထားပြီး အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ပြီးဆုံးသည်တိုင် ဇွဲမလျော့ဘဲ ကြိုးစားလုပ် ပါတယ်။ အခုနှစ်ဖြေဆိုလို့ မအောင်သေးရင်လည်း လာမယ့်နှစ်တွေမှာ ကျန်းမာရေးကောင်းနေသည်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက် ဖြေဆိုသွားမှာပါ” ဟု ဦးသိန်းညွန့်က ပြောသည်။
မော်ကျွန်း (မြင့်အောင်)

တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေး

ရွှေကျင် မတ် ၁
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် စာစစ်ဌာနများသို့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရွှေကျင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးထွန်း ထွန်းလင်းဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရွှေကျင်မြို့နယ်အတွင်း

ရှိ စာစစ်ဌာနများဖြစ်ကြသော အ-ထ-က (ရွှေကျင်)၊ အ-ထ-က (တပ်နယ်)၊ အ-ထ-က(တံခွန်တိုင်)၊ အ-ထ-က (ကွမ်းဆိပ်)၊ အ-ထ-က(ပဒဲကော) စသည့် စာစစ်ဌာန ငါးခုရှိသည့်အနက်မှ အ-ထ-က(ရွှေကျင်)၊ အ-ထ-က (တပ်နယ်) နှင့် အ-ထ-က(တံခွန်တိုင်)စာစစ်ဌာနသုံးခု သို့ ကွင်းဆင်း၍ စာဖြေခံများ ကြိုဆိုမှုရှိ-မရှိ၊ မီးလန့်မှု မဖြစ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ကြိုဆိုမှု ရှိ-မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)

တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်

ကျိုက်ထို မတ် ၁
ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်း သာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီက ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွေးနှင့်တပ်ဖွဲ့

ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြ မည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုမိနှင့် ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း မရှိစေရေး၊ မီးဘေးလုံခြုံရေး တို့အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများအား သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်များနှင့် ဆရာ ဆရာမများအား အကြံပြုပြောကြားခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)

တာချီလိတ်နယ်စပ်မှ တစ်ပတ်အတွင်း နိုင်ငံခြားသားခရီးသွား ၂၀၀၀၀ ကျော် ဝင်ရောက်

တာချီလိတ် မတ် ၁

တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ နေချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၀၈၃ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ် ရုံးခွဲမှ သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ တာချီလိတ်နေချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၁၉၈၄၁ ဦးနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၂၄၇၂ ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယ

နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၀၁ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁၇၉၄ ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့သည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ

၂၈ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေချင်းပြန်ခရီးသည် စုစုပေါင်း ၉၄၆၅၉၈ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၁၂၃၆၈ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းခရီးစဉ်သို့ ၂၉၉၄၉ ဦး စုစုပေါင်း ၉၈၈၉၁၅ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ (ပြန်/ဆက်)



ဘုရင့်နောင်ကုန်းမြေမှ ဘုရင့်နောင်အငူသို့ ဆက်သွယ်မည့် လှေကားတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီး

ကော့သောင်း မတ် ၁

ကော့သောင်းမြို့ ဘုရင့်နောင်ကုန်းမြေမှ ဘုရင့်နောင်အငူသို့ ဆက်သွယ်မည့် လှေကား တစ်စင်းနှင့် အပန်းဖြေရင်ပြင်တစ်ခု တည်ဆောက်လျက်ရှိရာ လုပ်ငန်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လှေကားမတည်ဆောက်မီကာလ က ဘုရင့်နောင်ရပ်တူကုန်းမြေသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများအနေဖြင့် ဘုရင့်နောင် ရပ်တူကုန်းမြေမှတစ်ဆင့် မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်းဆုံးနေရာ ဘုရင့်နောင် အငူသို့ မော်တော်ယာဉ်များဖြင့် တစ်ဆင့်သွား ရောက်လည်ပတ်ကြရပြီး ယခုဆက်သွယ် သွားလာမည့်လှေကားပြီးစီးပါက ဘုရင့်နောင် ရပ်တူကုန်းမြေမှ ကုန်းမြေတောင်စောင်း ကုန်းဆင်းအတိုင်း တည်ဆောက်ထားသည့် လှေကားမှတစ်ဆင့် သာယာလှပသည့် ပါချန် ပင်လယ်ဝင်၏ သဘာဝရှုခင်းများကို အပေါ်စီးမှ ရင်သပ်ရှုမောစွာ ကြည့်ရှုအပန်းဖြေရင်း ဘုရင့်နောင်အငူရှိရာသို့ ဆက်သွယ်သွား လာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)

နန်ကသူဆည်ရေသောက်စနစ်ဖြင့် စံချိန်တင်စိုက်ပျိုး

အင်္ဂပူ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ နန်ကသူဆည်ရေလျှောင့်တစ်ခု နန်ကသူဆည်ရေဖြင့် ကွင်းကောက်ဒေသအတွင်းရှိ ကျေးရွာ အုပ်စု ၁၄ အုပ်စုအတွင်းမှ လယ်စိုက်မြေ

ဧရိယာများကို စိုက်ပျိုးရေးပေးဝေလျက်ရှိ ကြောင်း သိရသည်။

နန်ကသူဆည်ရေသောက်စနစ်အတွင်းရှိ ရေပေးတူးမြောင်းများမှ ဆည်ရေဖြင့် လျာ ထားဧကထက် ကျော်လွန်၍ ၅၉၄၈ ဧက

အထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ပြီး ၁၅ နှစ်တာ ကာလအတွင်း နေ့စပါးစိုက်ဧက စံချိန်တင် စိုက်ပျိုးနိုင်သည့်နှစ်ဖြစ်ကြောင်း သိရ သည်။

ကျော်ကျော်(ပြန်/ဆက်)

ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်များအားဘူဖေးကျွေးနိုင်



ညောင်ဦး မတ် ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပလင်း ကမ်းသာယာဆင်စခန်းတွင်အတွင်းရှိ ဆင်များအား ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များမှ ဆင်စာ ဘူဖေးကျွေးမှုများပြုလုပ်နေကြောင်း ဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာဦးမျိုးမင်းကို ထံမှ သိရသည်။

ရိုလာပြီး ယခုအခါ ဆင်ရှစ်ကောင်ရှိသွားပြီဖြစ် ကြောင်း သိရသည်။

ဆင်စခန်းစတင်ဖွင့်လှစ်စဉ်က ဆင်ခြောက် ကောင်သာရှိသော်လည်း လာရောက်လည်ပတ်သူ များလာခြင်းကြောင့် ဆင်နှစ်ကောင်ထပ်မံရောက်

ဆင်များစားသုံးရန်အတွက် နေပီယာမြက်ခင်း၊ ငှက်ပျောခြံ၊ ကြံ၊ ပြောင်းဖူးခင်းများ စိုက်ပျိုးထားရှိ ပေးကာ စိုက်ခင်းရှိ ဆင်စာများကုန်သွားချိန်တွင် ဒေသခံများထံမှ ဆင်စာများ ဝယ်ကျွေးလေ့ရှိ ကြောင်းနှင့် ဆင်စခန်းဝင်းအတွင်း ဆင်စာဝယ် ကျွေးနိုင်အောင် အရောင်းဌာန စီစဉ်ရောင်းချပေး ကြောင်း သိရသည်။

လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ

ခရီးသွားများသည် ဆင်စာဝယ်ကျွေးရာတွင် ရောင့်ရဲတင်းတိမ်မှုမရှိဘဲ ဆင်များအားဘူဖေး ကျွေးချင်ကြောင်းပြောရာမှ ဆင်များစားသုံးရန် သံဖရိန်ဖြင့် စင်တစ်ခုပြုလုပ်ကာ ဆင်စာဘူးဖေး စတင်ကျွေးမွေးခဲ့ကြောင်း ဆင်ရှစ်ကောင် တစ်ခါ ဘူဖေးကျွေးလျှင် ကျပ် ၅၀၀၀၀ သတ်မှတ်ထား ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်စာ ဘူဖေးကျွေးခြင်းများ ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများပါနှစ်သက်လာကြပြီး ဆင်စခန်းတွင် ဘူဖေးကျွေးခြင်း အကြိမ် ၂၀ ကျော် သွားပြီဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်း ကိုက ပြောပြသည်။

ဆင်စာဘူဖေးကျွေးရာတွင် သံဖရိန်ဖြင့်ပြုလုပ် ထားသည့် စင်မြင့်ပေါ်တွင် ဖရဲသီး၊ သခွားမွှေးသီး၊ နေပီယာမြက်၊ ဖိးကြမ်းငှက်ပျောသီး၊ ကြံ အုန်းသီး၊ ကိုင်းမြက်၊ ပြောင်းဖူး၊ သရက်သီး၊ ဆီးသီးများအား အလှအကဲကာ ကျွေးမွေးခြင်းဖြစ်သည်။ အချို့သော သစ်သီးများသည် ရာသီပေါ်ချိန်များပါ ကျွေးနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။ ကိုထိန်(ငါးရောက်)



ပဲခူးမြို့တွင်း ယာဉ်လိုင်းများအား ယာဉ်စည်းကမ်းများနှင့် ညီညွတ် စေရေး၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မတ် ၁ ရက်မှစ၍ ယာဉ် ထိန်း ရဲ၊ က.ည.န၊ လုပ်ငန်းလိုင်းစင်ရုံး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ယာဉ် လုပ်ငန်းများကြီးကြပ်ရေး ကော်မတီအဖွဲ့များက အရေးယူလျက် ရှိရာ မတ် ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးနိုင် (ပဲခူး)

သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရေး ပုလဲမြို့နယ်တွင် စီမံဆောင်ရွက်ထား

ပုလဲ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နေရာသီတွင် သောက်သုံးရေရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာ ပါက အချိန်နှင့်တစ်ပြေးညီ သောက်သုံးရေများ ပိုဆောင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်း၍ သောက်သုံးရေ များလှူဒါန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင် စီမံထားရှိကြောင်း သိရသည်။

သောက်သုံးရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက ပုလဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ၀၇၁-၃၅၀၉၆ နှင့် ၀၉-၇၉၈၀၉၈၇၁ သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ပြင်ဆင်ဖတ်ရှုပေးပါရန်
မတ်လ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၉ ကော်လံ ၄ တွင်ဖော်ပြပါရှိသော တောင်ငူခရိုင်နှင့်မြို့နယ်တရားရုံးများတွင် တရားရုံး က ဦးဆောင်စေ့စပ်ဖြေရှင်းဆောင်ရွက်ပေးမည် သတင်းတွင် ပြည်ထောင်စုတရားလွှတ်တော် တရား သူကြီးချုပ် ဦးမောင်မောင်ရွှေအစား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။
ကိုလွင်(ဆွာ)

လွိုင်ကော်ဌ (VDP) ရေးဆွဲရေးသင်တန်းဖွင့်
လွိုင်ကော် မတ် ၁
ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် (VDP) ရေးဆွဲရေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က ကျေးရွာ များ၏ ရေရှည်ဖွံ့ဖြိုးရေးကို ထဲထဲဝင်ဝင်ဆောင် ရွက်နိုင်ရန်အတွက် စနစ်တကျလေ့လာသင်ယူ ကြရန်လိုအပ်ကြောင်းပြောကြားပြီး ပြည်နယ် လူထုပုဂ္ဂိုလ်စုံစိစစ်ကိန်းတာဝန်ခံ ဦးကျော်လင်း အောင်က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားသည်။
ကယားပြည်နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား ၂၈ ဦးအား လေးရက်ကြာသင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(မယ်စု)



ရှေ့နေနှင့်အစမ်းစာ

ဦးဟန်ညွန့် (ဥပဒေ)

ဖတ်ရှုသင့်တယ်။”
“ဆရာတို့ ငယ်စဉ်ကျောင်းသား ဘဝမှာ စာစီစာကုံးတွေ ရေးခဲ့ကြရ တယ်။ လမ်းညွှန်စာအုပ်နည်းတယ်။ ရည်ညွှန်းနမူနာရှားတယ်။ ဒီကွက်လပ် ကို ဆရာကြီးတင်မိုးကဖြည့်ပေးတာ ပဲ။ နမူနာ ကောက်နုတ်ဖော်ပြပါရ စေ။”

သင်းမြေနှံတကြိုင် (ပွင့်ဦးမိတ်ဆက်)
- ရာသီကလည်းမိုးရာသီ။
- မိုးပြေးကလေးတွေလည်း တစ်ပြိုင်နက်ပြိုကျ။
- သင်းမြေနှံတစ်ကြိုင်ဆိုသလို မြေသင်းနံ့ကလည်း သင်းပျံ့လာပါပြီ။

- နိဒါန်း
- “ဆရာ”
- “ဗျာ”
- “ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
- “ရှေ့နေနှင့်အစမ်းစာပါ”
- “ဘာကိုရေးချင်တာလဲ”
- “အစမ်းစာအကြောင်းပေါ့ဗျာ”
- “ပြည့်ပြည့်စုံစုံသိချင်ပါတယ်ဆရာ”
- “ဖတ်ကြည့်ကြစို့”

အစမ်းစာဆိုတာဘာလဲ
အစမ်းစာဆိုသည်မှာ ပေးထားသောအကြောင်း နှင့် ပတ်သက်၍ မိမိတို့သိထားသလောက်၊ မိမိတို့ ထင်မြင်သဘောရသလောက်၊ မိမိတို့စိတ်ကူးထဲတွင် ပေါ်လာသလောက် အကြောင်းများကို စာဖတ်သူတို့ စိတ်ဝင်စားလာအောင် ရေးသားထားသောစာမျိုးကို ဆိုလိုသည်ဟု ခေတ်စမ်းစာပေအထွေထွေတွင် စာရေး ဆရာကြီး သိပ္ပံမောင်ဝက အဆိုရှိပေသည်။

အက်ဆေး
ပြင်သစ်ဘာသာဖြင့် အက်ဆေး(Essai) ဟု စတင် ခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် အက်ဆေး (Essay) ဟု ဆက်လက်ဖွံ့ဖြိုးဖော်ပြသည်။ မြန်မာစာပေလောက တွင် “အစမ်းစာ၊ စာတမ်း၊ စာမူ၊ အက်ဆေး၊ ရသစာတမ်းငယ်” စသည့်ဖြင့် အမည်အမျိုးမျိုးခေါ် သည်။

စာရေးဆရာများ၏ လက်ရာမွန်များကိုစုစည်းကာ အစမ်းစာအမည်ဖြင့် ထုတ်ဝေသည်များရှိသလို တစ်ဦး တည်းကရေးသားကာ ကျောင်းများအတွက် စာစီ စာကုံးရေးပြီးထုတ်ဝေသည်များလည်းရှိသည်။
ကိုရင်ဂျမ်းကလောင်အမည်ဖြင့် ဤစာအုပ်ကို ‘ပွင့်ဦး အစမ်းစာ’ ဟု ၁၉၆၈ က ထုတ်ဝေခဲ့ဖူးသည်။ အနစ် ၅၀ ကြာမှ (၂၀၁၈)တွင် ဆရာကြီးတင်မိုးအမည်နှင့် ဆန်းသော်တာစာပေကထပ်မံထုတ်ဝေခြင်းဖြစ်သည်။

စာစီစာကုံးရေးသားရာ၌
“ဆရာကြီးတင်မိုးရေးသားတဲ့ ပွင့်ဦးအစမ်းစာ စာအုပ် ကို ဘာကြောင့် ရေးသားကိုးကားရသလဲဆရာ။”
“မေးချင်စရာပါပဲ။ ပွင့်ဦးအစမ်းစာစာအုပ်ဟာ ယေဘုယျ စာဖတ်ပရိသတ်အတွက်သာမဟုတ်ဘူး။ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေ စာစီ စာကုံးရေးသားရာမှာ မှီငြမ်းကိုးကားဖို့ကောင်းတယ်။

- မိုးဦးလေပြည့်ထဲမှာပါလာတဲ့ မြေသင်းနံ့ဟာ အလွန် ရွှင်မြူးနေပါတယ်။
- မိတ်ကောင်းဆွေကောင်းပမာ နှုတ်ဆက်လာပါ တယ်။
- ဘယ်ကလောက် ကြည့်နူးစရာရာသီပါလဲ။
- သည်ရာသီမှာပိတောက်ပွင့်ဦးတွေလည်းပွင့်ကြ ပြီလေ။
- ပင်လုံးကျွတ် ထိန်ထိန်ဝေနေလေရဲ့။
- လောကီသားပီပီဝင့်ကြားနေလေရဲ့။
- ဟိုမှာကြည့်လည်း ပိတောက်ပန်းတွေ။
- သည်မှာကြည့်လည်းပိတောက်ပန်းတွေ။
- တစ်ဆုပ်တစ်ခဲ မွေးလိုက်တဲ့ ပိတောက်ပန်း၊ လန်း လိုက်တဲ့ ပိတောက်ပါ။
- သူ့အခါ သူ့အချိန် သူ့ပြကွဒိန်ပေကိုး။

စာဆိုတာ
စာဆိုတာဖတ်စဖွယ်ကောင်းတယ်။ စာဟာ နှစ်သက် စဖွယ်ဖြစ်တယ်။ စာမှာအလှရှိတယ်။ တန်ဖိုးရှိတယ်။ စာဖတ်တဲ့ အလေ့အထဟာ ဘဝမကွာမွေးမြူရမယ့် အလေ့အထဖြစ်တယ်။ ကိုယ့်စာကြီးပွားရေးဟာ ကိုယ့် တာဝန်လည်းဖြစ်တယ်။ အဲသလောက်ရေးတေးတေး ပေါ်ရင် ကျွန်တော်မျှော်မှန်းချက် အတော်ပြည့်စုံပါပြီ လို့ ဆရာကြီးတင်မိုးက ပွင့်ဦးမိတ်ဆက်ခဲပါသည်။
ဆရာကြီးတင်မိုး၏ မိတ်ဆက်အတိုင်းညီညွတ်ခြင်း ရှိ၊ မရှိ ပွင့်ဦးအစမ်းစာ၏ အနှစ်သာရကိုခံစားကြည့်ကြ စေလိုပါသည်။ (ဆက်၍ရှုပါ)

မာတိကာ
မာတိကာတွင် -
ပွင့်ဦးမိတ်ဆက်၊ စာရေးလိုလျှင်၊ ပွင့်ဦးအစမ်းစာ၊ ရှေ့နေ့ မျှော်လျှင်၊ စိန်ခိုးသံမြဲခိုးသံ၊ ဖိုလ်ချုပ်အောင်ဆန်း၊ မိုးကလေးစိုစိုလှပါဆို၊ ရွာပြန်လက်ဆောင်၊ ကျောင်း သားနှင့်ကဗျာ၊ လုပ်အားတန်ဖိုး၊ သင်္ကြန်ပွဲတော်၊ စာတွေ့ ကိုယ်တွေ့ နွေဦးပေါက်၊ ကျောင်းသားနှင့် စကားပြေ၊ စာဆိုနှင့်တောင်ပေါ်သား၊ တပေါင်းလ၏ ပန်းချီကားနှင့်တေးသံသာ၊ လေ့လာရေးခရီးတစ်ခေါက်၊ ဘုရားပွဲတော်၊ နေ့စဉ်မှတ်တမ်း၊ ပွဲတော်၏ ရှုခင်း၊ ပြည်ထောင်စုနေ့၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်း၊ နွေရာသီကျောင်းပိတ်ရက်၊ အသုံးလုံးသင်တန်း၊ ကျောင်းသားလူမွန် လူရည်ချွန်၊ ပွင့်ဦးနိဂုံးပို ပါဝင်ပါ သည်။ စုစုပေါင်း ၂၈ ခန်းဖြစ်ပါသည်။

မှတ်ရန်
အခန်းများ၏ နိဂုံးတွင် မှတ်ရန်ဟုဆရာကြီးတင်မိုး က အထူးပြုပါသည်။ ဆရာကြီးဖြစ်စေချင်သော ဆန္ဒပါ။ လူငယ်များ လိုက်လံကျင့်ကြံပါ။ မှတ်သားပါ။ လက် တွေ့ရေးကြည့်ပါ ဟုဆိုလိုခြင်းဖြစ်ပါသည်။ (သူများတွေ တော့မသိ)။ ကျွန်တော်တော့ လက်တွေ့နမူနာယူ၊ မှတ်သား၊ ပွားများမိပါ၏။ ထပ်တလဲလဲဖတ်ရှုမိပါ၏။ မိတ်ဆွေ ဆက်၍ရှုပါ။

စာရေးလိုလျှင်
“စာရေးလိုသော် စာကိုဖတ်တတ်စေ”
(ဆရာကြီးမင်းသုဝဏ်)
စာဖတ်ကောင်းမှ စာရေးကောင်းဖြစ်နိုင်ပါတယ်။ စာကောင်းပေးကောင်းတစ်ပုဒ်ဟာ ဖတ်လိုက်ရင် တစ်ခါတည်းချောမောသွားပါတယ်။ အထစ်အငေါ့မရှိ ပါဘူး။ အဆစ်အမျက်မတွေ့ရပါဘူး။ စကားပြေကောင်း ရဲ့ အရသာကိုသောတအာရုံ (နားအာရုံ)က လက်ဦး ဆုံးဖြတ်တတ်ပါတယ်တဲ့။
(ပွင့်ဦးအစမ်းစာ - စာမျက်နှာ - ၃)

ဆရာကြီးပီမိုးနင်း
ဆရာကြီးပီမိုးနင်းကတင်ပြဖူးပါတယ်။
“မီးရထားလမ်းသွယ်တန်းဖောက်လုပ်သည်” ဆိုပြီး ကာရန်တွေချိတ်ပြီးရေးနေတာမကောင်းဘူးတဲ့။ မီးရထားလမ်းဖောက်သည်လိုရေးတာက ကောင်းသတဲ့။
(ပွင့်ဦးအစမ်းစာ - စာမျက်နှာ - ၇)
နောက်တစ်ခုရှိသေးတယ်။
“ဘဏ္ဍာဇာဒေါင်းစင်္ကြာသည် အရှေ့လောက ဓာတ်စက်ဝန်းဥဒဉ်စွန်းမှ တက်တွန်းပေါ်ပေါက်လာ လေပြီ” လို့ရေးမယ့်အစား ‘နေထွက်ပြီ’ လို့ တိုတို တုတ်တုတ်ရေးရင် ပိုကောင်းပါတယ်တဲ့ ။

ဆရာကြီးရွှေဥဒေါင်း
ဆရာကြီး ရွှေဥဒေါင်းကလည်းတစ်သက်တာ မှတ်တမ်းနှင့်အတွေးအခေါ်များစာအုပ်မှာ စာအရေး အသား ကောင်းတာနဲ့ပတ်သက်လို့ အချက်သုံးချက် တင်ပြထားပါတယ်။
(၁) ရိုးရိုးကလေးရေးခြင်း
(၂) အဓိပ္ပာယ်ရှင်းရှင်းရေးခြင်း
(၃) ဖတ်၍ချောခြင်း ဖြစ်ပါသည်။
စာရေးတယ်ဆိုတာဟာ ပဟေဠိ (စကားဝက်) မဟုတ်တဲ့အတွက် တစ်ခေါက်ဖတ်ရုံနှင့် နားသယ်ကို ရိုက်လိုက်ဘိသကဲ့သို့ အလွန်တကြားနားလည်သွား အောင် အဓိပ္ပာယ်ရှင်းရှင်းရေးတတ်ဖို့လိုပါသည်။

ကျောင်းသားနှင့် စကားပြေ
သိပ္ပံပညာထွန်းကားလာလေလေ စကားပြေသင်ယူ မှုလေ့လာမှု ပို၍လိုအပ်လာလေလေဖြစ်သည်။ ပိုမို တိကျအောင် ရေးတတ်ရမည်။ ပိုမိုနားရှင်းအောင် ဆိုတတ်ရမည်။ စကားကိုလည်း စစ်စစ်ဆေးဆေး သုံးတတ်ရမည်။ စကားပြေသည် အတတ်ပညာတိုးပွား ရေးအတွက် သော့ချက်မဟုတ်ပါလော။
ရသစာပေအရာတွင်လည်းစကားပြေသည် အရေး ကြီး၏။ အတတ်ပညာအရာတွင်လည်းစကားပြေသည် အရေးကြီး၏။ စကားပြေသည်အများဆုံးဖြစ်၏။ စာဖတ် သူတို့မှာလည်းအဖတ်ရလွယ်၏။ နားအလည်ရလွယ်၏။ အသိရလွယ်၏။ ကဗျာကဲ့သို့ ခက်ခဲပင်ပန်းခြင်းမရှိ

ရကား ခေါင်းရွက်ဖျပ်ထိုးမှအစ တက္ကသိုလ်ပညာရှင် များတိုင်အောင် စကားပြေကို နှစ်သက်ကြလေသည်။ လက်စွဲပြုကြလေသည်။
ကျောင်းသားတို့သည် စာဆိုနှင့် စာရေးဆရာတို့၏ စေတနာ၊ စေတနာဖြစ်ပေါ်လာရာမှ ဝန်းကျင်လောက တို့ကို သတိပြုလေ့လာသင့်ကြောင်း၊ ဆင်ခြင်စရာ၊ ကြည့်နားစရာ၊ လွမ်းစရာ၊ စိတ်တည်ငြိမ်စရာဖြစ်၍ ဘဝ အသိအမြင်ကိုရနိုင်ကြောင်း ဆရာကြီးတင်မိုးကအခြေ ပြုရေးသားပြခဲ့လေသည်။
(ပွင့်ဦးအစမ်းစာ၊ စာမျက်နှာ ၈၆)

နေ့စဉ်မှတ်တမ်း
ဆရာကြီးတင်မိုး၏ ပွင့်ဦးအစမ်းစာစာအုပ်ထဲမှ “နေ့စဉ်မှတ်တမ်း” ခေါင်းစဉ်ကို ကျွန်တော် ထူးထူး ကဲကဲဝေခွဲကြည့်မိပါသည်။ ရှုပါ။
“နေ့စဉ်မှတ်တမ်းတင်ထားသော အလေ့မှာ အလေ့ ကောင်းဖြစ်သည်။ ကျွန်တော်သည် ထိုအလေ့ကို ငယ်စဉ်ကတည်းက လေ့ကျင့်မွေးမြူခဲ့ပါသည်။ အလေ့ ကောင်းတစ်ခုလူသည်မှာ ဇွဲကောင်းကောင်း၊ စိတ်ရှည်ရှည်နှင့် မမွေးမြူ၊ မကျင့်ကြံဘဲ မအောင်မြင် နိုင်ပါ။ ကောင်းသောအလေ့အထတစ်ခုကို မွေးမြူ ရမည်သာဖြစ်ပါသည်တဲ့။

လူငယ်လူရွယ်များကို အလျဉ်းသင့်၍ဆောင်းပါးရှင် ကျွန်တော်က တိုက်တွန်းချင်ပါသည်။ ဆရာကြီးတင်မိုး ရေးတာကို အားကျ၍ ဖြစ်ပါသည်။
နေ့စဉ်မှတ်တမ်းရေးကြပါ။ ရေးဖြစ်အောင်ရေးကြပါ။ နေ့စဉ်ရေးပါ။ နေ့စဉ်ရေးရာမှပို ယိုးစရာကြီးပေါ် ဖေဖေ ရယ်ဟု ကျွန်တော်သားငယ်(ရှေ့နေ) ဇေယျာဟန် က စာရေးပျင်းသူပီပီ ပြန်ပြောပါသည်။ ဪ လူငယ်တွေ၏ခေတ်ကို မျှော်လင့် ကျေနပ်ဖွယ်ဖြစ်ပါ မလား။ တရားရုံး၊ ဥပဒေရုံးမှာ နေ့စဉ်အမှုစစ်ခဲရပြီး ဘယ်အမှု၊ ဘယ်နေ့ပြန်ချိန်းကြောင်း မရေး၍မရ။ ဘယ်အမှုဘယ်သက်သေစစ်သည်၊ ဘယ်နေ့ လျှောက် လဲချက်ပေးရမည်၊ ဘယ်အမှုနံပါတ်၊ ဘယ်တရားသူကြီး၊ ဘယ်မြို့နယ်မှာစသည်ဖြင့် နေ့စဉ်မှတ်တမ်းရေးရ သည်။ တာဝန်ပျက်ကွက်၍ မဖြစ်။ ထိုအတူ တာဝန် အမျိုးမျိုးထမ်းရသူတွေအားလုံး နေ့စဉ်မှတ်တမ်းရေး သင့်သည်။ မမေ့ဖို့ အလုပ်လုပ်ဖို့ပါ။
ကင်းဝန်မင်းကြီး၊ သိပ္ပံမောင်ဝ၊ ဂျာနယ်ကျော် ဦးချစ် မောင်တို့၏ နေ့စဉ်မှတ်တမ်းများ၊ ချီဇောဗားရာ၏ နေ့ စဉ်မှတ်တမ်းများကို ဆရာကြီးတင်မိုးကအရေးကြီး လှပုံ ရည်ညွှန်းဖော်ပြထားလေသည်။ (စာ- ၁၂၂) ။ ဖတ်စရာမှတ်စရာတွေက များလှပါသည်။ မူရင်း စာအုပ်ကို ရှာဖွေဖတ်စေချင်ပါသည်။

- နိဂုံး
- (၁) ဆရာကြီးတင်မိုး၏ အစမ်းစာ ၂၈ ပုဒ်စလုံးကို နေရာအတိုင်းအတာအရအပြည့်အစုံမတင်ပြ နိုင်ပါ။
- (၂) ဒီအချိန်ကစပြီးမိတ်ဆွေရဲ့လက်ထဲကို ပွင့်ဦး တစ်ပွင့်အပ်နှင်းလိုက်ပါပြီ။
- (၃) “ဘုရားစင်မှာတင်လိုတင်၊ ဆံယဉ်မှာပန်လို ပန်၊ မြေယာမှာနင်းလိုနင်း၊ လက်တွင်းမှာချေလို ချေ၊ ပြုချင်တိုင်းပြုစေတော့၊ နောက်မှ ဆုံ ကြဦးစို့” ဟု ဆရာကြီးတင်မိုးက ပွင့်ဦးနိဂုံး ချုပ်ထားပါသည်။
- (၄) အစမ်းစာကို လွမ်းစွာဖြင့်။

Special Summer Campaign

Fundamental Academic Abilities & Logical Thinking Skills
Gakken
Maths/Programming

Enroll Now!
လူငယ်ရေးအကန့်အသတ်ရှိလို့ အခုပဲစာရင်းသွင်းလိုက်ကြရအောင်

Become a Regular Member and Get special gifts!

1 Gakken Classroom Bag + 2 Stamp Rally Challenge + 3 Two Original Plastic File

©GAKKEN CLASSROOM

Summer Limited Course 2.5 Months Package

Start Month Feb / Mar Application Closing Date **15th Mar, 2019**

Grade KG - Grade 2 students Course Fee ~~170,000ks~~ **150,000ks**

Contents 26 Times Class(24times classwork, Daily Homework and 2 times Diagnostic Test)

Contents Kyoshitsu-kun Summer Sticker

Regular Course Monthly Package

Course Fee 60,000ks Registration Fee ~~20,000ks~~ **FREE**

Grade KG - Grade 6

Contents Maths Class (twice a week), Daily Homework, Diagnostic Test, Parent-Instructor Conference

Summer Free Trial and Registration Fee Free Available
*Valid until 16th March for those who start learning in Feb / Mar

About Gakken Classroom

We help children develop Thinking Skills and Self-learning Skills needed for the 21st century through Mathematics with our Original Maths Worksheets (KG to Grade 6). Since 1947, Gakken has been pioneering new educational publications. With the hopes of helping children to have confidence and to experience the joy of learning, we have started Gakken Classroom in 1980 and successfully introduced across Japan and Asian countries with more than 420,000 members and 15,000 centres (**32 centres in Myanmar**).

21st ရာစုရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်ပျော်ရွှင်တဲ့အနာဂတ်ကို တည်ဆောက်ပေးနိုင်ဖို့အတွက် ကလေးငယ်များရဲ့ Thinking Skills နှင့် Self-Learning Skills များကို Gakken Classroom မှ Original Maths Worksheets (KG to Grade-6) များဖြင့် ပြုစုပို့ဆောင်ပေးနေပါပြီ။

Gakken မှ ပညာရေးဆိုင်ရာထုတ်လုပ်ဖြန့်ချိမှုများကို 1947 မှစတင်လုပ်ဆောင်ခဲ့ပြီး ကလေးငယ်များ၏ Self-Confidence နှင့် Joy of Learning ကိုပို့ဆောင်ပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် 1980 တွင် Gakken Classroom များကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ Japan နိုင်ငံနှင့် Asian နိုင်ငံတစ်ဝှမ်းတွင် Gakken Classroom မှ Centre ပေါင်း 15,000 နှင့် သင်တန်းသားပေါင်း 420,000 ကျော်ဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း Centre ပေါင်း 32 ခုဖြင့် အောင်မြင်စွာရပ်တည်လျက် ရှိပါသည်။

- Nay Pyi Taw**
Ottarathiri Centre
Pobbha Thiri Nay Pyi Taw Centre
Nay Pyi Taw Zabuthiri Centre
- Yangon**
Golden Valley Centre
38th Street Centre
Waizayantar Centre
Khine Shwe War Centre
Yankin Centre
Junction Square Centre
Myanmar Gone Young Centre
51st Street Centre
FMI City Centre
Bagaya Centre
Hlaing -Than Lan Centre
Mingalardon Khayaypin Junction Centre
Thinwin North Dagon Centre
Shwe Pin Lon Centre
Lamadaw Centre
- Mandalay & Pyin Oo Lwin**
Yadanar Mandalay Centre
82 & 20 Corner Centre
Pyin Oo Lwin Ruby Mart Centre
Shwe Phyu Plaza Centre
Myothit Mandalay Centre
- Bagan**
Bagan-Nyaung Oo Centre
- Lashio**
Block-7 Zayar Street Lashio Centre
- Pyay**
Pyiyadana Pyay Centre
- Monywa**
Yankin-Monywa Centre
- Taunggyi**
Taunggyi Yea Aye Kwin Centre
Taunggyi U Gyi Kham Centre
- Pathain**
Pathein Aung Yadanar Centre
- Bago**
Bago Zaypaing Centre
- Shwe Bo**
Shwe Bo Centre

Franchise Orientation

3rd (Sun) March
10th (Sun) March

13:00 PM sharp (2hours)
Beside Junction Square, No(8),
2nd Floor, Kamayut Township, Yangon.

If you are passionate about education and eager to contribute to your community, please contact us

©GAKKEN CLASSROOM

အောင်မြေ | ပညာအောင်မြေ
ကိုယ်ပိုင်အထက်တန်းကျောင်း
အဆင့်မြင့်ဘာသာရေးနှင့် နေ့စဉ်ဘာသာရေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
(INGO/ NGO) များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ပတ်သက်၍

ဖခင်အမည်မှန်
အမည်မှန်
ပျောက်ဆုံးကြောင်း

မီးသတ်ပြု
ရောင်းမည် တောင်ဒဂုံ စက်မှုဇုန်(၂) (၆၄)ရပ်ကွက် ဂရန်အမည်ပေါက် (44'x80')

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
လူ့အခွင့်အရေးအခြေခံသင်တန်း
သင်တန်းသားခေါ်ယူခြင်း

ဝန်ထမ်းများအား အခွန်ပေးပေးရန် တာဝန်ရှိသူအဖြစ် သတ်မှတ်ခြင်း
ဝန်ထမ်းများအား အခွန်ပေးပေးရန် တာဝန်ရှိသူအဖြစ် သတ်မှတ်ခြင်း

ကန်ကွက်နိုင်ကြောင်းကြော်ငြာ
ရန်ကင်းမြို့နယ်၊ Yankin Housing Project အိမ်ရာ
တိုက်အမှတ်(၄/၁)၊ အခန်းအမှတ်(၃၃)၏ တိုက်ခန်းအမည်ပေါက် ဦးသာ

ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်၊ အင်္ဂုဏ်စင်္ကြံ၊ မြေပိုင်ဆိုင်မှုအမှတ် ၃၀/
ပေါင်လောင်း-၁ ဦးပိုင်အမှတ်(၁၁) မြေပိုင်ဆိုင်မှုအမှတ်(၁၀၉၉) စီမံကိန်း(၁၀၈၆)စက်မှုဇုန်

INVITATION FOR BIDS - ADVERTISEMENT
Ministry of Planning and Finance
Ref No: MPFM-B1-GS508

ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
ရန်ကင်းမြို့နယ်၊ သယ်လှကျွန်းမြို့နယ်၊ (၁၆/၄)ရပ်ကွက်၊ သီတာရောင်လမ်း၊ အမှတ်(၆၁၀/B)၊ ဝန်ထမ်းအဖွဲ့၊ RC(၆)ထပ်တိုက်၏ ၃၀၂၃(ဒုတိယထပ်)

စေ့စပ်ကြောင်းလမ်းခြင်းအား
ဖျက်သိမ်းခြင်း
ကျွန်မ ဖေဇင်မာအောင် [၁၂/တမန(နိုင်)၁၁၁၆၀၆]နှင့်
ကိုဇော်ထက်လင်း [၁၂/အဝတ(နိုင်)၀၇၆၁၆၀၆]တို့သည် ၁၂-၅-၂၀၁၈ရက်တွင် လူကြီးစုရာရှေ့တွင် စေ့စပ်ကြောင်းလမ်းခြင်းသည်။

လှည်းတန်း(ခံရိုပ်ငြိမ်)တိုက်ခန်းရောင်းမည်
၁၂-၅-၂၀၁၉ ခုနှစ်၊ မြေပိုင်ဆိုင်မှု၊ ထပ်မံပိုင်ဆိုင်မှု၊ HALL။ ကမာရွတ်
နီလာလမ်း၊ အောင်မြေသာစည်အိမ်ရာ ကပ်လျက်။ ဗဟိုလမ်းမှ
ဝင်လျှင် ဒုတိယလမ်း၊
၇၂၀ သိန်း (သိန်း) 0943081013

ကန်ကွက်နိုင်ကြောင်းအများသိစေရန်ကြော်ငြာခြင်း
ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ မင်းရဲ
ကျော်စွာ(၂)လမ်း၊ အမှတ်(၂၄၁)၊ (၂)ခန်းတွဲ၊ (၅)ထပ်တိုက်၏
ပထမထပ်၊ (ခေါင်းရင်းခန်း)တိုက်ခန်း၏ အကျိုးခံစားခွင့်အရပ်ရပ်ကို
လွှဲပြောင်းရောင်းချခွင့်ရှိသည်ဟု ဝန်ခံသည့်အခါ စမ်းစစ်ရေးရာဇဝါ(၁၄/၀၈၆
(နိုင်) ၀၃၂၆၀၀)ထံမှဝယ်ယူရန်ကျွန်ုပ်တို့ ခေါ်ယူလျှင် [၁၂/ရကန(နိုင်)
၀၀၄၄၁၇]မှ စရန်ငွေပေးချေထားပြီးဖြစ်ပါသဖြင့် ပိုင်ဆိုင်အကျိုး
ခံစားခွင့်ရှိသူ မည်သူမဆို ဤကြေညာချက်ပါရှိသည့်နေ့ရက်မှ(၁၄)
ရက်အတွင်း အထောက်အထား ခိုင်လုံစွာဖြင့် ကျွန်ုပ်တို့လာရောက်
ကန်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်
ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန် ကြော်ငြာအပ်ပါသည်။

ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ မြေပိုင်ဆိုင်မှုအမှတ် ၃၀/
ပေါင်လောင်း-၁ ဦးပိုင်အမှတ်(၁၁) မြေပိုင်ဆိုင်မှုအမှတ်(၁၀၉၉) စီမံကိန်း(၁၀၈၆)စက်မှုဇုန်

အများသိစေရန်
“ရန်ကင်းမြို့၊ ခရိုင်မြို့နယ် (မြောက်ပိုင်း)မြို့နယ်၊ ၂၉-ရပ်ကွက်၊ ပြည်ထောင်စု
လမ်း၊ အမှတ်-၄၂၂ ဟုခေါ်တွင်သည့် ဦးသန်းထွန်း အမည်ပေါက်ဂရန်မြေပိုင်တွင်
၁၃-၁-၂၀၁၉ ရက်စွဲပါ “အခန်းပေးအခွင့်အလမ်း ဝယ်ယူမှု ကန်ထရိုက်စနစ်ဖြင့်
(တိုက်ခန်း
ဆောက်ရန်) သဘောတူညီချက်စာချုပ်”ဖြင့် ဆောက်လုပ်ထားသည့် အဆောက်
အအုံ၏ တိုက်ခန်းများ ပိုင်ဆိုင်အကျိုးခံစားခွင့်ပတ်သက်၍ ၂၀-၈-၂၀၁၈ရက်
ထုတ် ကြေညာချက်စာ ဓာမျက်နှာ-၃၀ တွင် ထည့်သွင်းကြော်ငြာထားပြီးဖြစ်သော
ဒေါ်ပိုင်အိမ်ကန်(၁၂/အဝတ (နိုင်)၀၇၆၁၆၀၆)နှင့် အများသိစေရန် ကြော်ငြာနှင့်
သက်ဆိုင်သည့်စာချုပ်များသည် မြေပိုင်ဆိုင်မှုလည်းကောင်း၊ ကျွန်ုပ်တို့၏စီမံခန့်ခွဲမှု
ကန်ထရိုက်စာချုပ်နှင့်သော်လည်းကောင်း၊ လုံးဝမသက်ဆိုင်ကြောင်း သိစေရန်ပြုပြင်
ပါလျက် ကျွန်ုပ်တို့၏စီမံခန့်ခွဲမှု တိုက်ခန်းအရောင်းအဝယ်ကိစ္စကို မည်သည့်နည်းနှင့်မျှ
အနှောင့်အယှက်မပြုလုပ်ရန် အသိပေးကြော်ငြာအပ်ပါသည်။ ဤသို့ ကြော်ငြာ
ထားပါလျက် အနှောင့်အယှက်မပြုလုပ်သည့် မည်သူ့ကိုမဆို ဥပဒေနှင့်အညီ
အရေးယူသွားမည်ဖြစ်ကြောင်း အထူးသတိပေးကြော်ငြာအပ်ပါသည်။
လွှဲအပ်ပေးခြင်းကြားချက်အရ
ဦးအောင်နိုင် (စဉ်-၉၄၅၈)
ဒေါ်လက်လက်လင်း (စဉ်-၁၄၀၃၆)
ဦးအောင်ညွှတ်မင်း (စဉ်-၁၄၅၄၂)
တရားလွှတ်တော်ရှေ့နေများ
အမှတ်-၁၀၁၊ ပထမထပ်၊ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကင်းမြို့။

အသက်ကယ်ပါ
ဒေါ်လှလှဝင်း (စဉ်-၇၇၈၅) တရားလွှတ်တော်ရှေ့နေ
ဖုန်း-၀၉-၄၄၀၉၇၄၄၇

အသက်ကယ်ပါ
ဒေါ်လှလှဝင်း (စဉ်-၇၇၈၅) တရားလွှတ်တော်ရှေ့နေ
ဖုန်း-၀၉-၄၄၀၉၇၄၄၇

အသက်ကယ်ပါ
ဒေါ်လှလှဝင်း (စဉ်-၇၇၈၅) တရားလွှတ်တော်ရှေ့နေ
ဖုန်း-၀၉-၄၄၀၉၇၄၄၇

“တောင်သူလယ်သမားနေ့ ဆုတောင်းသဝဏ်လွှာ”



တောင် သူကျိုးဖြူ ရှေးတိုရွာလို့

ပေါ် သည့်သီးနှံ ကျိုးဖြစ်များရန်

သာ စဉ်မြေးဆက် စီးပွားတက်ဖို့

ရီရှင်းကုမ္ပဏီ အမြဲရပ်တည်သည်

“
ကြီးပွားတိုးတက်မြဲမပျက်ရန်
တောင်းဆုမေတ္တာပေးပို့လိုက်သည်
တောင်သူလယ်သမားနေ့အမီ . . .”

 **တောင်ပေါ်သားရီရှင်း(စိုက်ပျိုးရေး)ကုမ္ပဏီလီမိတက်**

ပြည်တွင်းအခွန်များဦးစီးဌာန
 အောင်ဘာလေသိန်းဆွေဌာနခွဲ
 (၁) ကြိမ်မြောက် ကျပ်၁၀၀၀တန်ထိပေါက်စဉ် ၂၀၁၉ ခုနှစ် ၊ မတ် လ (၁) ရက်နေ့ အမိတ်ထုတ်ဝေသည်

အထူးဆုကြီး ကျပ်သိန်း (၁၅၀၀၀) ဆု
အ - ၇၉၂၉၄၁

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၅၀၀၀)ဆုများ

ဆ - ၂၆၁၅၃၆ ကယ - ၄၁၆၂၇၇ ၄ - ၆၆၆၂၄၂

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၂၀၀၀)ဆုများ

အ - ၅၂၅၃၁၀
 ဟ - ၅၅၈၁၀၉
 ည - ၈၂၆၀၁၆
 ရ - ၉၈၄၂၈၇
 ကင - ၉၉၇၂၂၄

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၁၀၀၀)ဆုများ

က - ၁၅၉၈၇၈
 ကဂ - ၂၅၅၅၅၈
 င - ၇၂၁၈၅၇
 ကစ - ၈၆၁၈၂၃
 အ - ၉၀၅၉၆၂

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၅၀၀)ဆုများ

စ - ၂၇၇၇၁၁
 ပ - ၂၉၇၃၉၉
 က - ၃၅၅၇၀၉
 ကက - ၅၇၂၅၅၁

ဆုတစ်ဆုချင်း ကျပ်သိန်း(၂၀၀)ဆုများ

ဋ - ၄၂၄၄၄၉
 ဃ - ၆၇၄၇၂၈
 ဆ - ၆၈၅၆၂၄
 ကက - ၉၆၉၁၁၅
 ဟ - ၉၇၈၂၆၁

ဆုတစ်ဆုချင်း ကျပ်သိန်း(၁၀၀)ဆုများ

န - ၂၀၅၄၈၆
 ကစ - ၂၉၃၉၁၇
 ရ - ၂၉၆၇၃၅
 ၄ - ၄၉၈၆၉၉
 ဋ - ၅၃၀၀၂၄
 ဃ - ၇၄၇၂၆၂

ဆုတစ်ဆုချင်း ကျပ်သိန်း(၅၀)ဆုများ

ယ - ၂၁၅၇၀၅
 ပ - ၂၈၅၈၂၂
 ထ - ၄၂၇၉၁၇
 ဆ - ၅၉၂၆၃၃
 ကစ - ၈၅၄၀၀၆
 ကခ - ၉၈၂၄၂၈

ဆုတစ်ဆုချင်း ကျပ်သိန်း(၂၀)ဆုများ

စ - ၁၇၄၄၇၉ င - ၂၆၂၀၅၁ ဘ - ၆၃၈၈၉၇ လ - ၉၈၁၆၉၂
 စု - ၂၁၃၃၆၁ ဘ - ၃၄၆၁၁၅ ပ - ၇၂၉၅၅၃

ဆုတစ်ဆုချင်း ကျပ်(၁၀)သိန်းဆုများ

ဂ - ၁၀၉၄၄၀ ပ - ၄၈၀၇၂၅ သ - ၆၀၄၉၇၆ စ - ၇၄၁၅၉၄
 စ - ၂၆၁၆၈၇ န - ၅၈၄၅၄၉ စု - ၆၆၅၅၉၇ မ - ၈၆၆၅၃၉
 ဋ - ၃၄၁၂၀၄ ပ - ၅၉၈၃၁၃ ယ - ၇၀၅၆၄၇

ဆုတစ်ဆုချင်း ကျပ်(၅)သိန်းဆုများ

ကစ - ၁၀၆၃၁၈	မ - ၄၂၆၆၆၄	ကဂ - ၆၃၉၉၉၄	ဋ - ၇၈၆၆၇၆
ဏ - ၁၄၅၆၇၀	ဝ - ၄၂၈၅၈၈	င - ၆၅၅၀၃၃	ထ - ၇၉၆၆၆၇
မ - ၁၉၁၅၂၈	ခ - ၄၅၁၉၃၁	ခ - ၆၅၆၅၄၅	ကယ - ၇၉၇၅၃၈
ကက - ၂၅၈၀၉၇	ဏ - ၄၇၁၀၅၁	ကင - ၆၉၀၃၉၉	၄ - ၈၃၄၂၄၆
ဖ - ၂၆၂၈၅၀	ကဂ - ၄၇၄၁၀၄	ဆ - ၇၂၃၅၃၇	ဏ - ၈၄၄၈၀၇
လ - ၃၂၂၈၈၆	ဆ - ၄၈၃၆၀၇	ထ - ၇၃၉၁၉၁	ဗ - ၈၄၈၉၄၃
ဒ - ၃၂၄၃၁၆	စု - ၄၉၇၇၃၅	ဓ - ၇၄၁၆၂၉	က - ၈၆၉၄၅၅
ဆ - ၃၃၆၆၁၉	ဋ - ၅၀၈၂၈၅	ဖ - ၇၆၀၂၆၄	တ - ၉၀၆၈၉၄
ကဆ - ၃၃၇၉၁၀	ဒ - ၅၁၇၄၈၅	ဂ - ၇၆၆၇၅၄	ည - ၉၂၀၆၆၁
ဋ - ၃၅၄၄၃၉	ဂ - ၅၄၄၁၅၇	ပ - ၇၆၇၂၁၈	
ပ - ၄၂၃၅၆၄	ကစ - ၅၅၇၈၉၁	ဏ - ၇၇၈၂၃၇	

ဝေဝေစာစာပဒေသာ ဆုမဲစနစ်

ဝေဝေစာစာပဒေသာ ကျပ်(၃)သိန်းဆုများ

ကယ - ၁၈၄၄၅	ကယ - ၄၃၂၅၉	ဒ - ၅၄၉၅၇	ဖ - ၇၁၅၅၇	ရ - ၈၈၉၉၇	ဇ - ၉၆၈၉၄
ည - ၂၀၀၉၈	ဏ - ၄၆၂၄၆	ည - ၅၇၈၉၆	စ - ၇၄၂၁၈	ယ - ၉၅၈၅၆	တ - ၉၇၉၀၅
မ - ၂၃၉၀၁	ဘ - ၅၀၈၇၇	စ - ၆၀၇၁၄	ဋ - ၈၅၂၆၅	အတူရာနှင့် ရွှေဂထန်း(၅)လုံး အစဉ်လိုက်တူ - ကျပ်(၃)သိန်း	
ဗ - ၃၂၈၂၉	ဌ - ၅၃၄၂၈	က - ၆၁၈၈၄	ဟ - ၈၆၂၇၈		

ဝေဝေစာစာပဒေသာ ကျပ်(၂)သိန်းဆုများ

ဂ - ၁၀၁၂	ဋ - ၃၅၉၁	ထ - ၅၇၃၂	ဗ - ၆၄၉၇	န - ၇၂၈၉	သ - ၉၉၂၁
ဓ - ၁၄၈၇	ဘ - ၄၆၈၆	ဇ - ၆၂၈၃	လ - ၆၇၆၆	ဈ - ၇၅၃၆	မ - ၉၉၄၈
တ - ၁၆၃၇	ကယ - ၅၂၂၈	ဇ - ၆၂၉၇	ကခ - ၆၉၄၃	ဝ - ၈၀၁၂	ပ - ၉၉၅၃
ဆ - ၂၇၉၈	ပ - ၅၆၅၂	ဈ - ၆၂၉၉	ခ - ၇၂၇၉	အတူရာနှင့် ရွှေဂထန်း(၄)လုံး အစဉ်လိုက်တူ - ကျပ်(၂)သိန်း	

ဝေဝေစာစာပဒေသာ ကျပ်(၁)သိန်းဆုများ

ဂ - ၁၉၀	အ - ၃၄၇	ဌ - ၄၆၈	ဆ - ၆၀၃	ပ - ၆၅၀	ထ - ၉၂၇
ဟ - ၂၀၆	ဂ - ၃၆၃	တ - ၅၀၅	ဌ - ၆၂၆	ဏ - ၇၀၉	ဂ - ၉၆၄
ဆ - ၃၃၁	ဋ - ၃၈၈	ည - ၅၂၇	ခ - ၆၃၂	အ - ၈၄၃	ဈ - ၉၇၂
ကင - ၃၄၀	ဌ - ၄၀၆	ဂ - ၅၄၁	ဂ - ၆၃၃	အတူရာနှင့် ရွှေဂထန်း(၃)လုံး အစဉ်လိုက်တူ - ကျပ်(၁)သိန်း	

ဝေဝေစာစာပဒေသာ ကျပ်(၅)သောင်းဆုများ

ဖ - ၁၁	ဟ - ၁၉	ကဂ - ၄၁	ဟ - ၅၅	ဌ - ၆၀	သ - ၇၁
လ - ၁၄	ဏ - ၃၄	ကဆ - ၄၆	ဘ - ၅၅	ကယ - ၆၄	င - ၇၆
ယ - ၁၇	ကင - ၃၅	ဌ - ၄၇	ဇ - ၅၇	တ - ၆၆	ည - ၈၁
ဆ - ၁၇	န - ၃၈	ပ - ၅၂	န - ၅၉	ထ - ၆၈	ထ - ၉၀

အတူရာနှင့် ရွှေဂထန်း(၂)လုံး အစဉ်လိုက်တူ - ကျပ်(၅)သောင်း

(၂၄) ကြိမ်မြောက် ကျပ်၅၀၀ တန်ထိပေါက်စဉ် ၂၀၁၉ ခုနှစ် ၊ မတ် လ (၁) ရက်နေ့

အထူးဆုကြီး ကျပ်သိန်း (၁၀၀၀၀) ဆု
ဂ - ၉၈၉၄၁၉

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၁၀၀၀)ဆုများ
က - ၅၃၂၃၁၇

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၅၀၀)ဆုများ
က - ၆၂၉၉၆၆

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၃၀၀)ဆုများ
ယ - ၄၈၈၉၉၈

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၁၀၀)ဆုများ
ဇ - ၁၈၉၅၉၉ င - ၈၈၀၉၈၆ ခ - ၉၆၂၆၄၁

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၅၀)ဆုများ
င - ၂၆၀၉၃ စ - ၇၄၈၉၇၅
ဌ - ၂၉၈၄၅၂ ဋ - ၈၅၅၉၁၆
ယ - ၄၅၇၁၁၈ ဈ - ၉၄၂၆၁၀

ဆုကြီးတစ်ဆုချင်း ကျပ်သိန်း(၃၀)ဆုများ
စ - ၁၁၂၈၈ ဂ - ၅၃၃၂၀၇ ဆ - ၇၅၃၇၉၁ ယ - ၉၉၈၉၈၇
စ - ၁၈၀၉၇၁ ဌ - ၅၇၁၆၄၀ ဂ - ၈၀၃၆၇၅
ဋ - ၃၁၅၄၀၅ ခ - ၆၉၈၈၄၅ ယ - ၉၆၈၉၅၅

ဆုကြီးတစ်ဆုချင်း ကျပ်(၁၀)သိန်းဆုများ
င - ၂၀၄၂၇၄ ဌ - ၃၂၇၆၆ က - ၅၂၀၆၅၂ စ - ၆၅၉၅၃၃ ည - ၇၅၄၁၅၅ ခ - ၉၁၀၅၂၄
စ - ၂၃၂၆၃၉ ဂ - ၄၃၂၀၈ ဆ - ၅၃၁၂၃၉ က - ၆၆၁၈၆၈ ဋ - ၇၆၀၅၆၂ ဆ - ၉၄၄၆၁၅
ဋ - ၂၃၂၈၁၄ ယ - ၄၅၉၂၈၁ ဂ - ၅၃၉၈၈၆ ဆ - ၇၀၃၇၇၉ င - ၈၀၉၁၃၉ စ - ၉၅၃၀၄၈
ဈ - ၂၈၀၁၉၈ ဂ - ၄၇၂၃၃၆ ဂ - ၅၄၉၉၃၀ င - ၇၃၀၀၆၄ ဆ - ၈၂၆၃၃၉ ည - ၉၉၂၆၆၄
ဋ - ၃၂၂၆၉၈ ဌ - ၄၈၉၁၄၀ ည - ၅၆၆၂၄၄ ဂ - ၇၃၄၈၉၅ င - ၈၉၀၀၉၉

ဝေဝေစာစာပဒေသာ ဆုမဲစနစ်

ဝေဝေစာစာပဒေသာ ကျပ်(၃)သိန်းဆုများ
ဌ - ၁၇၀၉၁
ဆ - ၈၂၄၅၇
အတူရာနှင့် ရွှေဂထန်း(၅)လုံး အစဉ်လိုက်တူ - ကျပ်(၃)သိန်း

ဝေဝေစာစာပဒေသာ ကျပ်(၂)သိန်းဆုများ
ခ - ၁၇၉၁
ည - ၅၅၈၉
အတူရာနှင့် ရွှေဂထန်း(၄)လုံး အစဉ်လိုက်တူ - ကျပ်(၂)သိန်း

ဝေဝေစာစာပဒေသာ ကျပ်(၁)သိန်းဆုများ
က - ၄၇၈
အတူရာနှင့် ရွှေဂထန်း(၃)လုံး အစဉ်လိုက်တူ - ကျပ်(၁)သိန်း

ဝေဝေစာစာပဒေသာ ကျပ်(၅)သောင်းဆုများ
ဆ - ၁၀
ဆ - ၁၀၈၈၆၃ ဆ - ၁၀၀၀၂၇၅
နံပါတ်စဉ်ထပ်ပါစဉ်ဖြင့် ခေါ်ဆိုသည့် ဆ-၁၀၀၀၀၀ နှင့် ဆ-၁၀၀၀၀၀ ဂထန်းများအတွက်
အစားထိုးရန် တွဲဖက်ပေးသည့် ခေါ်ဆိုဂထန်းများဖြစ်ပါသည်။
ည - ၂၂
ခ - ၉၆
အတူရာနှင့် ရွှေဂထန်း(၂)လုံး အစဉ်လိုက်တူ - ကျပ်(၅)သောင်း

၁။ ၂၀၁၉ခုနှစ် ၊ မတ်လ (၁) ရက်နေ့တွင် ကျင်းပသည့် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် (၁) ကြိမ်မြောက် ကျပ်(၁၀၀၀)တန်အတွက် ဆုမဲ (၂၆၄၄၉၅) နှင့် (၂၄) ကြိမ်မြောက် ကျပ်(၅၀၀) တန်အတွက် (၃၁၂၂) ဆုဖွင့်လှစ်ပေးခဲ့ပါသည်။
၂။ ၂၀၁၉ခုနှစ် ၊ ဧပြီ လ (၁) ရက်နေ့တွင် ကျင်းပသည့် (၂) ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ ထိလက်မှတ်များကို (က)အကွရာမှ (အ)အကွရာထိ၊ (ကက)အကွရာမှ (ကဆ)အကွရာထိ၊ အကွရာအလုံး (၄၀)လုံး(၂၅)ကြိမ်မြောက် ကျပ်(၅၀၀)တန် အောင်ဘာလေထိလက်မှတ်များကို (က)အကွရာမှ (ဌ)အကွရာထိ၊ အကွရာအလုံး (၁၂)လုံး ခွဲဝေရောင်းချထားပါသည်။ ထိုစာအုပ်ထပ်မံဝယ်ယူလိုသူများအနေဖြင့် (၄. ၃. ၂၀၁၉) မှ (၂၄. ၃. ၂၀၁၉) ရက်နေ့ထိ အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဝယ်ယူနိုင်ပါသည်။
၃။ ယခု (၁) ကြိမ်မြောက် ကျပ်(၁၀၀၀)တန် ဆုမဲများနှင့် (၂၄) ကြိမ်မြောက် ကျပ်(၅၀၀)တန် ဆုမဲများအနက် ကျပ်(၁၀)သိန်းနှင့်အထက် ဆုမဲများအား ထိဆုပေးပေးခြင်းကို (၄. ၃. ၂၀၁၉) ရက်နေ့မှစတင်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ဆုမဲများအား ထိဆုပေးပေးခြင်းကို (၁၁. ၃. ၂၀၁၉) ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့်ဆုပေးပေးမှုကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ်လွှဲစာဖြင့် ဖြစ်စေ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း/မိတ္တူ ၊ အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ (၆)လအတွင်း ချိတ်ကူးထားသည့် လိုင်စင်စာတံ (၃)ပုံ တင်ပြရန်လိုအပ်ပါသည်။
အောင်ဘာလေသိန်းဆုဖွင့်ပွဲ

အောင်ဘာလေသိန်းထိပေါက်စဉ်အား www.irdmyanmar.gov.mm တွင် ကြည့်ရှုထုတ်ယူနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၁၆၈) ရပ်ကွက်၊ ရိုးမတန်းစိုင်းအိမ်ရာစီမံကိန်းတွင် လိုအပ်သည့် Infrastructure လုပ်ငန်းများကို (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် မြန်မာ့ကျပ်ငွေဖြင့် တင်ဒါခေါ်ယူလိုပါသဖြင့် အောက်ဖော်ပြပါအတိုင်း တင်ဒါဖောင်များ လာရောက်ဝယ်ယူနိုင်ပါသည်။

(က) တင်ဒါဖောင်ချမှတ်နေရက် - ၁၃-၂၀၁၉ရက် (သောကြာနေ့)
 (ခ) တင်ဒါဖောင်ချမှတ်နေရက် - ၂၉-၂-၂၀၁၉ရက် (သောကြာနေ့)
 (ဂ) တင်ဒါဖောင်ချမှတ်နေရက် - ၁၆-၀၀ နာရီ
 (ဃ) တင်ဒါဖောင်ချမှတ်နေရက် - အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၀) နေပြည်တော်။

၂။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၇၂၅ သို့ ရုံးချိန်အတွင်း ဆက်သွယ် ခဲ့စမ်းနိုင်ပါသည်။ **တင်ဒါလက်ခံရေးနှင့် စိစစ်ရေးဆောင်ကော်မတီ**

(၁၀)ရက် တရားစခန်းဖိတ်ကြားလွှာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားအနောက်ဘက်မုခ်၊ အောင်ကြောစာသင်တိုက်၊ မိုးကုတ်ပိပသနာဓမ္မရိပ်သာကြီး(သန်လျင်)တွင် သစ္စာဂုဏ် သင်း သာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ကြီးမှူး၍ ၁၀-၃-၂၀၁၉ရက်မှ ၂၀-၃-၂၀၁၉ရက်အထိ (၁၀)ရက်စခန်းပွဲကို ဒေါက်တာဘဒ္ဒန္တစန္ဒာသီရိ ဓမ္မကထိက၊ ဗဟုဇနာတိတရအရှင်သုမြတ်မှ ခန္ဓာဉာဏ်ရောက် သစ္စာတရားတော်များ ဟောကြားမည်ဖြစ်ပါသည်။ တရားစခန်းဝင်လိုသူ များသည် ၁၀-၃-၂၀၁၉ရက် ညနေ ၄:၀၀ နာရီအရောက် တရားစခန်းဝင်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။

စာရင်းပေးရမည့်ရက် - ၁၃-၂၀၁၉ရက်မှ ၆-၃-၂၀၁၉ရက်အထိ စာရင်းပေး သွင်းနိုင်ပါသည်။
 မှတ်ချက် - (၁၀)ရက်တရားစခန်းပွဲကို တစ်လခြား မြန်မာ လဆန်း ၅ ရက်မှ လပြည့်နေ့ထိ အမြဲကျင်းပမည် ဖြစ်ပါသည်။

*** သစ္စာဂုဏ်သင်းအကျိုးတော်ဆောင်အဖွဲ့ ***
 ဖုန်း-၀၉-၄၄၃၁၆၇၀၂ | ၀၉-၂၅၃၇၀၆၉၀၀ | ၀၉-၇၈၃၇၇၅၀၈

တစ်ဦးတည်းဖြစ်ပါကြောင်း

မန္တလေးမြို့နေ (တ) ဦးတီအိုင်၏သား ဦးတင်မောင်အေး အမျိုးသားမှတ်ပုံတင် အမှတ် LPN-၀၀၃၁၉၂၂ နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် [၉/ခအေ(နိုင်)၀၆၅၅၇၂] ကိုင်ဆောင်သူမှာ တစ်ဦးတည်းဖြစ်ပါ ကြောင်း။

B.Sc နိုင်ငံခြားစာပေ

TV, LCD-LED-PLASMA TV, PROJECTOR, 2 UBC AUDIO, စပီကီယာစက်နှင့် အခြားစက်ပစ္စည်းများကို ဝယ်ယူရန် ဝယ်ယူခွင့်ရရှိသူများကို ဖိတ်ကြားခြင်း။

၀၉ ၇၃၀၉၈၆၃၀

ပီတီသုခမ် Travel & Tour

Mar-26, Apr-12 ရက် ၄ နေ့ခရီးစဉ်

▲ တောင်ကြီး-အင်းလေး-ကျိုင်းတုံ-တာချီလိတ်-ရေပြင်-မဲဆိုင်-ချင်းမိုင်-ဟိုက်ပါရေတံခွန် Hotel 4.5 သိန်း ▲ ထွပ်ရာဘွယ်-ပူတာအို-ပုသိမ်-ဘေးကောင်း-မူလတော်-မှတ်ကုန်း-ကျောက်နန်း 3 သိန်း ▲ လှေတောင်-အင်းတော်ကြီး-မြစ်ကြီးနား-မြစ်ဆုံ-ဆရာတော်ခွန်-သိန်းချမ်းပုတ်တား-နှင့်မြို့တော်ပန်းဝါ Hotel ၅ သိန်း ▲ မန္တလေး-မုံရွာ-ကလေး-တပု-မိုးတောင်-ရင်းပြင်-ပုသိမ်-အင်းတော်-မုံရွာ-မြစ်ကြီးနား-ပုသိမ် 3 သိန်း ▲ ထားဝယ်-ယင်းတောင်-မုံရွာ-မြစ်ကြီးနား-ပုသိမ်-မဟေတောင်-ပုသိမ်-မုံရွာ Hotel ၈ သိန်း 3.5 သိန်း ▲ တောင်ကြီး-အင်းလေး-အင်းတိုင်-ပင်လုံ-ဟိုက်ပါရေတံခွန် Guest House ၈ သိန်း 1.5 သိန်း ▲ မြစ်ကြီးနား-သိန်းချမ်း-ပန်းဝါ-ထွပ်ရာဘွယ်-ပူတာအို-ကျောင်းမူလ-မူလ Guest House, Hotel ၈ သိန်း 4.5 သိန်း

စောမွန်လှဆွေတော်မျိုးတော်များ (၁၃)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲ လှူဒါန်းဖို့ နှိုးဆော်အပ်ပါသည်

မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်ပါဠိနယူပဒေသာကျောင်းဆရာတော် ဦးစိစိတ္တာဘိဝံသအား အမှူးထား ဩဝါဒခံယူပြီး အစ်မတော် စောမွန်လှအားရည်စူး၍ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်မြတဘက်နဂါးကိုးကောင်ဘုရား စောမွန်လှပညာရေးကျောင်း၊ ရှင်အပါး(၃၀၀)စုပေါင်းရှင်ပြုပွဲကို ၂၈-၃-၂၀၁၉ရက် (၁၃၈၀ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်) (ကြာသပတေးနေ့) ရဟန်း၊ သာမဏေ၊ သီလရှင်ဝတ်ချင်သူများ စာရင်းပေးသွင်းနိုင်ပါသည်။ သာသနာ့ဒါယကာအဖြစ် ခံယူလိုပါက ရှင်တစ်ပါးလျှင် (၂၅၀၀၀)ကျပ် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ အလှူခံဌာန- မြတဘက်နဂါးကိုးကောင်ဘုရားအောင်ပင်လယ် ဖုန်း-၀၉-၂၀၂၆၄၁၉၊ ၀၉-၂၀၃၂၂၄၇၊ ၀၉-၄၀၂၅၂၁၇၅၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ပိုင်ရှင်ကိုယ်တိုင်ရောင်းမည် လှည့်ကူးပြီး ငြိမ်းချမ်းပြီးလမ်းပြီး ပေါ်ရပ်ကွက် YBS(37)ဂိတ်ဆုံး ကွန်ကရစ်လမ်းဘေး၊ မြောက်ဦးရေပါ-မိရိုး(30'x40')=၆၀သိန်း (25'x60')=၇၅သိန်း(40'x60')=၁၂၀သိန်း

ph:09-796797258, 09-795518355

ပိုင်ရှင်ကိုယ်တိုင်ရောင်းမည် (USED)

1. HIJet - 1N Bgo, Auto, P/S, A/C 2wd, 2009
2. HIJet - 5N Mdy, Auto, Extragrade, 2wd, 2009
3. HIJet - 3P Bgo, M.gear, P/S, A/CKM စသောကော် 2007 အပိုပါ/မြေနှင်းပါ။
4. HIJet - 9N Bgo, Auto, P/S, A/C 2wd, 4wd, 2009 KM စသောကော် 2007 အပိုပါ/ မြေနှင်းပါ။
5. HIJet - 1L Mdy, Auto, P/S, A/C 2wd/4wd, 2006 လူအမည်ပေါက်
6. HONDA Fit ge 6, 2011 4Q 13** ကျော်၊ L(တစ်ခြမ်း)အော် TV, Pearl/White လူအမည်ပေါက် (YGN)အော်ဆေး

ဆက်သွယ်ရန် **09-965146802, 09-44584883, 09-428622662**

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(၈)ရပ်ကွက်၊ တာမွေဈေးလမ်း၊ အမှတ်(၁၉)ဟုခေါ်တွင်သော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် (၂)ခန်းတွဲ (၈)ထပ်တိုက်၏ (ပထမထပ်/ခေါင်းရင်းခန်း)၊ အကျယ်အဝန်း ပေ(၁၈x၇၀)ရှိ တိုက်ခန်း(၁)ခန်းနှင့် ယင်းတိုက်ခန်းတွင် တွယ်ကပ်တပ်ဆင်ထားသော အကျိုးခံစားခွင့်အရပ်တိုက် အရောင်းအဝယ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ “ကန်ကွက်နိုင်ကြောင်း မြေညာခြင်း” အထက်ဖော်ပြပါတိုက်ခန်းကို မြေပိုင်ရှင်ထံမှ ဦးစေလင်း(၀၂/အလန(နိုင်) ၀၃၅၇၇၇)က ဝယ်ယူထားပြီး အရှင်အရှင်ကင်းစွာဖြင့် တရားဝင်လက်ဝယ်ပိုင်ဆိုင်လျက်ရှိကြောင်းနှင့် လွှဲပြောင်းရောင်းချရန်ရှိကြောင်း ဝန်ခံကပ်ပြသည့်အတွက် ကျွန်ုပ်၏စိတ်ဆွေဖြစ်သူက အပြီးအပိုင်ဝယ်ယူရန် ရောင်းဖူးငွေ၏ စရန်ငွေတချို့ကို ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်နှင့်ပတ်သက်၍ ကန်ကွက်လိုပါက ဤကြေငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်ထံသို့ ခိုင်လုံသောစာရွက်စာတမ်း အထောက်အထား(မှရင်း)များနှင့်တကွ လူကိုယ်တိုင် လာရောက်ကန်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ အခြေခံနယ်နိမိတ်(LLB) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၂၃၃၉) အမှတ်(၃/၃၀၄)၊ ဝန်ထမ်းလမ်း၊ ဝေတာဝါမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၂၅၂၀၀၈၀၇

တောတောင်ခြောက်ခန်း လယ်ယာခွမ်း၏

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) ၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေး

ဖိတ်ကြားလွှာ

ဂုဏ်သရေရှိလူကြီးမင်းများ၊ MLCA အသင်းဝင်များ၊ မိတ်ဖက်ညီနောင် အသင်းအဖွဲ့များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်း နှင့် ပတ်သက်ဆက်နွှယ်ဆနသော လုပ်ငန်းရှင်များအားလုံး အသင်းသားစုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲသို့ အောက်ဖော်ပြပါအတိုင်း တက်ရောက် ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

နေ့ရက် ။ ၃-၃-၂၀၁၉(တနင်္ဂနွေနေ့)
 အချိန် ။ ဖွန်းလွဲ (၂) နာရီမှ ညနေ (၅) နာရီအထိ
 နေရာ ။ Sky Star Hotel (Grand Ballroom)

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်

KBZ BANK STRENGTH OF MYANMAR
Zaykabar Co., Ltd.
Dagon International Co., Ltd.

၉ တန်း၊ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) ဖြေဆိုမည့် ကျောင်းသား/သူများအတွက်

တက္ကသိုလ်ဝင်တန်းအတွက် အထောက်အကူပြုရန် အသင်းချုပ်အဖွဲ့မှ အထောက်အကူပြုရန် အသင်းချုပ်အဖွဲ့မှ အထောက်အကူပြုရန် အသင်းချုပ်အဖွဲ့မှ အထောက်အကူပြုရန်

သင်ကြားပို့ချမည့် ဆရာကြီးများ

- မြို့ပိရား-ဒေါက်တာသန်းထိုက်
- အယ်ဒီတာ-ဦးအေးထွတ်၊ ဦးလွင်မောင်ကျော်
- အမှူး-ဦးဝင်းမောင်သန်း
- အထူးဆရာ-ဆရာညီညီ (သရေစာတုပေး)
- ရုသား-ဦးဇော်လွင်၊ ဦးဝဏ္ဏသက်ဝေ
- ဒေါက်တာထိုက်ထိုက်
- ရိသား-ဒေါက်တာမြသိန်း၊ ဦးအောင်ကိုလှိုင်
- ကားကား-ဒေါက်တာစုကြည်

ဝါရင့် Guide အများ/ အရပ်ရပ်အဖွဲ့ဖြင့် သင်ကြားလေ့ကျင့်ပေးပါမည်။

ဘာသာရပ်စာသင်စာကျက်အထူးပိုင်းများ ကျောင်းအပ်လက်ခံနေပါပြီ။

၉တန်း၊ ၁၀တန်း ပတ်လဆန်းပေမည်။ နေ့တက်ဘထူး ညာခိုင်း-Camp

၀၉-၇၃၀၉၈၆၃၀

ရက်ပေါင်း (၁၀၀၀၀) ပြည့် လွမ်းဆွတ်သတိရ အမျှပေးခြင်း ဒေါ်ကျင်စန်း (ပေါင်းတည်)

ထာဝရအနန္တကျေးဇူးရှင် မိခင်ကြီး ခွဲခွာသွားသည်မှာ ၂၃-၂၀၁၉ ရက်တွင် ရက်ပေါင်း (၁၀၀၀၀) ပြည့်ခဲ့သော်လည်း နေ့စဉ်သတိရ လွမ်းဆွတ်လျက်ပါ ... မိခင်ကြီးကို ရည်စူး၍ ပြုလုပ်ပေးခဲ့သော ကောင်းမှု ကုသိုလ်အစုစုတို့ကို အမျှပေးဝေပါ တယ်။

မြင့်မြတ်သော ဘုံဘဝမှနေ၍ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ။
မေမေချစ်သော သား၊ သမီးနှင့် မြေးများ
ဦးအောင်သိန်းလွင်(ခ) ဦးဇော် - ဒေါ်ချိုချိုဝင်း
ကိုကောင်းမြတ်ထွန်း - မပန်းနုဇော်(ခ)စိတ္တ- Singapore)
ဗိုလ်ကြီးရန်နိုင်၊ မောင်ဗညားထွဋ်

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ဇရပ်ဒါယိကာကြီး ဒေါ်တင်တင်မြင့် (ရွှေဘို၊ မန္တလေး) အသက် (၉၂) နှစ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ရီ (ကုန်သွယ်ရေး၊ ဒုတိယဝန်ကြီး-ငြိမ်း)၏ချစ်လှစွာသောဇနီး ဒေါ်တင်တင်မြင့် အသက် (၉၂) နှစ်သည် ၂၅-၂-၂၀၁၉ (တနင်္လာနေ့)တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာသိမ်းကျော် ပါမောက္ခချုပ်-(ငြိမ်း)၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) (IM-1 of 1986) အသက်(၅၈)နှစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ ဝမ်းရွာ လမ်း၊ အမှတ် ၄၈၆ (ဦးစောဟာလင်တန်း) - ဒေါ်အေးကြည်တို့၏သား၊ ဦးစိန်လှ - ဒေါ်လှစိန်တို့၏ သားသမက်၊ ကိုကောင်းကျော်၊ မသူသူသိမ်းကျော် (Director, Stella Collections) တို့၏ ဖခင်၊ ဒေါ်မျိုးအောင်တို့၏ ချစ်လှစွာသော ဝမ်းနည်းသည် ၂၆-၂-၂၀၁၉ ရက် (အင်္ဂါနေ့) ည ၇နာရီတွင် ရန်ကုန်ဆေးရုံကြီး ဝတ်စုံ ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည်။ ဆရာကြီး ကောင်းမြတ်သော တုံ့ဘဝရောက်ပါစေ။

မုံရွာဆရာမိုး ဗိုလ်မှူးကျော်တို့ကိုချီးနှင်း + ဒေါ်မိုးပြည့်ပြည့်မြီး မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် Retired Scientist (WHO, Geneva) အသက် (၆၉) နှစ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (ခ)ရပ်ကွက်၊ မဇ္ဈလမ်း၊ ပါရမီရိပ်သာ၊ အမှတ်(၁၉)နေ့ ပါမောက္ခ ဒေါက်တာဦးရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို) ၏ ချစ်လှစွာသောဇနီး ဒေါက်တာကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ကလေးကျန်းမာပညာအဖွဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း

ကန်ကွက်နိုင်ကြောင်းကြေညာချက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်၊ မြေကွက်အမှတ်(၃၈)၊ ဧရိယာ(၁.၈၄၁) ဧက ဝယ်ယူခွင့်ရရှိသူ ဦးတင်ဝင်း၊ ၁၀/၁၀/၂၀၀၈ (နိုင်) ၁၈၀၂၉၈၀၈ အရပ်ကတိ စာချုပ်ဖြင့် ဝယ်ယူထားသူ ဒေါ်ဖြူဖြူနိုင် [၁၂/သလန(နိုင်)၀၀၆၆၀၇]မှ ၎င်း၏ အမည်ဖြင့် မိုင်ဆိုင်မှုအထောက်အထား စက်မှုလုပ်ငန်းထုတ်ယူခွင့်ပြုပါရန် တင်ပြ လျှောက်ထားလာမှုအပေါ် ထုတ်ပေးရန် မသင့်ကြောင်း ကန်ကွက်လိုဏ် အထောက်အထားသက်ဆောင်စွာဖြင့် ကြေညာပါသည်။ (၇)ရက်အတွင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနနှင့် တင်ပြတန်ဖွဲ့ကွက်နိုင်ပါသည်။ အိမ်ရာဖွံ့ဖြိုးရေးဌာန ဖွံ့ဖြိုးရေးဦးစီးဌာန

အထူးဝမ်းနည်းကြေကွဲခြင်း ဦးစံတင် (JAT-ငြိမ်း) အသက်(၈၀) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ (ဘဏ္ဍာရေး) ဒေါ်မိုးမိုးစံ၏ဖခင် ဦးစံတင်သည် ၂၃-၂-၂၀၁၉ (စနေနေ့)တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ဇေယျ ၁၅၄ မှ သူငယ်ချင်းများ ရွတ်မြဲ သူတစ်ပါး နန္ဒာမျိုးမိုး လှလှဖြင့် အေးမွန်စိုစွတ် ရွှေလင်းမာစော၊ နွယ်နွယ်အောင်၊ မိုးမိုးစိုစို၊ နီလာတင်၊ စန္ဒာဝင်း၊ ခင်မာမာသိန်း။

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် Retired Scientist (W.H.O, Geneva) အသက် (၆၉) နှစ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ် (ခ)ရပ်ကွက်၊ အမှတ်(၁၉)၊ မဇ္ဈလမ်း၊ ပါရမီရိပ်သာနေ့ ပါမောက္ခဒေါက်တာဦးရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို) ၏ ဇနီး ဒေါက်တာကင်သရင်းဗသိုက် သည် ၂၇-၂-၂၀၁၉ ရက် နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။
သွေးရောဂါအထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဒေါက်ကင်သရင်းဗသိုက် Retired Scientist (WHO Headquarters, Geneva) အသက် (၆၉) နှစ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (ခ)ရပ်ကွက်၊ မဇ္ဈလမ်း၊ ပါရမီရိပ်သာ၊ အမှတ်(၁၉)နေ့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြင့် (အလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆေးကောင်စီ)၏ချစ်လှစွာသောဇနီး ဒေါက်တာဒေါက်ကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။
နာယကများ၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ကောင်းစီဝင်များ မြန်မာနိုင်ငံဆေးကောင်စီ

ဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဒေါက်ကင်သရင်းဗသိုက် Retired Scientist (W.H.O Geneva) အသက် (၆၉) နှစ် ပါမောက္ခ ဒေါက်တာဦးရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ Emeritus Professor ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ၏ ချစ်လှစွာသောဇနီး ဒေါက်တာ ဒေါက်ကင်သရင်းဗသိုက် အသက်(၆၉)နှစ်သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ဒေါက်တာဇော်ဝေဇိုး (ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)နှင့် ဒေါက်တာနုနီအောင် မိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် အသက်(၆၉)နှစ် ဆရာကြီးပါမောက္ခ ဒေါက်တာဦးရဲမြင့်၏ ဇနီး၊ သူငယ်ချင်း ဒေါက်တာချာလီဗသိုက်၏ အစ်မဖြစ်သူ ဒေါက်တာကင်သရင်းဗသိုက် သည် ၂၇-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။
၁၉၈၄ ခုနှစ် ဆေးတက္ကသိုလ်(၁)ကျောင်းဆင်းဆရာဝန်များ

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဒေါက်ကင်သရင်းဗသိုက် Retired Scientist (W.H.O, Geneva) အသက် (၆၉)နှစ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (ခ)ရပ်ကွက်၊ အမှတ် (၁၉)၊ မဇ္ဈလမ်း၊ ပါရမီရိပ်သာနေ့ ပါမောက္ခဒေါက်တာဦးရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို) ၏ ဇနီး ဒေါက်တာ ဒေါက်ကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ ရက် နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။
အလုပ်အမှုဆောင်အဖွဲ့ သွေးရောဂါပညာအဖွဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဒေါက်ကင်သရင်းဗသိုက် Retired Scientist (W.H.O, Geneva) အသက် (၆၉)နှစ် လေးစားရပါသော မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)၊ ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာဦးရဲမြင့်၏ဇနီး ဒေါက်တာဒေါက်ကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ ရက် နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။
ပင်လုံဆေးရုံများအုပ်စု ရွှေပုံတိုင်ဆေးရုံ ပင်လုံဆေးရုံ SSC Women's Centre မိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဒါယကာကြီး ဦးမြင့်အောင် (၂၀၁၂ ခုနှစ်၊ အမျိုးသားစာပေဆုရှင်) ရှေးဟောင်းသုတေသနပညာရှင် အသက်(၈၆)နှစ် ကျေးဇူးရှင်ဆရာကြီး ဦးမြင့်အောင် (၂၀၁၂ ခုနှစ်၊ အမျိုးသားစာပေဆုရှင်) ရှေးဟောင်းသုတေသနပညာရှင်သည် ၂၆-၂-၂၀၁၉ (အင်္ဂါနေ့) နံနက် ၁၁း၃၀ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။
ရှေးဟောင်းသုတေသနပညာဌာန ဒဂုံတက္ကသိုလ်

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် အသက်(၆၉)နှစ် ပါမောက္ခ ဒေါက်တာရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ ဇနီး ဒေါက်တာကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားသောကြောင့် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။
(E.A.S) BOD အဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင် များနှင့်ဝန်ထမ်းများ

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် Retired Scientist (WHO, Geneva) အသက် (၆၉)နှစ် ပါမောက္ခဒေါက်တာဦးရဲမြင့် (မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ ဇနီးဖြစ်သူ ဒေါက်တာကင်သရင်းဗသိုက်၊ အသက် (၆၉)နှစ်သည် ၂၇-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉း၃၅နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
အမျိုးသမီးဆရာဝန်များအဖွဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး)

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် Retired Scientist (W.H.O Geneva) အသက်(၆၉)နှစ် ပါမောက္ခ ဒေါက်တာဦးရဲမြင့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ နာယက-HIV ဆေးပညာအဖွဲ့၊ MMA)၏ဇနီး ဒေါက်တာကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ရက် နံနက် ၉း၃၅နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ဦးကျော်နှင့် အာရုံကြောပညာရပ်ဆိုင်ရာအဖွဲ့ (Neuromedical and Neurosurgical)

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာကင်သရင်းဗသိုက် Retired Scientist (WHO, Geneva) အသက် (၆၉)နှစ် ပါမောက္ခဒေါက်တာဦးရဲမြင့် (မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဗဟို)၏ ဇနီးဖြစ်သူ ဒေါက်တာကင်သရင်းဗသိုက်၊ အသက် (၆၉)နှစ်သည် ၂၇-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉း၃၅နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
MMA TB Consortium Project

ဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဒေါက်ကင်သရင်းဗသိုက် Retired Scientist (W.H.O, Geneva) အသက်(၆၉)နှစ် ပါမောက္ခဒေါက်တာဦးရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ Emeritus Professor၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ၏ ချစ်လှစွာသောဇနီး ဒေါက်တာ ဒေါက်ကင်သရင်းဗသိုက် အသက်(၆၉)နှစ်သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဒေါက်ကင်သရင်းဗသိုက် Retired Scientist (WHO, Headquarters, Geneva) အသက်(၆၉)နှစ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (ခ)ရပ်ကွက်၊ မဇ္ဈလမ်း၊ ပါရမီရိပ်သာ၊ အမှတ်(၁၉)နေ့ ပါမောက္ခဒေါက်တာဦးရဲမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ဇနီးဖြစ်သူ ဒေါက်တာဒေါက်ကင်သရင်းဗသိုက် အသက်(၆၉)နှစ် သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
မြန်မာနိုင်ငံဆေးကွက်ကပ်ဆရာဝန်များအသင်း။

မနောဖြူ အိမ်ခြံမြေအကျိုးဆောင် ပြောက်အုံ၊ အလှူအုံနှင့် အုံအိမ်ကမ်းတောင်ပိုင်းရှိ မြေကွက်များဝယ်လိုသည်။ ပွဲခပေးရန်မလို၊ ဆက်သွယ်ရန်-မဖြူ 09-250002947

သင့်သွေးဖြင့် အသက်ကယ်ပါ

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာသိမ်းကျော် ပါမောက္ခချုပ်-ငြိမ်း၊ တိုင်းရင်းဆေးတက္ကသိုလ်-မန္တလေး အသက် (၅၈) နှစ် ကောင်းကောင်း၊ သူသူတို့၏မွေးသဖခင်ကျေးဇူးရှင်၊ မျိုး၏ ချစ်လှစွာသောခင်ပွန်း၊ သူငယ်ချင်း ဒေါက်တာ သိမ်းကျော်သည် ၂၆-၂-၂၀၁၉ (အင်္ဂါနေ့)တွင် ထာဝရ ခွဲခွာသွားတဲ့အတွက် မိသားစုနှင့်ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲကြရပါတယ်။ သူငယ်ချင်းကောင်းရာသုဂတိ လားပါစေ။
စိုးသူရ-မသီတာ၊ တင်လှိုင်-ယဉ်ယဉ်သော်၊ ဝင်းမောင်-နီနီ၊ နိုင်အောင်-မငြိမ်း၊ သန်းထွဋ်-တင်တင်အောင်၊ သန်းထွန်းအောင်-မအောင်

ဘုရား၊ ရဟန်း၊ ကျောင်း၊ ဒါယကာကြီး
ဒေါက်တာသိမ်းကျော်
ပါမောက္ခချုပ်(ငြိမ်း) တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)
(IM-1 of 1986)
အသက် (၅၈)နှစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၅) လမ်း၊ အမှတ်(၄၈)နေ (ဦးစောဟာ လင်တန်) ဒေါ်အေးကြည်တို့၏သား၊ ဦးစိန်ယု-ဒေါ်လှစိန်တို့၏သားမက်၊ ကိုကောင်းကျော်၊ မသူသူသိမ်းကျော် (Director, Stella Collections) တို့၏ မွေးသဖွယ်၊ ဒေါ်မျိုးမျိုးယု၏ ချစ်လှစွာသောခင်ပွန်း၊ ဒေါက်တာ သိမ်းကျော်သည် ၂၆-၂-၂၀၁၉ ရက်(အင်္ဂါနေ့) ည ၇:၀၀ နာရီတိတိတွင် ရန်ကုန်အထူးကုဆေးရုံကြီး (Director, Stella Collections) တို့၏ မွေးသဖွယ်၊ ဒေါ်မျိုးမျိုးယု၏ ချစ်လှစွာသောခင်ပွန်း၊ ဒေါက်တာ သိမ်းကျော်သည် ၂၆-၂-၂၀၁၉ ရက် (စနေနေ့)၊ နံနက် ၁၁:၀၀ နာရီတွင် ရေဝေးအေးအေး တိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ခံယူမည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သက်ဟုများအား အသိပေး အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၉:၀၀ နာရီတွင် ထွက်ပါမည်။)

ကွယ်လွန်သူအား ရည်စူး၍ ၄-၂-၂၀၁၉ ရက်၊ (တနင်္လာနေ့)၊ နံနက် ၇:၀၀ နာရီမှ ၁၁:၀၀ နာရီထိ အထက်ပါနေအိမ်၌ ရက်လည်ဆွမ်းကျွေးတရားနာမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း
ဒုတိယဗိုလ်မှူးကြီးသာထွန်း
အသက်(၉၆)နှစ်
နိုင်ငံခြားရေးဝန်ကြီးဌာန

ဦးအောင်ဘကြီး-ဒေါ်ဆွေဆွေသားထွန်း(နိုင်ငံခြားရေးဝန်ကြီးဌာန ငြိမ်း)တို့၏ ဖခင် ဒုတိယဗိုလ်မှူးကြီးသာထွန်း(နိုင်ငံခြားရေးဝန်ကြီးဌာန ငြိမ်း)သည် ၂၅-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
အငြိမ်းစား ဝန်ထမ်းဟောင်းများ

အထူးဝမ်းနည်းကြေကွဲခြင်း
ဘုရား၊ ရဟန်း၊ သိမ်းကျောင်းဒါယကာကြီး
ဒေါ်ငွေကြွယ် (သိမ်ဆိပ်)
အသက် (၉၄) နှစ်

နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်(၁၀၀၀)မှ ပါမောက္ခ ဒေါက်တာ ကျော်အောင်ထွန်း(အရိုး)နှင့်ဇနီး ဒေါက်တာမာလာစိုး(ညွှန်ကြားရေးမှူး၊ ဝယ်ဖြန့်) တို့၏ မိခင်ကြီး ဒေါ်ငွေကြွယ် (သိမ်ဆိပ်)သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) နံနက် ၀၈:၀၂ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီး၊ မိသားစု

ဘုရား၊ ရဟန်း၊ ကျောင်း၊ ဒါယကာကြီး
ဒေါက်တာသိမ်းကျော်
ပါမောက္ခချုပ်(ငြိမ်း) တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)
(IM-1 of 1986)
အသက် (၅၈)နှစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၅) လမ်း၊ အမှတ်(၄၈)နေ (ဦးစောဟာ လင်တန်) ဒေါ်အေးကြည်တို့၏သား၊ ဦးစိန်ယု-ဒေါ်လှစိန်တို့၏သားမက်၊ (ဦးတင်ထွန်း)၊ ဦးအောင်ထွန်း၊ ဒေါ်ကြည်၊ ဒေါ်နုနုအောင်၊ ဒေါ်မေခေတို့၏တူသား၊ ကိုကောင်းကျော်၊ မသူသူသိမ်းကျော် (Director, Stella Collections)တို့၏မွေးသဖွယ်၊ ဒေါ်မျိုးမျိုးယု၏ ချစ်လှစွာသောခင်ပွန်း၊ ဒေါက်တာသိမ်းကျော်သည် ၂၆-၂-၂၀၁၉ ရက် (အင်္ဂါနေ့) ည ၇:၀၀ နာရီတိတိတွင် ရန်ကုန်အထူးကုဆေးရုံကြီး၊ ခုတင်(၅၀၀)၌ ကွယ်လွန် သွားပါသဖြင့် ၂-၂-၂၀၁၉ ရက် (စနေနေ့)၊ နံနက် ၁၁:၀၀ နာရီတွင် ရေဝေးအေးအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ခံယူမည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သက်ဟုများအား အသိပေးအကြောင်း ကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၉:၀၀ နာရီတွင် ထွက်ပါမည်။)

ကွယ်လွန်သူအားရည်စူး၍ ၄-၂-၂၀၁၉ ရက်၊ (တနင်္လာနေ့)၊ နံနက် ၇:၀၀ နာရီမှ ၁၁:၀၀ နာရီထိ အထက်ပါနေအိမ်၌ ရက်လည်ဆွမ်းကျွေးတရားနာမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း
ဒေါ်ခင်သိန်းဝင်း
စစ်ကိုင်းဆရာအတတ်သင်ကျောင်းအုပ်ဆရာမကြီး (ငြိမ်း)
အသက် (၉၁) နှစ်

မုံရွာမြို့၊ အမှတ်(၂) အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်ခင်သိန်းဝင်းသည် ၁၄-၂-၂၀၁၉ ရက်တွင် ကွယ်လွန် သွားခြင်းအတွက် ဝမ်းနည်းကြေကွဲရပါသည်။

ရန်ကုန်ရောက်
စတိတ်ကျောင်းသားဟောင်းများအဖွဲ့

ဝမ်းနည်းကြေကွဲခြင်း
ဦးညွန့်အောင်
အသက်(၇၂)နှစ်
ဒု-အေဂျင်နီယာချုပ်(ငြိမ်း) EPC

မုံရွာမြို့၊ အမှတ်(၂) အထက်တန်းကျောင်းသားဘဝနှင့် အငြိမ်းစားယူပြီးနောက် လည်း တို့သူငယ်ချင်းအဖွဲ့တွေနှင့် မကြာခဏ တွေ့ဆုံနေကြပြီး ၂၆-၂-၂၀၁၉ (အင်္ဂါနေ့) နံနက် ၉ နာရီတွင် ရက်တရက် ကွယ်လွန်သွားခြင်းအတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

မုံရွာကရုဏာရိပ်မြုံ သူငယ်ချင်းတစ်စု

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါ်ရီရီရီရီ
အသက်(၈၉)နှစ်

မြန်မာနိုင်ငံရပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏ မိခင်ကြီး ဒေါ်ရီရီရီရီ အသက်(၈၉)နှစ်သည် ၁-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။

PARADISO CINEMAS Co.,Ltd.

ဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
အသက်(၆၉)နှစ်

ပါမောက္ခဒေါက်တာဦးရဲမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ ဇနီး ဒေါက်တာကင်သရင်းဗသိုက် အသက်(၆၉)နှစ်သည် ၂၇-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် အထူးဝမ်းနည်းကြေကွဲရပါသည်။

ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲ
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
အသက်(၆၉)နှစ်
Retired Scientist (W.H.O, Headquarters, Geneva)

ပါမောက္ခဒေါက်တာဦးရဲမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ ဇနီး ညီမလေးကဲ့သို့ ချစ်ခင်လေးစားရသော ဒေါက်တာ ကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

ဦးအေးမောင်သန်းနှင့် ဇနီး
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်ခင်စောလှ

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
Retired Scientist(WHO, Geneva)
အသက်(၆၉)နှစ်

Myanmar Journal Of Current Medical Practice(MJCMP) ၏ Editorial Board Member တစ်ဦးဖြစ်သူ ဒေါက်တာကင်သရင်းဗသိုက် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် အထူးဝမ်းနည်းကြေကွဲရ ပါသည်။

Editorial Board, MJCMP

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
Retired Scientist (WHO, Geneva)
အသက် (၆၉)နှစ်

ပါမောက္ခဒေါက်တာဦးရဲမြ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၏ ဇနီး ဒေါက်တာ ကင်သရင်းဗသိုက် အသက် (၆၉)နှစ် သည် ၂၇-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉:၃၅ နာရီတွင် ကွယ်လွန် သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

အလုပ်အမှုဆောင်အဖွဲ့
ဗုဒ္ဓသာသနာအဖွဲ့
မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး)

ဘုရား၊ ကျောင်း၊ ဒါယကာ
ဦးညိုသာအောင် (ပလက်ဝမြို့)
လ/ထ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ဝေ့/အုပ်
စာရေးဆရာညိုသာအောင်(တာသာကြီး)လေးရအနက်သာရများ၊ ဂျူပြီသာနား၊
အသက် (၈၂) နှစ်

ပလက်ဝမြို့၊ မြို့မရပ်နေ (ဦးအောင်ထွန်းမြို့-ဒေါ်လှစိန်)တို့၏သား၊ (ဦးစံ ကျော်အောင်-ဒေါ်အောင်မဖြူ)တို့၏ သားသမက်၊ ဒေါ်သိန်းသိန်း၏ ဇင်ပွန်း၊ ဦးဝေဇ်အောင်၊ ဦးဇေယျအောင်-ဒေါ်မိုးမိုးဆွေ၊ ဒေါ်နုနုမြအောင်၊ ဦးဒေဝ်အောင်-ဒေါ်မေသက်နွယ်၊ ဦးမေယျအောင်-ဒေါ်အေးသီတာမျိုးတို့၏ဖခင်၊ မောင်တိန်၊ ဦးအောင်ထွန်း၊ မောင်ဘုန်းဇင်ထက်တို့၏အဘိုး ဦးညိုသာအောင် (စာရေးဆရာညိုသာအောင်)သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက်တွင် ကွယ်လွန်သွားပါသဖြင့် ၃-၃-၂၀၁၉ (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပါသည်။ (တောင် ဥက္ကလာပမြို့နယ်၊ ၁၃-ရပ်ကွက်၊ ယယဝတီ-၁၆ လမ်း-နေအိမ်မှကားများ မွန်းလွဲ ၁၂:၃၀ နာရီတွင် ထွက်ပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၅-၃-၂၀၁၉ (အင်္ဂါနေ့) နံနက် ၇ နာရီတွင် အထက်ပါတောင်ဥက္ကလာပမြို့နယ်နေအိမ်သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
အသက်(၆၉)နှစ်

ပါမောက္ခဒေါက်တာဦးရဲမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ ဇနီး ဒေါက်တာကင်သရင်းဗသိုက် အသက်(၆၉)နှစ်သည် ၂၇-၂-၂၀၁၉ ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် အထူးဝမ်းနည်း ကြေကွဲရပါသည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း(ဗဟို)

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
Retired Scientist (WHO , Headquarters, Geneva)
အသက် (၆၉) နှစ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မဥ္ဇူလမ်း၊ ပါရမီရိပ်သာ၊ အမှတ် (၁၉)နေ ပါမောက္ခ ဒေါက်တာဦးရဲမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ ဇနီး ဖြစ်သူ ဒေါက်တာကင်သရင်းဗသိုက် အသက် (၆၉)နှစ်သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၉:၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

ဝမ်းနည်းကြေကွဲခြင်း

မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးရဲမြ ၏ချစ်လှစွာသောဇနီး ဒေါက်တာကင်သရင်းဗသိုက် [Retired Scientist (W.H.O Geneva)] အသက် (၆၉) နှစ်သည် ၂၇-၂-၂၀၁၉ ရက် နံနက် ၉:၃၅ နာရီတွင် ကွယ်လွန်သွားသည်အတွက် မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
Retired Scientist (W.H.O Geneva)
အသက် (၆၉) နှစ်

ပါမောက္ခ ဒေါက်တာဦးရဲမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန် အသင်း၊ နာယက- HIV၊ ဆေးပညာအဖွဲ့ MIMA)၏ဇနီး ဒေါက်တာ ကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ ရက် နံနက် ၉:၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူ အထူး ဝမ်းနည်းကြေကွဲရပါသည်။

Myanmar Oncology Society

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
Retired Scientist (WHO, Geneva)
အသက် (၆၉)နှစ်

ပါမောက္ခဒေါက်တာဦးရဲမြ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၏ဇနီး ဒေါက်တာ ကင်သရင်းဗသိုက် အသက် (၆၉)နှစ် သည် ၂၇-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉:၃၅ နာရီတွင် ကွယ်လွန် သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

အလုပ်အမှုဆောင်အဖွဲ့
သတ်ကြီးဆရာဝန်များထောက်တူအဖွဲ့
မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး)

ဝမ်းနည်းကြေကွဲခြင်း
ဘုရား၊ ရဟန်း၊ ကျောင်း၊ ဒါယကာကြီး
ဒေါက်တာသိမ်းကျော်
ပါမောက္ခချုပ်(ငြိမ်း) တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၅)လမ်း၊ အမှတ်(၄၈) နေ ဒေါ်မျိုးမျိုးယု၏ ချစ်လှစွာသောခင်ပွန်း၊ ကိုကောင်းကျော်၊ မသူသူသိမ်းကျော် တို့၏ ဖခင် ဒေါက်တာသိမ်းကျော်သည် ၂၆-၂-၂၀၁၉ (အင်္ဂါနေ့) ည ၇ နာရီတွင် ရန်ကုန်အထူးကုဆေးရုံကြီး၊ ခုတင် ၅၀၀ ၌ ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ဦးသိန်းဝင်း-ဒေါ်စန်းနု
အဝေရာဆေးတိုက် (ပုသိမ်)

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာဒေါက်ကင်သရင်းဗသိုက်
Retired Scientist (W.H.O, Headquarters, Geneva)
အသက်(၆၉)နှစ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မဥ္ဇူလမ်း၊ ပါရမီရိပ် သာ၊ အမှတ်(၁၉)နေ ပါမောက္ခဒေါက်တာဦးရဲမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း-ဗဟို)၏ဇနီးဖြစ်သူ ဒေါက်တာဒေါက်ကင် သရင်းဗသိုက် အသက်(၆၉)နှစ်သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၉:၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

သားဖွားမီးယပ်ပညာဌာန
ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်။

ဝမ်းနည်းကြေကွဲခြင်း
ဒေါ်တင်တင်မိုး
ကျောင်းအုပ်ဆရာမကြီး(ငြိမ်း)
အထက-၄၊ ဗိုလ်တထောင်
အသက်(၆၄)နှစ်

ဒေါ်တင်တင်မိုး ကျောင်းအုပ်ဆရာမကြီး(ငြိမ်း) သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူး နေ့) နံနက် ၉ နာရီတွင် ကွယ်လွန်သွားကြောင်း သိရ ပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ တီချယ်ကြီး ကောင်းရာသုဂတိ လားပါစေ။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားကြွယ်နှင့် ဆရာမများ
အထက(၄)ဗိုလ်တထောင်

သစ်ပင်
စိုက်ပါ
ဒို့ကမ္ဘာ
သာယာ
လှပ
စိမ်းမြမြ

ဝမ်းနည်းကြေကွဲခြင်း
ဒေါ်ရီရီရီရီ (ပန်းမော်)
အသက်(၈၉)နှစ်

မြန်မာနိုင်ငံရပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း-ဒေါ်ခင်နွယ်နွယ် ထွန်းတို့၏ မိခင် ဒေါ်ရီရီရီရီသည် ၁၃-၂၀၁၉ ရက်နေ့ နံနက် ၃း၁၅ နာရီတွင် ရန်ကင်းမြို့၊ O.S.C ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရပါ သဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းမိသားစုများ ပြန်ကြားရေးဝန်ကြီးဌာန

ဝမ်းနည်းကြေကွဲခြင်း
မြန်မာနိုင်ငံရပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏မိခင်ဖြစ်သူ ဒေါ်ရီရီရီရီ အသက် (၈၉) နှစ်သည် ၁၃-၂၀၁၉ ရက် နံနက် ၃း၁၅ နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ရုပ်ရှင်နှင့်စီဒီယိုလောကသားများ မြန်မာနိုင်ငံရပ်ရှင်အစည်းအရုံး

ဝမ်းနည်းကြေကွဲခြင်း
မြန်မာနိုင်ငံရပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏မိခင် ဒေါ်ရီရီရီရီ (ပန်းမော်) အသက် (၈၉) နှစ်သည် ၁၃-၂၀၁၉ ရက် နံနက် ၃း၁၅ နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

အဖွဲ့ဝင်များ (၂၀၁၈) ခုနှစ် ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့

ဝမ်းနည်းကြေကွဲခြင်း
ဘုရား၊ ရဟန်း၊ ကျောင်း၊ ဒါယကာကြီး
ဒေါက်တာသိမ်းကျော်
ပါမောက္ခချုပ်(ငြိမ်း) တိုင်ရင်းဆေးတက္ကသိုလ် (မန္တလေး)

ရန်ကင်းမြို့၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၅)လမ်း၊ အမှတ်(၄၈)နေ ဒေါ်မျိုးမျိုးယု ၏ ချစ်လှစွာသောခင်ပွန်း၊ ကိုဇာတင်းကျော်၊ မသုသူသိမ်းကျော်တို့၏ ဖခင် ဒေါက်တာသိမ်းကျော်သည် ၂၆-၂-၂၀၁၉ (အင်္ဂါနေ့) ည ၇ နာရီတွင် ရန်ကင်းအထူးကုဆေးရုံကြီး ခုတ် ၅၀၀ ၌ ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။

ဒေါက်တာ ဦးမြေ မိသားစု ဒေဝယကူဆေးတိုက်၊ ပဲခူးမြို့

အထူးဝမ်းနည်းကြေကွဲခြင်း
မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း (ရန်ကင်းတိုင်းဒေသကြီး အသင်းခွဲ)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်တိုး၏ ဖခင် ဦးခင်မောင် အသက် (၈၃)နှစ်သည် ၂၇-၂-၂၀၁၉ ရက်တွင် မကာအို၌ ကွယ်လွန်သွားကြောင်း သိရသည့်အတွက် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။

မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း (ရန်ကင်းတိုင်းဒေသကြီးအသင်းခွဲ)

ဝမ်းနည်းကြေကွဲခြင်း
ဦးညွန့်အောင်
အသက်(၇၂)နှစ်
ဒု-အင်ဂျင်နီယာချုပ်(ငြိမ်း) EPC

မုံရွာမြို့၊ အမှတ်(၂) အထက်တန်းကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညွန့်အောင် သည် ၂၆-၂-၂၀၁၉ရက်တွင် ကွယ်လွန်သွားခြင်းအတွက် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ရန်ကင်းတိုက် ဖိတ်တူးကျောင်းသားဟောင်းများအဖွဲ့

အထူးဝမ်းနည်းကြေကွဲခြင်း
ရဲအုပ်ဝေဇင် (ငြိမ်း)
သတင်းရဲတပ်ဖွဲ့
အသက်(၆၇)နှစ်

ရဲအုပ်ဝေဇင်(ငြိမ်း) (သတင်းရဲတပ်ဖွဲ့) သည် ၂၄-၂-၂၀၁၉ ရက် (တနင်္ဂနွေနေ့)တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

တပ်တွင်း ဒုရဲအုပ်လောင်း ၁၂/၈၈ မ သူငယ်ချင်းများ

ဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာသိမ်းကျော်
ပါမောက္ခချုပ်(ငြိမ်း) တိုင်ရင်းဆေးတက္ကသိုလ် (မန္တလေး)
အသက်(၅၈)နှစ်

အ-ထ-က(၂)ဗဟန်း၊ (နန်ယန်) ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ ဒေါက်တာသိမ်းကျော်သည် ၂၆-၂-၂၀၁၉ (အင်္ဂါနေ့) ည ၇ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

အထက(၂)ဗဟန်း (နန်ယန်) ကျောင်းသားဟောင်းများ

ဒေါ်ရီရီရီရီ (ပန်းမော်)
အသက်(၈၉)နှစ်

ပန်းမော်မြို့နေ (ဦးလွယ်ရီရီ-ဒေါ်သန်းရင်)တို့၏ သမီး၊ ဇေယျကျော်ထင် မော်ကွန်းဝင် (ဗိုလ်မှူးစိန်လွင်)(ငြိမ်း)၏ ဇနီး၊ (ဒု-ဗိုလ်မှူးကြီးမျိုးမြင့်) ဒေါ်ခင်နွယ်လွင်၊ ဦးမြင့်လွင် (Chief Officer) ဒေါ်မေနှီလွင်၊ (ဦးလွင်လွင်)၊ ဦးဌေးလွင်(သရုပ်ဆောင် ဦးဇင်ဝိုင်း) ဒေါ်ခင်နွယ်လွင်ထွန်း၊ Captain ဦးမောင်မောင်လွင်-ဒေါ်ဖြူဖြူတင် တို့၏ မိခင်ကြီး၊ မြေး၊ မြစ် တို့၏ ချစ်လှစွာသော အဘွား၊ ဒေါ်ရီရီရီရီ သည် ၁၃-၂-၂၀၁၉ ရက် နံနက် ၃း၁၅ နာရီတွင် ရန်ကင်းမြို့၊ (O.S.C)ဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၅-၃-၂၀၁၉ ရက် နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ဆွေးမျိုးမိတ်သင်္ဂဟအပေါင်းအား အသိပေးအကြောင်းကြားအပ်ပါသည်။[ကွယ်လွန်သူ အား ရည်စူး၍ ၇-၃-၂၀၁၉ ရက် နံနက် ၇ နာရီတွင် အမှတ်(၄၅၁)၊ (၄၅)ရပ်ကွက်၊ မနော်ဟရီလမ်း၊ မြောက်အင်္ဂုနေအိမ်သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာ ကြွရောက် ပါရန် ဖိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်း၊ ကျောင်းဒါယကာကြီး
ဒေါ်လှသန်း
ဌာနခွဲမှူး (ငြိမ်း) စီမံရေးရာဌာန၊ ရန်ကင်းမြို့တော်စည်ပင်
အသက် (၇၇) နှစ်

ရန်ကင်းမြို့၊ တာမွေမြို့နယ်၊ မလှကုန်းဌေးကြယ်(က)ရပ်ကွက်၊ သုဌေးလမ်း၊ အမှတ်(၆)နေ (ဦးထွန်းအောင်-ဒေါ်အုန်းမြ)တို့၏သမီးကြီး၊ (ဦးဌေးလှ-ဒေါ်မြသင်း) တို့ ၏သမီးမေးမ၊ ဒေါ်လှမြင့်(လ/ထညွန့်မျိုး-ငြိမ်း၊ စီမံစီးပွား)၊ ဒု-ဗိုလ်မှူးကြီးစိန်အေး (ငြိမ်း)(ဒုညွန့်ချုပ်-ငြိမ်း၊ လူမှု/ကယ်ဆယ်-ဝန်ကြီးရုံး)-ဒေါ်ခင်နွယ်အေး၊ ဦးသိန်းဝင်းရီ-ဒေါက်တာအေးအေးအေးမြင့်၊ ဒေါက်တာတင်ထွန်း(မုဆယ်ခရိုင်ဆရာဝန်ကြီး-ငြိမ်း)၊ ဒေါ်မျိုးမျိုးဝင်း၊ ဦးအောင်နိုင်ဦး(ဒု-ဥက္ကဋ္ဌ တာမွေမြို့နယ် သမအသင်းစုလီမိတက်)၊ ဒေါ်သိသီလှိုင်(လယ်ပြု၊ အမက-၁၀၊ တာမွေ)တို့၏ အစ်မကြီး၊ ဦးချစ်သိန်း (ကက ငွေ-ငြိမ်း)၏ချစ်လှစွာသောဇနီး၊ ဦးဇော်ဦးအောင်(B.E-Electronics) ဒေါ်ကျင်ကျင် သန်း၊ ဦးကျော်မင်းလွင်(ခေတ္တ-S-Korea) ဒေါ်မိုးသဉ္ဇာတီတို့၏မိခင်၊ မြေးလေး၊ ယောက်ျားတို့၏အဘွားသည် ၁၃-၂-၂၀၁၉ (သောကြာနေ့) နံနက် ၈း၁၅ နာရီတွင် ကွယ် လွန်သွားပါသဖြင့် ၃-၃-၂၀၁၉ (တနင်္ဂနွေနေ့) မွန်းတည့် ၁၂ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှကားများ နံနက် ၁၀ နာရီတွင် ထွက်ပါမည်။)

ကျန်ရစ်သူမိသားစု

ရဟန်း၊ ကျောင်းဒါယကာကြီး
ဦးဝင်းကို (အင်းဝ)
မြင်းလုံးပိကင်းပြန်၊ အကောက်အခွန်ဦးစီးဌာန (ငြိမ်း)
အသက် (၇၆) နှစ်

(ဦးအောင်သိန်း-ဒေါ်လှမေ)တို့၏သား၊ (ဦးဘခင်-ဒေါ်စိမ်းမြိုင်) တို့၏ သား၊ သမီး၊ ရန်ကင်းမြို့၊ တိုက်(၁၅/၅)၊ နီလာလမ်း၊ (၂၄)ရပ်ကွက်၊ သုဝဏ္ဏနေ ဒေါ်သန်းရီ (စီးပွား/ကူးသန်း-ငြိမ်း)၏ချစ်လှစွာသောခင်ပွန်း၊ ဦးသော်တာ(Bosum-Unitam) ဒေါ်ဆွေဆွေဦး၊ ဦးနေမျိုး၊ ဦးကျော်ကျော်ထွန်း(GSM-CCPBM)-ဒေါ်မျိုးမျိုးအောင်၊ ဦးဝင်းအောင်(Samsung Electronics Australia)-ဒေါ်ခင်နွယ်ဝင်း၊ ဦးမျိုးဝင်းမောင်-ဒေါ်မျိုးရီခိုင်တို့၏ ချစ်လှစွာသော ဖခင်၊ မအိသော်တာဦး၊ Dr. ကောင်းခင်ကို၊ မဆန္ဒစွာထွန်း၊ Christine Aung၊ William Aung မကြည်ဖြူအေး၊ မောင်အောင်ချမ်းသာတို့၏ ချစ်လှစွာသော အဘိုးသည် ၂၈-၂-၂၀၁၉ ရက် မွန်းလွဲ ၂း၂၀ နာရီတွင် ရွှေဂုံတိုင်အထူးကုဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၄-၃-၂၀၁၉ ရက် နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးနေ ဆွေးမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှ ကားများ နံနက် ၈း၁၀ နာရီတွင် ထွက်ပါမည်။)[ကွယ်လွန်သူအားရည်စူး၍ ၆-၃-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၇ နာရီမှ ၁၀ နာရီအထိ နေအိမ်သို့ ရက်လည်ဆွမ်းကျွေး တရား တော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း
ရန်ကင်းမြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ ကျော်သူ (၂၂)လမ်း၊ အမှတ်(၉၇၈)နေ ပါမောက္ခ Dr.ကျော်အောင်ထွန်း(အရိုး)၏ မွေးသမိခင်ကျေးဇူးရှင် ဒေါ်ငွေကြယ် အသက် (၉၄) နှစ်သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့)တွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရ ပါသည်။

ပါမောက္ခ ဒေါက်တာဇော်ဝေရိုး (ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁၊ ရန်ကင်း)နှင့် ဒေါက်တာ နွယ်နီအောင် မိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း
ရန်ကင်းမြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ ကျော်သူ (၂၂) လမ်း၊ အမှတ်(၉၇၈)နေ ပါမောက္ခ Dr. ကျော်အောင်ထွန်း(အရိုး)၏ မွေးသမိခင်ကျေးဇူးရှင် ဒေါ်ငွေကြယ် အသက် (၉၄) နှစ်သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) တွင် ကွယ်လွန်သွားကြောင်း သိရ ပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါ သည်။

အရေးပေါ်ကုသမှုဆေးပညာဌာန မိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း
ဒေါက်တာကင်သရင်းဗသိုက်
Retired Scientist (W.H.O Geneva)
အသက် (၆၉) နှစ်

ပါမောက္ခ ဒေါက်တာဦးရီမြ (ဥက္ကဋ္ဌ မြန်မာနိုင်ငံဆရာဝန်အသင်းနာယက- HIV၊ ဆေးပညာအဖွဲ့)၏ဇနီး၊ ဒေါက်တာကင်သရင်းဗသိုက်သည် ၂၇-၂-၂၀၁၉ ရက် နံနက် ၉း၃၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါကြောင်း။

Cardiology Department Yangon General Hospital University of Medicine (1)

အနိစ္စ

တယာတအသင်း
ဦးအုန်းရွှေ
အသက်(၉၂)နှစ်
တိုင်းအင်ဂျင်နီယာမှူးကြီး (ငြိမ်း-ဆလရ)

ရန်ကင်းမြို့၊ တောင်ဥက္ကလာပမြို့နယ်၊ စက်မှုဇုန်(၈)ရပ်ကွက်၊ (၃)လမ်း၊ သစ္စာ ပညာဉ်အိမ်ရာ၊ တိုက်(၃)၊ အခန်း(၁၀၂) နေ ဒေါ်ခင်ဆွေ (ငွေစာရင်း) ကုန်သွယ် လယ်ယာရုံးချုပ်)၏ ချစ်လှစွာသော ခင်ပွန်း၊ Dr. တင်အောင်- Dr.လွင်မာဦး (ဂျမေကာ)၊ ဦးထိန်လင်း-ဒေါ်တင်မာဦး၊ မောင်ကောင်းမြတ်လွင် (ဂျမေကာ)တို့၏ ဖခင် ဦးအုန်းရွှေ သည် ၂၇-၂-၂၀၁၉ ရက် တွင် ဝိတိုရိယ ဆေးရုံ၌ ကွယ်လွန်သွား ပါသဖြင့် ၃-၃-၂၀၁၉ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ် မည်ဖြစ်ပါကြောင်း အသင်းသူ/အသင်း သားများအား အသိပေး အကြောင်းကြား အပ်ပါသည်။

အမှုဆောင်အဖွဲ့
တယာတအသင်း(ရန်ကင်း)

မြတ်ဗြဟ္မာအသင်း (ရန်ကင်း)
ဦးကျော်အေး (မြတ်)
အသင်းဝင်အမှတ်(၃၃၂)
အသက်(၆၉)နှစ်

မြတ်ဗြဟ္မာ၊ နောက်လယ်ရပ်၊ (၆)လမ်း၊ အမှတ်(၃၃၀)နေ ဒေါ်အုန်းကြူ(အသင်းဝင် အမှတ်-၃၃၃၃)၏ ခင်ပွန်း သည် ၂၈-၂-၂၀၁၉ ရက်တွင် ရန်ကင်းပြည်သူ့ဆေးရုံ ကြီး၌ ကွယ်လွန်သွားပါသဖြင့် ၂-၃-၂၀၁၉ (စနေနေ့) မွန်းလွဲ ၂ နာရီတွင် ထိန်ပင် သုသာန်၌ မီးသင်္ဂြိုဟ်ပါမည်။ (မြတ် အသင်းမှ ကားများ နံနက် ၁၁း၃၀ နာရီ တွင် ထွက်ပါမည်။) အမှုဆောင်အဖွဲ့

ဦးမြင့်ဆွေ
အသက်(၆၈)နှစ်

ရန်ကင်းမြို့၊ အမှတ်(၂၅/A)ရေတွင်း လမ်း၊ စော/ရေရပ်ကွက်၊ အပူမြို့နယ်နေ (ဦးမောင်မောင်-ဒေါ်ကြည်)တို့၏ သား၊ ဒေါ်လှလှဝင်း၏ ချစ်လှစွာသောခင်ပွန်း၊ မမြစန္ဒာ၊ ကိုအောင်မျိုးသန်းမအေးသိုက် မွန်၊ မသီရိဆွေ၊ မောင်မိုးမြင့်ကျော်၊ မောင်အာကာဖြူတို့၏ ဖခင်၊ မြေးလေး ယောက်ျားတို့၏ အဘိုး သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) ည ၉း၅၀ နာရီတွင် Green Cross ဆေးရုံ၌ ကွယ်လွန်သွားပါ သဖြင့် ၂-၃-၂၀၁၉ (စနေနေ့) ညနေ ၃ နာရီတွင် ထိန်ပင်အအေးတိုက်မှ ထိန်ပင် သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည် ဖြစ်ပါ၍ ရင်နီးရပ်ဝေးမှ ဆွေးမျိုးမိတ် သင်္ဂဟများအား အသိပေးအပ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁ နာရီတွင် ထွက်ပါမည်။) ကျန်ရစ်သူမိသားစု

ဦးကျော်စိုးနိုင်
(B.Sc-Zoo)
အသက် (၅၉) နှစ်

ရန်ကင်းမြို့၊ တာမွေမြို့နယ်၊ မအူကုန်း ရပ်ကွက်၊ (၃၃)လမ်း၊ အမှတ်(၃၄)နေ (ဦးသင်းစိန်-ဒေါ်တင်စု)တို့၏ သားထွေး၊ (ဗိုလ်ဘအောင်-ဒေါ်မြစိန်)၊ (ဒေါ်စန်းမြင့်)၊ (ဗိုလ်မှူးတင်ရီ-ဒေါ်အေးသန်း)၊ (ဒေါ်အေး သိန်း)၊ (ဒေါ်ခင်ခင်ညို)၊ (Dr.ခင်မအေး) တို့၏ဘွား ဒေါ်ခင်မြတ်မွန် (ဆေး/သူငြိမ်း)၊ ဦးဝင်းအောင်(MRTV-ငြိမ်း)၊ ဒေါ်စောယု လင်းတို့၏မောင်/ညီ၊ မောင်အောင်ပြည် ရိုး(B.E-Civil) တို့၏ဦးလေး၊ ဦးကျော်စိုး နိုင်သည် ၁-၃-၂၀၁၉ (သောကြာနေ့) နံနက် ၁၀း၀၅ နာရီတွင် ရန်ကင်းပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားပါသဖြင့် ၃-၃-၂၀၁၉ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရင်နီးရပ်ဝေးမှ ဆွေးမျိုးမိတ်သင်္ဂဟများအား အသိပေး အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၉ နာရီတွင် ထွက်ပါမည်။)[ကွယ်လွန်သူအားရည်စူး၍ ၇-၃-၂၀၁၉ (ကြာသပတေးနေ့) နံနက် ၇ နာရီမှ ၁၀ နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်း၊ ကျောင်းဒါယကာကြီး
ဒေါ်ငွေကြယ် (သိမ်ဆိပ်)
အသက် (၉၄) နှစ်

ရန်ကင်းမြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ ကျော်သူ(၂၂)လမ်း၊ အမှတ်(၉၇၈)နေ (ဦးတင်မင်း-ဒေါ်သိန်း)တို့၏သမီး၊ (ဦးတောမောင်-ဒေါ်ထွန်းမေ)တို့၏ သမီးမေးမ၊ (ဒုတိယဗိုလ်မှူးကြီး ထွန်းကြည်)၏ဇနီး၊ ဒေါ်စန္ဒာကြည် (ပြင်သစ်စဉ် လမ်းညွှန်)၊ ပါမောက္ခဒေါက်တာကျော်အောင်ထွန်း(အရိုး)-ဒေါက်တာမာလာစိုး (ညွှန်ကြားရေးမှူး၊ ဝယ်ယူဖြန့်ဖြူးရေး)၊ ကိုဝင်းနိုင်ထွန်း(ဖိုးသားအောင် ထမင်းဆိုင်)-မသင်ထွန်း(အီတာလျံစဉ်လမ်းညွှန်)တို့၏မိခင်ကြီး၊ မဆရာတနာထွန်း၊ မောင် ဘုန်းမြတ်မင်း၊ မောင်ညီဘုန်းမြတ်တို့၏အဘွား ဒေါ်ငွေကြယ်သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) နံနက် ၀၀း၀၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂-၃-၂၀၁၉ (စနေနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ကျောက်ဆည်သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ (ခုတ်-၁၀၀၀ ဆေးရုံဝင်းနေအိမ်မှကားများ နံနက် ၉း၃၀ နာရီတွင် ထွက်ပါမည်။)[ကွယ်လွန်သူအား ရည်စူး၍ ၆-၃-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၇ နာရီတွင် အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာကြွ ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်း၊ ကျောင်း ဒါယကာကြီး
ဦးအုန်းရွှေ (၉၂)နှစ်
(တိုင်းအင်ဂျင်နီယာမှူးကြီး-ငြိမ်း၊ ဆ-လ-က)
B.Sc. Engg. R.U., M.S. (Purdue) U.S.A

ရန်ကင်းမြို့၊ တောင်ဥက္ကလာပမြို့နယ်၊ စက်မှုဇုန်(၈)ရပ်ကွက်၊ (၃)လမ်း၊ သစ္စာပညာဉ်အိမ်ရာ၊ တိုက်(၃)၊ အခန်း(၁၀၂)နေ ဒေါ်ခင်ဆွေ (ငွေစာရင်း) ကုန်သွယ်/လယ်ယာရုံးချုပ်)၏ ချစ်လှစွာသော ခင်ပွန်း၊ Dr.တင်အောင်-Dr. လွင်မာဦး (ဂျမေကာ)၊ ဦးထိန်လင်း-ဒေါ်တင်မာဦး၊ မောင်ကောင်းမြတ်လွင် (ဂျမေကာ) တို့၏ ဖခင်၊ မောင်ကျော်လွင် (ဂျပန်)၊ မနန်းကံ၊ ခွန်အန်းရွှေ သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) မောင်ထွန်းအောင်(ဂျမေကာ) တို့၏ အဘိုး၊ ဦးအုန်းရွှေ သည် ၂၇-၂-၂၀၁၉ (ဗုဒ္ဓဟူးနေ့) ည ၉း၁၅ နာရီတွင် ဝိတိုရိယဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၃-၃-၂၀၁၉ (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပါ၍ ရင်နီးရပ်ဝေးမှ ဆွေးမျိုးမိတ်ဆွေးမျိုး သိစေအပ်ပါသည်။ (နေအိမ်မှ ကားများ နံနက် ၈း၃၀ နာရီတွင် ထွက်ပါမည်။) ကျန်ရစ်သူမိသားစု

ဒေါ်လန်းတင် (Lily)
အသက် (၉၁) နှစ်

ရန်ကင်းမြို့၊ သယ်နန်းကျွန်းမြို့နယ်၊ ဝေလေန္တာအိမ်ရာနေ (သုံးစွဲမြို့ဦးတထွန်း- ဒေါ်လှမေ)တို့၏သမီး၊ ဦးချစ်တင်(သစ်လုပ်ငန်း)၏ဇနီး၊ ဒေါက်တာစောထွန်း- ဒေါက်တာခင်ဆွေဦး၊ ဦးဇော်ထွန်း(ရေကြောင်းအင်ဂျင်နီယာ)၊ ဒေါ်ခင်နွယ်- ဒေါက်တာမြတ်ထူး(သွား/ဆေး)-ဒေါ်ကြည်ကြည်မြင့်တို့၏မိခင်သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) နံနက် ၁၀း၁၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂-၃-၂၀၁၉ (စနေနေ့) ညနေ ၃ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပါ ကြောင်း မိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဦးခင်မောင်အေး (Charlie Lee)
အသက်(၈၈)နှစ်
(မေမြို့)

ပြင်ဦးလွင်မြို့နေ (ဦးစိန်မောင်-ဒေါ်ထွန်းရီ)တို့၏ သား၊ ကလေးမြို့နေ (ဦးအောင်ခင်-ဒေါ်ကျော်)တို့၏ သား၊ သမီး၊ မန္တလေးမြို့နေ (ဦးမောင်လေး-ဒေါ်ခင်လှ မြင့်)၊ ပြင်ဦးလွင်မြို့နေ (ဦးခင်မောင်သိန်း-ဒေါ်ခင်စန်းဝင်း)တို့၏ ညီ/မောင်၊ ရန်ကင်း မြို့နေ (ဦးအောင်မြင့်)-ဒေါ်နန်းရီ၊ ပြင်ဦးလွင် မြို့နေ (ဦးသန်းဝင်း)-ဒေါ်ညွန့်ညွန့်တို့၏ အစ်ကို၊ ကလေးမြို့နေ (ဒေါ်ခင်လှ)၏ ခင်ပွန်း၊ ဦးလင်းဝင်းအောင်-ဒေါ်ခင်ခင်စုမွန် (Unitam)တို့၏ ဖခင်၊ ရန်ကင်းမြို့ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ ပါရမီရိပ်ပင်၊ မဇ္ဈိလမ်း၊ အမှတ်(၁၆)နေ ဦးခင်မောင်အေးသည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) နံနက် ၅း၃၅ နာရီတွင် ပင်လုံဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ယင်းနေ့တွင်ပင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ပါ၍ ရင်နီးရပ်ဝေးမှ ဆွေးမျိုး မိတ်သင်္ဂဟ အပေါင်းတို့အား အကြောင်းကြားအပ်ပါသည်။ [ကွယ်လွန်သူအား ရည်စူး၍ ၄-၃-၂၀၁၉ (တနင်္လာနေ့) နံနက် ၇ နာရီမှ ၁၀ နာရီအထိ အထက်ပါ နေအိမ်သို့ ရက်လည် ဆွမ်းကျွေးတရားတော်နာ ကြွရောက်ပါရန် ဆွေးမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား ဖိတ် ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်း၊ ကျောင်းဒါယကာကြီး
ဒေါက်တာဦးမြင့်သိန်း (ခ) ဦးတိတ်တီ (နေဖြူ)
ရခိုင်ဆရာဝန်ကြီး (ငြိမ်း)
အသက် (၈၆) နှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုမြို့မြို့နယ်နေ (ဦးလှစိုး-ဒေါ်ကျော်တင်)တို့၏သား၊ မြောင်းမြမြို့နေ (ဦးယုခင်-ဒေါ်ထွန်း)တို့၏သား၊ သမီး၊ ဒေါ်ခင်ထွန်း၏ ချစ်လှစွာသော ခင်ပွန်း၊ မနင်းသီတာ၏ဖခင်သည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) ညနေ ၄ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂-၃-၂၀၁၉ (စနေနေ့) နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရင်နီးရပ်ဝေးမှ ဆွေးမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၉ နာရီတွင် ထွက်ပါမည်။)[ကွယ်လွန်သူအားရည်စူး၍ ၆-၃-၂၀၁၉ (ဗုဒ္ဓဟူးနေ့) နံနက် ၇ နာရီတွင် သယ်နန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ သမိန်စရမ်းလမ်းသွယ်(၃)၊ အမှတ်(၂၉၁) နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်း၊ ကျောင်း ဒါယကာကြီး
ဦးလှမြင့် (၅၇)နှစ်
(ရွှေတိဂုံ ဘက်စုံ မြန်မာစု) ပန်းပုဆရာကြီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ဆေးသမားကျေးရွာနေ (ဦးနန်းအောင်ကျော်- ဒေါ်သန္တာလှ) တို့၏ သား၊ (ဦးမောင်တင်)-ဒေါ်ကျော်တင်၊ (ဦးလှတင်)-ဒေါ်မြင့်မြင့်ခိုင် တို့၏ ညီ/မောင်၊ ဒေါ်လှလှရွှေ၏ အစ်ကို၊ ရန်ကင်းမြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ဆည်မြောင်းလမ်း၊ အမှတ်(၇၈၈)နေ ကိုထွန်းထွန်းငြိမ်း-မအေမိမောင်၊ မောင်သန်းဇင်ထွန်းတို့၏ ကျေးဇူးရှင်ဖခင်ကြီး၊ မဆရာလှိုင်လှ၏ အဘိုး၊ (ဒေါ်စောကြည်) ၏ ခင်ပွန်းသည် ၂၈-၂-၂၀၁၉ (ကြာသပတေးနေ့) နံနက် ၉ နာရီတွင် ကွယ်လွန်သွား ပါသဖြင့် ၂-၃-၂၀၁၉ (စနေနေ့) ညနေ ၃ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပါမည်။ (နေအိမ်မှ ကားများ မွန်းလွဲ ၁၄၅ နာရီတွင် ထွက်ပါမည်။)[ကွယ်လွန်သူအားရည်စူး၍ ၆-၃-၂၀၁၉ (ဗုဒ္ဓဟူးနေ့)နံနက်တွင် အထက်ပါ မြောက် အင်္ဂုနေအိမ်သို့ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါ သည်။]

ကျန်ရစ်သူမိသားစု

တနင်္သာရီတိုင်းဒေသကြီးထွက်ကုန် အဖိုးတန်ငှက်သိုက်

ကျော်စိုး (ကော့သောင်း)

ရှားပါး၍ ပရိတ်တင်ကြွယ်ဝပြီး အာဟာရဓာတ်များစွာပါဝင်သော အဖိုးတန် ‘ငှက်သိုက်’ ဟုခေါ်သည့် ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးကို မြန်မာနိုင်ငံတောင်ဘက်ပိုင်း တွင်သာ တွေ့ရတတ်သည့် ပျံလွှားငှက် မျိုးနွယ်ဝင် ‘လေစားငှက်’ (ခေါ်) ‘ဇီဝဇိုး’ ငှက် မှ ထွက်ရှိခြင်းဖြစ်သည်။

ငှက်သိုက်ဟုခေါ်ခြင်းမှာ အဆိုပါ ‘ဇီဝဇိုး’ ငှက်ငယ်လေးများ နေထိုင်ပေါက်ဖွားရန် အသိုက် ပြုလုပ်ရာတွင် မိမိတို့ဘာသာ အန်ထုတ်သည့် အာစေးအကျိအချွဲများဖြင့် အသိုက်အဖြစ် ဆောက်လုပ်ကြရာ ထိုအသိုက်ကိုခေါ်ခြင်း ဖြစ်ပြီး ပရိတ်တင်ကြွယ်ဝ၍ ဆေးဖက်ဝင် အဖိုးတန်လှပေသည်။

ငှက်သိုက်ငှက်၊ မိုးရွေငှက်၊ ဒုန်းငှက် ဟုလည်းခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ဇီဝဇိုး ငှက်အမျိုးအစား ခြောက်မျိုးရှိပြီး ငှက်သိုက် ထုတ်လုပ်နိုင်သော ငှက်အမျိုးအစားများမှာ ငှက်သိုက်အဖြူထုတ်လုပ်သည့် Collocalia Fuciphaga နှင့် ငှက်သိုက်အမည်းထုတ်လုပ် သည့် Collocalia Maxima တို့ဖြစ်သည်။ မြန်မာနိုင်ငံမှာ ဇီဝဇိုးငှက်များကို ပုသိမ်ခရိုင် အတွင်းရှိ ကျွန်းအချို့နှင့် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းအချို့တွင် တွေ့ရှိရပါသည်။

‘ဇီဝဇိုး’ ငှက်၏ ပုံသဏ္ဍာန်သည် ပျံလွှား ငှက်နှင့်ဆင်တူပြီး စာကလေးငှက်အရွယ် မိလီမီတာ ၁၀၀ မှ ၄၀၀ အတွင်းရှိကာ ကျော ဘက်ငှက်မွေးအရောင်မှာ အနက်ရောင်ဖြစ်ပြီး ဝမ်းပိုက်ဘက်တွင် မီးခိုးရောင်ဖြစ်သည်။ ဦးခေါင်းသေး၍ လုံးဝန်းပြီး မာသောနှုတ်သီးနှင့်



ကော့သောင်းခရိုင် ပင်လယ်ပြင်အတွင်းရှိ သဘာဝငှက်သိုက်ထွက်ရုံရာ ကျောက်ဆောင်ကျွန်းများအား တွေ့မြင်ရစဉ် ။

ကျယ်သော ပါးစပ်ပေါက်ရှိသည်။ တောင်ပံ ချွန်၍ အမြီးတိုသောကြောင့် ပျံသန်းမှုလျင်မြန် သည်။ ညအိပ်ချိန်မှလွဲ၍ တစ်နေ့လုံးပျံသန်းနိုင် ကာ တိုပြီးကောက်နေသည့် ခြေသလုံးများပါ သော ခြေလေးချောင်းရှိသည်။ ခြေလေးချောင်း အနက် သုံးချောင်းမှာ အရှေ့ဘက်သို့ကား၍ ညွတ်နေသောကြောင့် ကျောက်ဆောင်အစွန်း နှင့် အဆောက်အအုံခုံရံများတွင် ခိုင်မြဲစွာ ကုပ်တွယ်ထားနိုင်စွမ်းရှိသည်။


‘ဇီဝဇိုး’ ငှက်သည် လူသူဝေးရာ ပင်လယ် ကျွန်း၊ ကျောက်ဆောင်များ၊ လိုဏ်ဂူများတွင် ထောင်ပေါင်းများစွာ အုပ်စုဖွဲ့နေထိုင်၍ ပျံသန်းရင်း အင်းဆက်ပိုးမွှားများကို ဖမ်းယူ စားသောက်ကြသည်။ တိမ်ရှိသည့်အခြေအနေထိ ပျံသန်းနိုင်စွမ်း ရှိပြီး အမြင်အာရုံစူးရှကာ လျင်မြန်ဖျတ်လတ် သည်။ မျိုးပွားရာသီဖြစ်သည့် တပေါင်း၊ တနှုး လများတွင် ငှက်အထီးများက ထူးဆန်းစွာ

မိမိတို့ အာခေါင်မှ အာစေးအကျိအချွဲများ အထပ်ထပ်အဖန်ဖန် အန်ထုတ်၍ ကျောက် ကမ်းပါးနံရံများတွင် အသိုက်ပြုလုပ်ကြသည်။ ထိုအန်ထုတ်လိုက်သည့် အာစေးအကျိအချွဲ များသည် လေနှင့် ထိတွေ့လျှင် မာကျော သွားရာမှ မကြာမီ ငှက်ကလေးနေနိုင်ရန် စွက်ပုံသဏ္ဍာန်ဖြစ်အောင် ဖန်တီးတည်ဆောက် ၍ ငှက်မများက ဝင်ရောက် ဥဥ သားပေါက်ဖွား ကြသည်။

တစ်ကြိမ်လျှင် ဥ နှစ်လုံး ဥလေ့ရှိသည်။ အထီးတစ်ကောင်နှင့် အမတစ်ကောင်ပေါက်ဖွား လေ့ရှိပြီး မိခင်ငှက်ကြီးမှ သားပေါက်များကို နှစ်လကြာကျွေးမွေးပြုစုပြီး အရွယ်ရောက်ကာ အသိုက်မှဆင်းကြသည်။

ထိုသို့ သားပေါက်အရွယ်ရောက်ပြီး ငှက် ငယ်လေးများမရှိတော့သည့် အသိုက်ကို စွာယူစုဆောင်း၍ ဆေးဖက်ဝင်ငှက်သိုက် အဖြစ် အသုံးပြုကြခြင်းဖြစ်သည်။

အထူးကဏ္ဍ [၈] သို့ >>>



ကယန်းတိုင်းရင်းသားတို့၏ ရိုးရာပုံပြင်

ကယန်းတိုင်းရင်းသားတို့သည် အခြားသော တောင်ပေါ်တိုင်းရင်းသားများနည်းတူ ထမင်းစားသောက် ပြီးချိန်တွင် ဆေးရွက်ကြီးငုံ၍ ခံတွင်းချဉ်ဖြေဖျောက် ကြသည်။ ထိုအလေ့အထနှင့်ပတ်သက်၍ “ထမင်းနှင့် ငါးရဲ့” ပုံပြင်ကလေးဖြစ်ပေါ်လာပြီး ဘိုးဘွား၊ မိဘတို့မှ တစ်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်လာသော ကယန်း ရိုးရာပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။

“ရှေးအခါက ဘိုးဘွားကယန်းလူမျိုးတွေဟာ ထမင်းစားပြီးရင် ဆေးရွက်ကြီးငုံလေ့ရှိတယ်တဲ့။ ထမင်းမစားဘဲ အသက်မရှင်နိုင်သလို ထမင်းစားပြီး ခံတွင်းချဉ်တာမျိုး၊ တစ်ခုခုလုပ်သလို စိတ်ခံစားရတော့ ဆေးရွက်ကြီးငုံလိုက်မှ ပြည့်စုံသလိုခံစားကျေနပ်ကြပြန် ရောတဲ့။ တစ်နေ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထမင်းနဲ့ ဆေးရွက်ကြီးက အငြင်းအခုံဖြစ်ကြပါလေရော။ ထမင်းက လူသည် ငါ့ကိုမစားဘဲ အသက်မရှင်နိုင်။ ဒါကြောင့် ငါဟာဆေးရွက်ကြီးထက် အသုံးဝင်အရာရောက် သလို ဂုဏ်လည်းပိုကြီးမားတယ်လို့ ပြောလိုက်တယ်။ ဒီအခါ ဆေးရွက်ကြီးကလည်း ဟေ့ မင်းစကားအကုန် မမှန်နိုင်။ လူသားတွေဟာ ထမင်းစားပြီးချိန်

ဆေးရွက်ကြီးငုံလိုက်မှ ပြည့်စုံတယ်ထင်တာ။ ဒါကြောင့် ငါဟာ မင်းထက်ပိုပြီးအရေးပါဝင်ရိတယ်လို့ ပြောပါ လေရော။ ဒီလိုနဲ့ တစ်ယောက်တစ်စွန်းငြင်းဆိုနေကြရာက လက်တွေ့အဆုံးအဖြတ်အဖြစ် သူတို့နှစ်ဦးဟာ ရွာလမ်းဆုံ လမ်းခွနေရာမှာ ယှဉ်ပြီးရပ်နေဖို့၊ လူသားက ပထမဆုံး ယူစားတဲ့အရာက ပိုအရေးပါပြီးတော့ အနိုင်ဖြစ်ကြောင်း သတ်မှတ်ရန် သဘောတူလိုက်ပြီး လမ်းဆုံမှာသွားရပ်နေ ကြတယ်။ ဒီအချိန်မှာပဲ ထမင်းစားပြီးလို့ ရွာအပြင်ကို

ကယန်းတိုင်းရင်းသားများသည် တောင်ယာစပါး၊ လယ်စပါးများ ရိတ်သိမ်းပြီးချိန် စပါးကျိတ်သို့ စပါးထည့်သည့်အခါတွင် ငါးရံခြောက် ဦးခေါင်းဖြင့် ဦးဦးဖျားဖျားရောထည့် ပြီးမှ ကျန်စပါးများကို ထည့်ရ

ထွက်လာတဲ့ လူတစ်ယောက်ဟာ ဆေးရွက်ကြီးကို မြင်တော့ စားချင်စိတ်ပေါ်လာပြီး ကောက်ပါးလိုက်တယ်။ ဆေးရွက်ကြီးကတော့ အနိုင်ရသွားပြီး သူဟာထမင်းထက် ပိုပြီးအရေးပါတာ လက်တွေ့ဖြစ်တဲ့အကြောင်း လျှောက် ပြောနေတော့ ထမင်းကရှက်သွားပြီး လူသူမရောက်နိုင်တဲ့ နေရာကိုထွက်ပြေးသွားတယ်။ ဒီလိုနဲ့ ထမင်း မရှိတော့တဲ့အခါ လူသားတို့က ဒုက္ခရောက်ပြီး ငတ်မွတ် သေကျေကြတယ်။ အဲဒီအဖြစ်အပျက်ကိုမြင်တော့ လောကလူသားအရှင်သခင်ဖြစ်တဲ့ ဗြဟ္မာမင်း(လူဒီလနန်း) က ထမင်းရှိတဲ့နေရာကိုသွားပြီး လူသားတွေဒုက္ခရောက် ပြီး ငတ်မွတ်သေကျေနေကြလို့ လူသားတွေဆီကို ပြန်သွား ဖို့ ထမင်းကို ပြောတယ်။ ထမင်းကလည်း သူတစ်မျိုးတည်း မပြန်ရတဲ့အကြောင်းပြောတဲ့အခါမှာ ထမင်းရဲ့ဘေးမှာ ရှိနေတဲ့ နလောင်(ခေါ်)မြက်ပင်က ငါအဖော်လိုက်ပေးမယ် လို့ပြောပြီး လူသားတို့ဆီကို ပြန်သွားကြတယ်။ လမ်းခုလတ်တစ်နေရာရောက်တော့ ရေချောင်းနဲ့တွေ့ တဲ့အခါ မမြတ်ကူးနိုင်ဘဲ ချောင်းဘေးတစ်နေရာမှာ ရပ်နေ ကြတယ်။ အဲဒါကို ငါးရံတစ်ကောင်ကမြင်ပြီးတော့ ထမင်းနဲ့မြက်ပင်ကို ဘာအကူအညီပေးရမလဲဆိုပြီး

မေးလိုက်တော့ လူသားတို့ဆီကိုသွားမလို့ ချောင်းကို မကူးနိုင်ဘဲရပ်နေတာပါလို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ငါးရံက တစ်ဖက်ကမ်းကိုလိုက်ပို့ပေးမယ်။ နောက်ပြီး လူသားတွေဆီကိုရောက်ရင် ငါ့ကို ဟင်းအဖြစ်အသုံးပြု နိုင်တယ်ဆိုပြီး သုံးဦးသားက လူသားတို့ရှိတဲ့နေရာကို သွားရောက်ကြပြီး ဒီနေ့အထိ အကျိုးပြုအတူနေထိုင်ကြ တော့တယ်တဲ့”

ထို့ကြောင့် ကယန်းတိုင်းရင်းသားများသည် တောင်ယာစပါး၊ လယ်စပါးများရိတ်သိမ်းပြီးချိန် စပါးကျိတ် ထဲသို့ စပါးထည့်သည့်အခါတွင် ငါးရံခြောက်ဦးခေါင်းဖြင့် ဦးဦးဖျားဖျားရောထည့်ပြီးမှ ကျန်စပါးများကို ထည့်ရသည်။ ကောက်ဦးစားသည့်အခါတွင်လည်း ငါးရံခြောက်ဟင်း ချက်ပြီး စားရသည့်လေ့မှာလည်း ယနေ့အထိ ရှိနေဆဲဖြစ် သည်။

ရှေးခေတ်ဘိုးဘွားတို့၏ အလေ့အထ၊ တောင်ယာ၊ လယ်ယာရိတ်သိမ်းခြင်း ဓလေ့ဖြစ်ပေါ်လာပုံနှင့် ရင်သွေး ငယ်များ ကောက်နှံစပါးတို့နှင့် ရင်းနှီး၍တန်ဖိုးထားတတ် စေရန် သွန်သင်သော ကယန်းရိုးရာပုံပြင်လေးတစ်ပုဒ် ဖြစ်ပါကြောင်း။

ခွန်းဆက်နေ

စိတ်ဝင်စားကြသော ချင်းရိုးရာအိမ်ကလေး

ဟားခါး မတ် ၁

ဟားခါးမြို့နယ် ဈေးသစ်ရပ်ကွက် တောင် ဇလပ်လမ်း အိမ်အမှတ် (၂၈၀)ရှိ ဦးသန်းကီး၊ ဒေါ်ဆွေလှန်းကို မသိသူမရှိကြပေ။ ၎င်းတို့နေ သော အိမ်လေးက ရိုးရာအိမ်လေး၊ အိမ်က သစ်သားအိမ်လေး၊ ခြံအဝတွင် ရိုးရာပန်းချီ များကို ဆေးရောင်စုံရေးခြယ်ထားသည်။ အိမ်အပေါက်ဝင်သည်နှင့် Warmly Welcome ဟူသောစာကို တွေ့ရသည်။

အိမ်သို့ ဝင်လိုက်သည်နှင့် အောက်ချင်း ငှက်ခေါင်းများ၊ နွားနောက်ခေါင်းများ၊ ကျွဲချို၊ နွားချို၊ တောဝက်ခေါင်း၊ တောဆိတ်ချို၊ တောခွေးချို၊ ချေချိုများကို နံရံအပြည့်ချိတ်ဆွဲ ထားသည်ကို တွေ့ရသည်။ ပြီးသည်နှင့် မြေအောက်ထပ်တွင် လှံများ၊ မောင်းမျိုးစုံ၊ သမိုင်းဝင်ဓာတ်ပုံများ၊ ချင်းရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ပုံများ၊ ချင်းလူမျိုးများ ရိုးရာခြင်းတောင်းနှင့် မုန့်ကြိတ်ဆုံများ၊ ဓား များကို အခန်းထဲအပြည့် တွေ့ရသည်။

၎င်းအပြင် ချင်းဘာသာဖြင့် Sai ha mi Zoyamindia's' Bison(2017) ဟု ရေးထားသော စာကိုလည်းတွေ့ရသည်။ ချင်း အမျိုးသားနေခြစ်ပေါ်လာရေးအတွက် ချင်း



လူကြီးရာထူးမှ ရုပ်သိမ်းခံရသော ချင်း လူကြီးများ၏ ဓာတ်ပုံများကိုလည်း တွေ့ရ သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် (ချင်းပြည်နယ် ဖလမ်းမြို့)ဟု ရေးသားထား သော ဓာတ်ပုံများကိုလည်းတွေ့ရသည်။ အိမ်ပတ်လည်တွင်လည်း ချင်းရိုးရာ အသုံးအဆောင်များအပြင် အိမ်အပြင်ဘက်

တွင် အောင်မြင်ခြင်း အထိမ်းအမှတ် ဝါးတိုင် ပေါ်တွင် ပန်းဖွားများဖြင့် ချိတ်ဆွဲထားသည်ကို ထင်ရှားစွာ တွေ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များက ချင်းရိုးရာ အိမ်ကလေးကို စိတ်ဝင်စားစွာ ကြည့်ရှုကြ ကြောင်း ဦးသန်းကီးက ပြောပြသည်။ ၎င်းက ဆတ္တာရွာသားဖြစ်သော်လည်း ရိုးရာပစ္စည်း



များကို နှစ် ၃၀ကျော် ဝယ်၍လည်းကောင်း၊ စုဆောင်း၍လည်းကောင်း၊ လက်ဆောင်ရ၍ စုထားကြောင်း ရှင်းပြသည်။ ၎င်းက အဆိုပါ အိမ်လေးအတွက် များစွာဂုဏ်ယူနေသည်။ ဟားခါးမြို့တော်တွင် ရိုးရာအိမ်လေးက သူတစ်ဆယ့်တစ်ယောက် အစုံအလင်ရှိသည်။ သူဂုဏ်ယူသည်။ ဟားခါးမြို့၊ မြို့သူ မြို့သား

များကလည်း ဂုဏ်ယူကြသည်။ နောင်လာ နောက်သားများကို လေ့လာသိရှိစေရန်၊ သူရိုးရာအိမ်လေးက ရှေးဘိုးဘွားတို့၏ ယဉ်ကျေးမှုကို သက်မဲ့စကားလုံးများဖြင့် အမြဲပြောပြနေမည် ဖြစ်ပါသည်။
မင်းလပြည့်(ဟားခါး)



ဇီဝဗိုင်းငှက်များမွေးမြူပြီး ငှက်သိုက်ထုတ်လုပ်ရန် လူနေအိမ်များအား ပြုပြင်ထားပုံကို တွေ့မြင်ရစဉ်။

»» အထူးကဏ္ဍ [က] မှ

ငှက်သိုက်တွင် Collocalia innominate ခေါ် ဇီဝဗိုင်းငှက်မျိုးမှရရှိသည့် အမည်းရောင် ငှက်သိုက်နှင့် Collocalia Fuciphaga ခေါ် ဇီဝဗိုင်းငှက်မှရနိုင်သည့် အဖြူရောင် ငှက်သိုက်ဟူ၍ အမျိုးအစား နှစ်မျိုးရှိသည်။ အဖြူရောင် ငှက်သိုက်သည် လူကြိုက်များ၍ အမည်းရောင်ငှက်သိုက်ထက် ၁၀ ဆမျှကြီး သည်။

ငှက်သိုက်သည် နာတာရှည်ရောဂါရှိသူ

များ၊ သက်ကြီးရွယ်အိုများ၊ အားအင်ကုန်ခမ်း နေသူများ ဗိုဇ်ကြသည်။ ယခုအခါသဘာဝ ငှက်သိုက်ကို တခြားဆေးဖက်ဝင်ပစ္စည်းများ ဖြင့် ပေါင်းစပ်ကာ ခေတ်မီနည်းပညာဖြင့် ဖော်စပ်ထားသည့် ငှက်သိုက်ပေါင်းရည်သည် အဆုတ်အားကောင်းစေခြင်း၊ ချောင်းဆိုး၊ အအေးမိနှင့်တုပ်ကွေးရောဂါများကိုပျောက်ကင်း စေနိုင်၍ အလွန်ဆေးဖက်ဝင် အဖိုးထိုက် သဖြင့် ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံ များသို့ပါ တင်ပို့ရောင်းချသဖြင့် နိုင်ငံတော်

အတွက် နိုင်ငံခြားဝင်ငွေရလုပ်ငန်းတစ်ခု လည်း ဖြစ်ပေသည်။ အထူးသဖြင့် ဥရောပနိုင်ငံများ အပြင် တရုတ်(တိုင်ပေ)၊ ဟောင်ကောင်နှင့် တရုတ် နိုင်ငံများမှ ကြိုက်နှစ်သက်ကြ၍ အထူးမှာယူ တင်သွင်းကြကြောင်း သိရသည်။ ငှက်သိုက်ကို ယခင်လူသူမနိုးသည့် ပင်လယ်သမုဒ္ဒရာ ကျွန်းများပေါ်ရှိ ကျောက် ဆောင်လိုဏ်ဂူ အမိုးနံရံများတွင် သဘာဝ အလျောက် အသိုက်ဖွဲ့နေသည့် ငှက်သိုက်

များကို ခဲယဉ်းစွာသက်စွန့်ဆံဖျား လိုက်လံ ရှာဖွေ စုဆောင်းရောင်းချလေ့ရှိရာ ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့၊ ဘုတ်ပြင်မြို့နှင့် ကော့သောင်းမြို့များရှိ လူနေ အိမ်များတွင် ဇီဝဗိုင်းငှက်ကလေးများအား မလေးရှားနိုင်ငံ၏ နည်းပညာဖြစ်သည့် ငှက် အော်သံအတူကို စပီကာများဖြင့် ဖွင့်လှစ်၍ ငှက်များပေါက်ဖွား နေထိုင်လေ့ရှိသည့် ဝန်းကျင်ပုံသဏ္ဍာန်အသွင် ဖန်တီးလှည့်စား ဖျားယောင်းဖိတ်ခေါ်ကာ မွေးမြူ၍ ငှက်သိုက် စီးပွားဖြစ်ထုတ်ယူသည့် လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်ကို တွေ့ရ သည်။

ငှက်သိုက်သည် သဘာဝသစ်တောထွက် သယံဇာတတစ်မျိုးဖြစ်သည့်အတွက် နိုင်ငံတော် အနေဖြင့် သစ်တောဦးစီးဌာနမှ လိုအပ်သည့် ဥပဒေများပြဌာန်း၍ ငှက်သိုက်ထုတ်လုပ် သိမ်းယူခွင့်လိုဏ်ခင်းများ ထုတ်ပေးကာ ငှက် မျိုးစိတ်များ ပြုန်းတီးမှုမဖြစ်စေရန်နှင့်

နိုင်ငံတော်အတွက် အခွန်အခများရရှိရန် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ မည်သည့် ဒေသတွင်မှ မရှိနိုင်သော နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် ငှက်သိုက်မွေးမြူထုတ်လုပ် ခြင်းလုပ်ငန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ ဖြည့် ဆည်း ဆောင်ရွက်နေကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။

- ရည်ညွှန်း-**
- (၁) ပါမောက္ခ ဒေါ်မြင့်မြင့်သန်း(သတ္တဗေဒ ဌာနမှူး)၏ မြိတ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂၀၀၄-၂၀၀၅) “ငှက်သိုက်” ဆောင်းပါး
 - (၂) ဦးသန်းမြင့်၏ (မြန်မာပြည်တောင်ဘက် ပင်လယ်တွင်းက စာအုပ်)
 - (၃) ထားဝယ်ပျူးတီးမှ ဓာတ်ပုံတချို့ ကူးယူ ဖော်ပြပါသည်။



လူတို့မွေးမြူထားသည့် ဇီဝဗိုင်းငှက်သားပေါက်တစ်ကောင်ကို ငှက်သိုက်အတွင်းတွေ့မြင်ရစဉ်။

ဖိတ်ခေါ်ပါသည်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့၏ အထင်ကရနေရာများ၊ စာပေယဉ်ကျေးမှုများ၊ ဘာသာစကား၊ ပုံပြင်၊ ရိုးရာဓလေ့၊ အသုံးအဆောင်၊ ရိုးရာအစားအစာ စသည်ဖြင့် တိုင်းရင်းသားတို့နှင့်စပ်ဆိုင်သော အကြောင်းအရာများကို ကြေးမုံသတင်းစာတွင် တိုင်းရင်းသားရေးရာကဏ္ဍအနေဖြင့် အပတ်စဉ်ဖော်ပြသွားမည်ဖြစ်ရာ ဆောင်းပါး၊ သတင်းဓာတ်ပုံများ၊ စာမူများကို mirrormyosathit@gmail.com သို့ ပေးပို့နိုင်ပါရန် **[စာတည်း]**

မြန်မာ့ကျောက်ခေတ်သစ် ရပ်ဝန်းများဆီသို့

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံရှိ ကျောက်ခေတ်သစ်ယဉ်ကျေးမှုသည် ဘီစီ ၈၀၀၀ မှ ၂၀၀၀ ကာလတွင် ထွန်းကားခဲ့ပေသည်။ ကျောက်ခေတ်သစ်ကာလ၏ ထင်ရှားသော လက္ခဏာများမှာ ၁။ အိုးပြုလုပ်တတ်ခြင်း၊ ၂။ သွေးပြီးအချောကိုင်ထားသော လက်နက်များကို အသုံးပြုနိုင်ခြင်း၊ ၃။ စပါးနှင့်အပင်များကို စိုက်ပျိုးခြင်း၊ ၄။ တိရစ္ဆာန်မွေးမြူခြင်း၊ ၅။ ကျေးရွာအတည်တကျစွာစည်းပြီး အခြေချနေထိုင်ခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသန၏ ကွင်းဆင်းလေ့လာခြင်းနှင့် တူးဖော်ခြင်းအရ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်အခြေချနေထိုင်မှုများကို မြစ်ကမ်းဘေး၊ ကန်၊ ချောင်းနေရာများတွင် တွေ့ရများပေသည်။ ကျောက်ခေတ်သစ်နေရာများကို နိုင်ငံအနှံ့တွေ့ရသော်လည်း အများစုကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် တွေ့ရသည်။


ကျောက်ခေတ်သစ်လက်နက်များမှာ ပဲသည့်လက်နက်များ၊ အနားသွေးထားသောလက်နက်များနှင့် ပြီးပြည့်စုံစွာ သွေးထားသော လက်နက်များကိုလည်း တွေ့ရပေသည်။ ပဲနေသည့် လက်နက်များသည် နှောင်းပိုင်းအညာသားအချိန်တွင် ထုတ်လုပ်သော လက်နက်ဖြစ်၍ ပုံစံကြမ်းပြီး လွှာချပ်များနှင့် ဓားသွားနည်းစနစ်များကဲ့သို့ပင် ပြုလုပ်ထားသည်။ အဓိကတွေ့ရသောနေရာမှာ ပုပ္ဖားဒေသဖြစ်ပြီး ဆီလီကာပါသော ကျောက်များကိုအသုံးပြု၍ ပြုလုပ်ထားသည်။ အသွားသွေးထားသော လက်နက်များပြုလုပ်ရာတွင် ပထမပဲသည့်နည်းကိုအသုံးပြုပြီး ဖြတ်၍ကောင်းစေရန် အစွန်းကိုသွေးထားခြင်းကို ပြုလုပ်ရသည်။ ပြည့်စုံစွာသွေးထားသော လက်နက်များပြုလုပ်ရာတွင် သံမှုန်ကျောက်ကို သုံးသည်။

ကျောက်ခေတ်သစ်လက်နက်များမှာ မျက်နှာပြင်ဖော်ထားသော လက်နက်အမင်းပါသောဆောက်သွား၊ မျက်နှာပြင်စောင်းနေသောပုဆိန်၊ ဆောက်သွား၊ သပ်၊ ဘဲပုံပဲ၊ ပဲခွပ်၊ ကျောက်ကွင်း၊ ကျောက်တူနှင့် ငါးဖမ်းနေရာတွင်သုံးသော ကျောက်တုံးတို့ဖြစ်ကြသည်။ ကျောက်လက်နက်အများစုမှာ အရွယ်ငယ်သည်။ ကျောက်လက်နက်များ၏ မျက်နှာပြင်ကို သွေးထားသည်။ ၎င်းတို့ကို သစ်ခတ်သမားများအသုံးပြုခဲ့သည်ဟု ခန့်မှန်းရပေသည်။ ကျောက်ခေတ်သစ်လက်နက်များနှင့်အတူ အိုးထိန်းစက်နှင့်ပြုလုပ်ထားသော မြေထည်ပစ္စည်းအထောက်အထားများကို ၁၉၂၄ ခုနှစ်တွင် မြိတ်ခရိုင် တနင်္သာရီတိုင်းဒေသကြီး အရှေ့ဘက် ၃၆ မိုင်ခန့်ဝေးသော ကျိန်ချောင်းမိုင်းတွင်း မြေလွှာအနက် လေးပေခန့်တွင် တွေ့ရှိခဲ့ရသည်။

ကျောက်ခေတ်သစ်နေရာဒေသများမှာ မြန်မာတစ်နိုင်ငံလုံးတွင် အများအပြားရှိသော်လည်း ဒါဇင်ဝက်မျှကိုသာ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်သုတေသနပြုနိုင်ခဲ့ပေသည်။ ၎င်းနေရာဒေသတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ထောက်မကုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် အမရပူရမြို့နယ် တောင်သမန်၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရုံ၊ အမရပူရမြို့နယ် တောင်ကိုင်း၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးတို့ ဖြစ်ကြပေသည်။

၎င်းနေရာများအနက် ရွှေစာရုံနေရာသည် ကျောက်လက်နက်ထုတ်လုပ်သော နေရာတစ်ခုဖြစ်သည်။ ယင်းနေရာမှ ကျောက်လက်နက်ပုံစံအမျိုးမျိုးကို မြောက်မြားစွာ စုဆောင်းရရှိခဲ့ပေသည်။ ထောက်မကုန်းနှင့် တောင်ကိုင်းနေရာတို့သည် ဓမ္မစာရုံအနီးရှိနေသော နေရာများဖြစ်ကြသည်။ တောင်သမန်မှာ ကာလရှည်အခြေချနေထိုင်သွားသောနေရာ ဖြစ်ပေသည်။ ထိုနေရာမှတွေ့ရသော ကျောက်ခေတ်သစ်လက်နက်များမှာ သွေးထားသော ပုဆိန်နှင့် ပဲခွပ်၊ ကျောက်ကွင်း၊ ကျောက်စူးသွား၊ ကျောက်တူ၊ ကျည်ပွေ့(သို့မဟုတ်)ကြိတ်တုံး၊ ကျောက်ပြားတို့ကို တွေ့ရသည်။

တောင်သမန်တူးဖော်မှုမှ စပါးစိုက်ပျိုးမှုအထောက်အထား၊ အိုးအမျိုးမျိုး ထုတ်လုပ်မှု၊ ပုတီးများကို အဆင်တန်ဆာအဖြစ် အသုံးပြုမှုတို့ကိုသိရသည်။



ထိုတူးဖော်မှုမှ သတ္တုလက်နက်ပစ္စည်းများကိုလည်း တွေ့ရသည်။ ၎င်းအထောက်အထားများအရ တောင်သမန်ဒေသသည် ရှေးကျနေသော နည်းလမ်းဖြစ်သော ရွှေပြောင်းစိုက်ပျိုးသောနည်းစနစ်ကို အသုံးပြုပြီး အစောပိုင်းမြို့ပြယဉ်ကျေးမှုနှင့် ဆက်နွှယ်မှုရှိနေသည်ကို တွေ့ရသည်။ ဝက်အရိုးများကိုလည်း တွေ့ရသောကြောင့် မွေးမြူရေးရန်ပြီဟု ဆိုနိုင်ပေသည်။ တွေ့ရှိရသော အိုးပုံစံအမျိုးမျိုးအရ အိုးလုပ်ငန်းကျွမ်းကျင်နေပြီဖြစ်ကြောင်း သိရှိနိုင်ပေသည်။

အိုးများကိုသာ မိုလူမီနီဆန်နည်းဖြင့် တိုင်းတာကြည့်ရာတွင် နှစ်သက်တမ်းအားဖြင့် တောင်သမန်ဒေသသည် လွန်ခဲ့သောနှစ် ဘီစီ ၂၄၀၀ ခန့်ကပေါ်ထွန်းခဲ့သည်ဟု သိရှိရပြီး ထောက်မကုန်းဒေသသည် လွန်ခဲ့သောနှစ် ဘီစီ ၂၄၀၀ ခန့်ဖြစ်၍ ရွှေစာရုံဒေသသည် လွန်ခဲ့သောနှစ် ဘီစီ ၂၈၀၀ ခန့်က ပေါ်ထွန်းခဲ့သည်ဟု သိရှိရသည်။ လက်ပံခြေပေါ်နေရာကို ၁၉၇၀ ပြည့်နှစ်တွင် တူးဖော်ခဲ့သည်။ ယင်းနေရာသည် ဧရာဝတီမြစ်ကမ်းတွင်ရှိပြီး ပခုက္ကူမြို့၏ တစ်ဖက်ကမ်းတွင် ရှိပေသည်။ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်မှုများအရ ကျောက်လက်နက်ပေါင်း ၁၄၀ ခန့်ရရှိပြီး ၎င်းတို့ကို အမျိုးအစားခွဲခြားကြည့်ရာ ပဲခွပ်၊ အမင်းပါပဲခွပ်၊ ပုဆိန်၊ ကျောက်တူ၊ ကျောက်ကွင်း၊ ဆောက်၊ ကျောက်လက်ကောက်၊ သပ်၊ ကျောက်ကျည်ပွေ့နှင့်ကျောက်စွက်၊ ကျောက်တုံးဖဲ့စများကို တွေ့ရှိခဲ့ရပေသည်။ အိုးလုပ်ငန်းအထောက်အထားများကိုလည်း တွေ့ရပြီး အိုးထိန်းစက်ဖြင့် ပြုလုပ်ထားသော အနီရောင်မြေထည်နှင့် အနက်ရောင်မြေထည်ဖြင့် ပြုလုပ်ထားသော အိုးများကိုလည်းတွေ့ရသည်။ အိုးပုံစံမှာ ကျောက်ခေတ်သစ်နေရာများတွင် တွေ့ရသော အိုးပုံစံနှင့်တူညီသည်။

ကြေးရိုးကုန်းနေရာသည် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းအနီး ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံနားတွင် တည်ရှိပါသည်။ ၎င်းနေရာတွင် အရိုးစုအထောက်အထားများကို တွေ့ရှိရသောကြောင့် ကျောက်ခေတ်သစ်မြူပုံနံနှင့်ဆိုင်သော နေရာဖြစ်ပြီး ၎င်းတို့နှင့်အတူ အိုးအချို့ကိုလည်းတွေ့ရသည်။ ပမာဏမှာ ကြေးခေတ်ထက် အရိုးစုအရေအတွက်နည်းပါးသည်ကို တွေ့ရသည်။ သွေးပြီးအရောင်တင်ထားသော ကျောက်လက်နက်များနှင့်အတူ အရိုးလက်နက်(ငါးမြားချိတ်၊ မိုနံ)နှင့် ကန်ကူဆီပုတီး

တို့ကိုလည်း တွေ့ရသည်။ မြူပုံနံသောနေရာ၏ အနောက်ဘက် ကျောက်စရစ်ဆင်ခြေလျှောတွင် လေးထောင့်ကျောက်တုံး အုတ်မြစ်ရာကို တွေ့ရသည်။ ၎င်းတို့မှာ တဲအရာများ(သို့မဟုတ်) အဆောက်အအုံတစ်ခု၏အရာများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထိုကဲ့သို့ တူးဖော်မှုပြုခဲ့သောနေရာများရှိသည့်အပြင် စာရေးသူတို့အဖွဲ့ကိုယ်တိုင်ကွင်းဆင်း လေ့လာမှုပြုခဲ့သော နေရာဒေသများလည်း ရှိပေသည်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်အုပ်စု ရွှေချိုင့်ကျေးရွာမှ ဘုလုကုန်းနေရာသည် ကျောက်လက်နက်အဖြစ် ပဲခွပ်နှင့်ကျောက်သွေးတို့ကို တွေ့ရှိရသည်။ အိုးလက်ခတ်နှင့်အတူ အိုးခြမ်းကွဲများ၊ မိုသွန်းလောင်းခွက်၊ ရုပ်ခိုးပြား၊ ကြိတ်တုံး၊ ကျောက်ကွင်းအကျိုးတို့ကို တွေ့ရှိရသည်။ စဉ်ကိုင်မြို့နယ် ဧည့်ပြကျေးရွာရှင်ပင်ဆိပ်ဦးဘုရားကုန်းမှလည်း ပုဆိန်၊ ပဲခွပ်၊ အခြယ်အလှယ်ပါသော အိုးခြမ်းကွဲနှင့် ကြိတ်တုံးတို့ကို တွေ့ရှိခဲ့ရသည်။ မန္တလေးတိုင်းဒေသကြီး စစ်ကိုင်းမြို့ကောင်းမူတော်ဘုရား အနောက်ဘက်ဆင်ဖြူကျွန်းကွင်းမှ ပုဆိန်၊ ပဲခွပ်၊ အိုးခြမ်းကွဲများ၊ ဦးချိုတစ်ခုတို့ကို တွေ့ရှိခဲ့ရပေသည်။ အရာတော်မြို့နယ် ဆီပျိုးကြီး၊ စပါးတွင်း၊ သလဲ့ဘာကျေးရွာတို့တွင်လည်းကောင်း၊ ချောင်းဦးမြို့နယ် ငါးယုန်ကျေးရွာအုပ်စု လိုင်ကန်တောပတ်ဝန်းကျင်တို့တွင်လည်းကောင်း၊ နွယ်ရွှေရွာဒဂါးကုန်းကွင်းအမှတ်(၂၀၆၃)နေရာတို့တွင်လည်းကောင်း ကွင်းဆင်းရှာဖွေမှုများပြုလုပ်ခဲ့ရာ ပုဆိန်၊ ပဲခွပ်၊ အိုးခြမ်းကွဲများ၊ ကြိတ်တုံး၊ ကျောက်ကွင်းစသည့် ကျောက်လက်နက်အကောင်းအကျိုးတို့ကိုလည်း လေ့လာတွေ့ရှိခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အိုင်တောင်(သူဌေးကုန်း)ကွင်းအမှတ်(၇၉၃)မှလည်း ပုဆိန်၊ ပဲခွပ်အကျိုးပုံစံတို့ကိုလည်းကောင်း၊ အိုးခြမ်းကွဲစများနှင့်ကြိတ်တုံးတို့ကိုလည်းကောင်း လေ့လာတွေ့ရှိခဲ့ရပေသည်။ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာ ရွာဆိုးကုန်းမှလည်း ကျောက်ခေတ်သစ်လက်နက်အပိုင်းအစများအပြင် ကျောက်ခေတ်လယ်သုံး ကျောက်လက်နက်များကိုလည်းကောင်း၊ အိုးခြမ်းကွဲများ၊ ကျောက်ကွင်းအကျိုးအပုံများကိုလည်း တွေ့ရှိခဲ့ရပါသည်။

ဤကဲ့သို့ မြန်မာနိုင်ငံရှိ ကျောက်ခေတ်သစ်လက်နက်များကို မြန်မာနိုင်ငံအလယ်ပိုင်းတွင်သာမက မြန်မာနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းစသည့် ဒေသများတွင်လည်း ရှာဖွေတွေ့ရှိခဲ့သည်ကိုလည်း ပညာရှင်ကြီးများ၏ အစီရင်ခံစာများမှတစ်ဆင့် သိရှိလေ့လာနိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်လက်နက်များထက်စောသော ကျောက်ခေတ်ဦးလက်နက်များကိုလည်း မြန်မာနိုင်ငံရှိ စလေ၊ မင်းဘူး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ ပုဂံပတ်ဝန်းကျင်၊ ပေါက်စသည့် ဒေသများမှ ၁၉၇၀ ခုနှစ်လောက်မှ စတင်၍ ဒေါက်တာမိုးဗီယပ်စ်တို့မှ စတင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ ကျောက်ခေတ်လယ်လက်နက်များကိုမူ မတွေ့ရှိခဲ့ဟုဆိုသော်လည်း ၁၉၉၈ ခုနှစ်ပိုင်းတွင် မြန်မာ-ဂျပန် ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေလေ့လာရေးအဖွဲ့မှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ရေစကြိုမြို့နယ် ရှင်မတောင်ပတ်ဝန်းကျင်ဒေသတစ်ပိုက်မှ ကျောက်ခေတ်လယ်လက်နက်ဖြစ်သည့် ကျောက်သေးလက်နက်များကို ရှာဖွေလေ့လာတွေ့ရှိခဲ့ပြီးဖြစ်သည်။ ကျောက်ခေတ်သစ်လက်နက်များရှိသည့် နေရာဒေသများတွင်လည်း ကျောက်သေးလက်နက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။ ယခင်ကမူ အလေးမထားမိ၍သာ ကျောက်ခေတ်လယ်လက်နက်များကို သတိမထားမိကြခြင်းသာ ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်လက်နက်များကိုမူ နေရာဒေသအတော်များတွင် တွေ့ရှိနိုင်သေးသည်။ အချို့စေတီပုထိုးများတွင်ပင် ဌာပနာပစ္စည်းအဖြစ် ထည့်သွင်းထားကြောင်း ပြိုကျပျက်စီးမှုမှတစ်ဆင့် လေ့လာတွေ့ရှိနိုင်ပေသည်။ ထို့ကြောင့် မိမိတို့ဒေသတွင်တွေ့ရှိရသော ကျောက်ခေတ်သစ်လက်နက်များသည် မြန်မာနိုင်ငံ၏ ကျောက်ခေတ်ယဉ်ကျေးမှုသမိုင်းကြောင်းအတွက် အထောက်အကူပြုနိုင်သော အမျိုးသားယဉ်ကျေးမှု လက္ခဏာရပ်များဖြစ်သည့်အတွက် အလေးထားထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သည်။

ကိုးကား။ (၁) ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း၊ Ar-(၅၁၀၃) သမိုင်းမတင်မီခေတ်ရှေးဟောင်း သုတေသနပညာသင်ခန်းစာ ဘာသာပြန်၊ (၂) ကိုယ်တိုင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များ

»» ဓနုတိုင်းရင်းသားမှ

ရွာခံလူကြီးတို့က သင့်တင့်သောနေရာ၌ အခါရည်(လက်ဖက်ရည်ကြမ်း) စသည်တို့ဖြင့် ဧည့်ခံကြသည်။ ထိုနောက် စုပေါင်းရောက်ရှိနေကြသော ရွာအဖွဲ့ဝင်များအားလုံး ပွဲဝင်ကြရလေသည်။ ပွဲဝင်ဆိုသည်မှာ ရောက်လာကြသော ရွာအားလုံးစုပေါင်း၍ ဘုရားစေတီပုထိုးကို ဒုတိယအကြိမ် လက်ယာရစ် သုံးပတ်ပတ်ကြခြင်းဖြစ်သည်။ ထိုသို့ လှည့်ပတ်စဉ် ရှေ့ဆုံးမှဓနုအမျိုးသားကြီးက ဘုရားလှူရန် ထီးဖြူ၊ တန်ဆောင်းပြာသာဒ်ထမ်း၍ ဓနုအမျိုးသမီး အပျိုအိအိတို့က သင်္ကန်း၊ ဝတ္ထုဓွေ၊ အုန်း၊ ဆန်၊ ဖယောင်းတိုင် စသည်ကိုင်ဆောင်၍ နောက်မှလိုက်ပါရသည်။ ၎င်းတို့ နောက်ကမှ ဓနုလူပျိုလူရွယ်တို့၏ ဓနုအိုးစည်ပိုင်း၊ အကအဖွဲ့များက တီးမှုတ်ကခုန်ရင်း လိုက်ပါသွားကြရသည်။ ဘုရားစေတီပုထိုးကို လက်ယာရစ် သုံးပတ်ပတ်ပြီးနောက် ကျောင်းပေါ်သို့တက်၍ ဘုန်းတော်ကြီးအား လှူဖွယ်များဖြင့် ပူဇော်ကန်တော့ကြပြီး အတူတကွ တရားနာလေသည်။ တရားနာပြီးလျှင် ပွဲဝင်သည်ကိုစွဲလည်း ပြီးသွားလေသည်။

ထိုနောက် ပွဲတက်ပွဲ ဆက်လက်ကျင်းပလေသည်။ ပွဲတက်ပွဲဆိုသည်မှာ ပွဲသိမ်းသည့် သဘောဖြစ်သည်။ ဤပွဲတက်ပွဲ ကျင်းပချိန်တွင် ဓနုလူပျိုအမျိုးသား၊ ရွာပေါင်းစုံမှ ဓနုအိုးစည်ပိုင်းအဖွဲ့သားများသည် သံချပ်၊ စာချိုး၊ အမျိုးမျိုး၊ ဓနုကျေးလက်တေးသံများ အမျိုးမျိုး ရွတ်ဆိုကြ၍ ကျောင်းဝင်းအတွင်း ဘုရားစေတီပုထိုးကို နောက်ဆုံးအကြိမ် တစ်ပတ်လှည့်၍ လက်ကိုမြှောက်၊ ခြေကိုကြွကာ ရိုးရာသိုင်းကွက်များ၊ အကများဖြင့် ရှေ့တိုးနောက်ဆုတ် ကခုန်ပျော်ကြပြန်သည်။ ဤသို့ ကခုန်ကြပြီးသောအခါ ကြည့်နူးပျော်ရွှင်ဖွယ်ကောင်းလှသော ပွဲတော်ကြီးလည်း ပြီးဆုံးလေသည်။



ဓနုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပွဲတော် တာတက်ပွဲ

ရည်မှန်ခန့်အောင်(ကြေးမုံ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မိုတင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီးတွင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများ၊ ပွဲတော်များ ရှိကြသည်။ တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဓနုတိုင်းရင်းသားလူမျိုးတို့တွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု ရိုးရာအကအလှများ၊ ပွဲတော်များ များစွာရှိကြရာ ဓနုတိုင်းရင်းသားလူမျိုးတို့၏ ချစ်စရာဓလေ့တစ်ခုဖြစ်သည့် “တာတက်ပွဲတော်” အကြောင်းကို ဖော်ပြလိုက်ရပါသည်။

တာတက်ပွဲတော်

ဓနုတိုင်းရင်းသားတာတက်ပွဲဆိုသည်မှာ အများနှင့်ဆိုင်သောပွဲ၊ မြေလတ်ဒေသအနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေထိုင်လျက်ရှိကြသော ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသားများ မိမိတို့ကျေးရွာဝန်းကျင်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ စုပေါင်းလှူဒါန်းပွဲပြုလုပ်ခြင်း ဖြစ်သည်။

ထိုတာတက်ပွဲသည် နှစ်စဉ်ကျင်းပသော ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ တာတက်ပွဲတော်ကို တန်ခူးလနှစ်ဟောင်းကုန်ရက် အတာသင်္ကြန်အတက်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထားကာ ဘုရားစေတီပုထိုးများ (သို့မဟုတ်) ရွာဘုန်းတော်ကြီးကျောင်းအတွင်း၌ ဈေးဆိုင်များခင်း၍ တစ်ရွာနှင့်တစ်ရွာ လက်စားချို (လက်စားခို)၊ လက်စားဆပ်(အပြန်အလှန်)စနစ်ဖြင့် ရှေးအစဉ်အလာမပျက် ရွာစဉ်ဆက်၍ လှည့်လည်ပြုလုပ်ကြခြင်းဖြစ်သည်။

တာတက်ပွဲကျင်းပပုံမှာ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ဘုရားအား ရွှေသင်္ကန်းကပ်လှူခြင်းမှစ၍ လှူဖွယ်ဝတ္ထုအမျိုးမျိုး၊ မိမိတို့ခြံထွက်သီးနှံများကိုပါ ပဒေသာပင်ပြုလုပ်၍ လှူဒါန်းပူဇော်ပြီး ရေစက်သွန်းချအမျှဝေခြင်းတို့ဖြစ်သည်။ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုတို့ကို ယောက်ျားကြီး၊ မိန်းမကြီး၊ လူလင်ငယ်၊ လုံမငယ်နှင့် အပျို၊ လူပျိုတို့မကျန် တပျော်တပါး



တာတက်ပွဲကျင်းပမည့်ကျောင်း(သို့မဟုတ်) ဘုရားပုထိုးစေတီတော်များသို့ ယူဆောင်လာကြပြီး ဘုရား(သို့မဟုတ်)ကျောင်းကို လက်ယာရစ်လှည့်၍ အိုးစည်ဆိုင်(ဓနုအိုးစည်တစ်လုံး၊ ဝါးလက်ခုပ် သုံးလေးခု၊ လင်းကွင်းတစ်စုံ၊ မောင်းကြီးတစ်လုံး ပါဝင်သည်) အကအခုန်တို့ဖြင့် အိုးစည်ဆိုင်တီးကာ အလှူလှည့်ကြသည်။ တစ်နည်းပွဲတက်သည်ဟု ခေါ်သည်။ ဤရွာမှ အထက်ဖော်ပြပါအတိုင်း တာတက်ပွဲကျင်းပလျှင် ၁၀ မိုင် ၁၂ မိုင်အတွင်းရှိ အခြားဓနုတောင်ရိုးကျေးရွာများကလည်း ထိုတာတက်ပွဲသို့ လှူဖွယ်ဝတ္ထုများကို အိုးစည်ဆိုင်၊ အတီး၊ အမူတီး၊ အကအခုန်များနှင့်ပင် ယူဆောင်လာပြီး လာရောက်လှူဒါန်းကြသည်။ [လက်စားချို(သို့)လက်စားဆပ်သည်ဟု ခေါ်သည်။] ထိုရွာများမှ ဤကဲ့သို့ လာရောက်လက်စားခို

ထားပါလျှင် ထိုရွာတို့၌ အလားတူတာတက်ပွဲ ပြုလုပ်သည့်အခါတွင်လည်း ဤရွာမှ အလားတူ အတီး၊ အမူတီး၊ အကအခုန်တို့ဖြင့် တပျော်တပါးသွားရောက် လက်စားဆပ်(အကြွေးဆပ်)ရပြန်သည်။

ထိုကဲ့သို့ တာတက်ပွဲများမှာ လူကြီးသူမများအတွက် ဘာသာရေးအရ အလှူဒါန်းပြုလုပ်ကြသည်မှာ မှန်သော်လည်း လူပျို၊ အပျိုအဖို့မှာကား မိန်းမပိုးရန်၊ လူပျိုလှည့်ရန်အခွင့်အရေး အကောင်းဆုံးအချိန်အခါပင်ဖြစ်သဖြင့် ဘုရားပူဇော်မှုကြည့်ရှုနိုင်အမျှ လိပ်ဥတူးလိုသူကလည်း တူးကြည့်ရှုပွဲကြီးပွဲကောင်းပင်ဖြစ်သည်။

ထိုဒေသရှိ အပျိုစင်များ အလှူပြင်ကြသည့် ပွဲဖြစ်သည်သာမက အပျို၊ လူပျိုများ စုစည်းပေးရာပွဲလည်းဖြစ်သဖြင့် ကာလသား အမျိုးသား အမျိုးသမီးများသည်

ထိုတာတက်ပွဲသို့ မသွားရမနေနိုင်၊ သူထက်ငါအပြိုင်အဆိုင် သွားရောက် စုစည်းကြသော “ဖူးစာဆုံ”ပွဲဟုပင် ဆိုကြသည်။ ဤသို့ လက်စားချို၊ လက်စားဆပ်စနစ်ဖြင့် အနီးအနားမှ ဖိတ်ကြားထားသောရွာများ စုံညီစွာ ရောက်ရှိလာသည့်အချိန်တွင် ပွဲကျင်းပရာ ဘုန်းကြီးကျောင်း(သို့မဟုတ်)ဘုရားကို ဗဟိုပြု၍ လက်ယာရစ်တစ်ပတ်ပတ်လျက် အတီး၊ အမူတီး၊ အကအခုန်တို့ဖြင့် သူ့အဖွဲ့ ကိုယ့်အဖွဲ့ သူပိုင် ကိုယ့်ပိုင်၊ သူ့အုပ်စု ကိုယ့်အုပ်စု အပြိုင်အဆိုင် တီးမှုတ်ကခုန်ကြပြီးနောက် ကျောင်းပေါ်သို့ တက်၍ ဘုရားအမျှပြုသော အခြားရွာအဖွဲ့များကို ကန်တော့ကြသည်။ ပြီးနောက် ရောက်လာကြသော အခြားရွာအဖွဲ့များကို ဘုန်းတော်ကြီး(သို့မဟုတ်) အထူးကဏ္ဍ [၀] သို့ >>>

ရခိုင်ချက် ချဉ်၊ ငန့်၊ စပ် ခုံး အာပူသောက်ဆမ်း ဟင်းရည်

ရခိုင်ပြည်နယ်၌ ချောင်း၊ မြောင်းပေါများ၍ ခုံးကောင်အမျိုးအစား များစွာရှိနေသည်။ ချောင်းခုံးကို သုပ်စား၍ ကောင်းသလို ဟင်းရည်သောက်ဆမ်း စားရသည်က အရသာပိုရှိသည်။ ချောင်းခုံး၌ အဖြူနှင့် အမည်း နှစ်မျိုးရှိသည်။ ခုံးဖြူက ချဉ်၊ ငန့်၊ စပ် ဟင်းရည်သောက် ချက်စားရာ၌ ပိုကောင်းသည်။ ခုံးကို နှစ်ခြိုက်စွာ စားသုံးမှု မြင့်မားလာမှုနှင့်အတူ ခုံးကောင်များကို ဒီရေအဝင်အထွက်ရှိသည့် ချောင်းစပ်မှာ ခြံနှင့်မွေးမြူလာကြသည်။ ရခိုင်ဒေသရှိ ခုံးမွေးမြူနေသူများသည် ခုံးများ၏ သဘာဝကို ကောင်းစွာသိရှိနားလည်ထားကြ၍ ခုံးခြံကို တတ်နိုင်သမျှ သဘာဝအတိုင်းဖြစ်အောင် ဖန်တီးထားကြသည်။

ခုံးများသည် အပူဒဏ်ကို မခံနိုင်သောကြောင့် ခုံးကောင်မွေးမြူရေးခြံများ၌ အနီးလက်နှင့် အပေါ်မှအုပ်၍ ကာထားကြရသည်။ ခုံးကောင်များ နန်းတူးပြီး ထွက်မသွားနိုင်ရန် မွေးမည့်နေရာကို ခြံခတ်၊ မြေကြီးတူးပြီး ပျဉ်ကာထားရသည်။ ခုံးကောင်များကို အစာကျွေးစရာမလိုဘဲ သဘာဝအတိုင်း ထား၍ရသောကြောင့် ရခိုင်ဒေသ၌

ခုံးကောင်မွေးမြူသူများ များပြားလာသည်။ ခုံးခြံတစ်ခု၌ ကောင်ရေသိန်းချီ မွေးမြူထားကြသည်။ ရခိုင်ဒေသ အခေါ်အဝေါ်အရ နန်းခုံး (ခ)ချောင်းခုံးဟု ခေါ်ကြသည်။ ယနေ့အချိန်တွင် ရခိုင်ပြည်နယ်ရှိ ချောင်းများ၌ ခုံးများ တဖြည်းဖြည်း ရှားပါးလာနေသည်။ စာရေးသူတို့ ငယ်စဉ်အခါက ကျောင်းပိတ်ရက်များ၌ ရွာ၏ချောင်းငယ်ရှိ ရေကျချိန် ရေကူးရင်း ခုံးစမ်းကြသည်။ ခါးလောက်ရှိသည့် ရေ၌ ခြေထောက်နှင့် လိုက်စမ်း၍ ခြေထောက်နှင့် ခုံးစမ်းမိလျှင် ကောက်ကြခြင်း ဖြစ်သည်။ ရေငန်ဖြစ်၍ မျက်စိစပ်သဖြင့် အကြာကြီး မငုပ်နိုင်သော်လည်း ခုံးကောင် တစ်ရာနီးပါး ရရှိတတ်သည်။

ချောင်းထဲမှ ရရှိလာသော ခုံးကို အိုးတွင်ထည့်၍ မီးဖို၌ ရေဆူပွက်လာအောင် အပူပေးခြင်းသည် အပူရှိန်ကြောင့် ခုံးကောင်၏ အခွံများကွာဟသွားရန်ဖြစ်သည်။ ခုံးခွံများ ဟသွားလျှင် မီးဖိုထဲမှ ချန်နိုင်သည်။ အခွံခွာပြီးလျှင် ရေအေးဖြင့် ပြန်ဆေးရသည်။ ခုံး၏ အခွံကို ကွမ်းစားရန် ထုံးစံတစ်ခုရှိသည်။ ခုံးသောက်ဆမ်းဟင်းရည် ချက်ရန်



နန်းမှုန့်နှင့် ထောင်းထားသော ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ဆီသတ်ရသည်။ ငရုတ်ကောင်းနှင့် စပါးလင်ကိုထောင်းပြီး ထည့်ဖြစ်အောင် ထည့်ရသည်။ ဆီအနံ့ပျောက်အောင် အဖုံးအုပ်ထားရသည်။ ရေထည့်ပြီးနောက်

ဆူပွက်လာလျှင် ငါးပိဖျော်ထားသော အရည်နှင့် ခုံးများကို ထည့်ရသည်။ မန့်ကျည်းမှည့် ဖျော်ထည့်ပြီး အစပ်တည့်အောင် ဆားကို နည်းနည်းပိုထည့်ရသည်။ ခဏနေလျှင် မီးဖိုထဲမှ အိုးကိုချပြီး ရှမ်းနံနံသို့မဟုတ် ပင်စိမ်းရွက်ကို အပေါ်မှ အုပ်ထားရသည်။

အပူရှိန်ကြောင့် ရှမ်းနံနံအရွက်(သို့မဟုတ်) ပင်စိမ်းရွက် ညှိုးသွားပြီးဆိုလျှင် ရခိုင်ချက် ချဉ်၊ ငန့်၊ စပ် ခုံးအာပူသောက်ဆမ်းဟင်းရည် တစ်ပွဲရရှိပြီး စားသုံးနိုင်ပြီ ဖြစ်သည်။ အောင်ကြည်မိုး(စစ်တွေ)

“သီလပရိဇောတာပညာ၊ ပညာပရိဇောတံ သီလံ”

မဟာဝိဟာရဓမ္မဝိနယ တက္ကသိုလ်

သင်တန်းသားများလျှောက်လွှာခေါ်ယူခြင်း

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မဟာဝိဟာရဓမ္မဝိနယတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားမည့် အောက်ဖော်ပြပါ သင်တန်းများကို တက်ရောက်လိုကြသော စာသင်သားသံဃာတော်များသည် ဝင်ခွင့်လျှောက်လွှာများကို ၁-၂-၂၀၁၉ရက်မှစ၍ တက္ကသိုလ်စာသင်သားရေးရာဌာနတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

ဖွင့်လှစ်မည့်သင်တန်းများ

- (၁) အင်္ဂြိုဟ်ဒီပလိုမာသင်တန်း PreDiploma Course သင်တန်းကာလ (၁၄)လ (Buddhistic English & Four Skills English)
- (၂) ဘွဲ့ကြိုဒီပလိုမာသင်တန်း (Diploma in Dhamma-Vinaya) သင်တန်းကာလ (၁) နှစ် (ဗုဒ္ဓဓမ္မဆိုင်ရာဘာသာရပ်များ)
- (၃) ဝိဇ္ဇာဘွဲ့ (BA.Dhamma-Vinaya) သင်တန်းကာလ(၂)နှစ်
- (၄) ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Pali & Sanskrit) သင်တန်းကာလ(၁)နှစ် (ပါဠိနှင့် သက္ကတအထူးပြုဘာသာရပ်များ) ဘွဲ့လွန်ဒီပလိုမာသင်တန်းပြီးဆုံးပြီးနောက် မဟာဝိဇ္ဇာဘွဲ့(ပါဠိသက္ကတ) အထူးပြု သင်တန်းသို့ တက်ရောက်ခွင့်ရှိပြီး မဟာဝိဇ္ဇာတန်း(၂)နှစ် သင်တန်းပြီးဆုံးပါက ကျမ်းပြုကြရပါမည်။ (အင်္ဂလိပ်စာ အခြေခံရရှိရန်မလိုပါ)

သင်တန်းသားအရည်အချင်း

- (၁) အင်္ဂြိုဟ်ဒီပလိုမာ သင်တန်းတက်ရောက်လိုသူများသည် (က) သက်တော်(၃၀)၊ သိက္ခာတော်(၁၀)ပါအတွင်း၊ သဒ္ဓါတရား လွန်စွာထက်သန်သူများအတွက် အသက်ကို ခြွင်းချက်ထားရပါမည်။ (ခ) ဝိနည်းတော်ကို အထူးမြတ်နိုးလိုက်နာနိုင်သူဖြစ် ရပါမည်။ (ဂ) ဘိက္ခုပါတိမောက်(၁)စောင်အာဂုံရသူဖြစ်ရပါမည်။ (ဃ) ပရိသဒ္ဓါသကာ ပုဂ္ဂိုလ်မျိုးမဖြစ်စေရ။ (င) အဆောင်နေစာသင်သား ရဟန်းသာမဏေများဖြစ်ရပါမည်။ (စ) အကြီးတန်းအောင်မြင်ပြီးသူများ၊ ဓမ္မာစရိယဘွဲ့၊ သာမဏေကျော်ဘွဲ့နှင့် လောကီ ဘွဲ့ရဘွဲ့ကြို ရဟန်းသာမဏေများ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။ (အင်္ဂလိပ်စာအခြေခံရရှိရန်မလိုပါ)
- (၂) ဘွဲ့ကြိုဒီပလိုမာသင်တန်းအမှတ်စဉ်(၂) တက်ရောက်လိုသူများသည် ဓမ္မာစရိယ (အစိုးရဓမ္မာစရိယ၊ အသင်းဓမ္မာစရိယ၊ တက္ကသိုလ်ဓမ္မာစရိယ)အောင်မြင်ပြီး၊ အထက်ပါ သင်တန်းသားအရည်အချင်း (၁) (က) (ခ) (ဂ) (ဃ) (င) (စ) တို့နှင့် ပြည့်စုံကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
- (၃) ဝိဇ္ဇာဘွဲ့(ဓမ္မဝိနယ) (BA. Dhamma-Vinaya) [(အမှတ်စဉ်(၃)] တက်ရောက်လိုသူများသည် ဒီပလိုမာဘွဲ့ (Diploma in Dhamma-Vinaya) ရရှိပြီး အထက်ပါသင်တန်းသားအရည်အချင်းအမှတ်စဉ် (၁) (က) (ခ) (ဂ) (ဃ) (င) (စ) တို့နှင့် ကိုက်ညီပြည့်စုံသူများလျှောက်ထားနိုင်ပါသည်။
- (၄) ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၄) တက်ရောက်လိုသူများသည် ဓမ္မာစရိယဘွဲ့(အစိုးရဓမ္မာစရိယ၊ အသင်းဓမ္မာစရိယ၊ တက္ကသိုလ်ဓမ္မာစရိယ) အောင်မြင်ပြီးကြသူများ၊ သာမဏေကျော်ဘွဲ့တစ်ခုခုရရှိထားပြီး ဓမ္မာစရိယစာပါများကို ကျေညက်စွာ သင်ယူထားပြီးသူ၊ သက်တော် (၃၅)နှစ်၊ သိက္ခာတော်(၁၅)ပါအတွင်း သဒ္ဓါတရားထက်သန်သူများအတွက် အသက်ကို ခြွင်းချက်ထားရပါမည်။ အထက်ပါ သင်တန်းသားအရည်အချင်း (၁) (ခ) (ဂ) (ဃ) (င) (စ) တို့နှင့် ကိုက်ညီ ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
- (၅) အထက်ပါသင်တန်းအသီးသီးအတွက် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မော်ကွန်းထိန်း၊ တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ (ဖုန်း-၀၉-၇၉၈၁၆၂၀၂၃၊ ၀၉-၇၄၄၄၂၇၅၈၊ ၀၉- ၄၂၅၃၀၃၆၉၉၊ ၀၉- ၄၂၀၅၇၇၅၉၊ gmail kokonaing 202021 @ gmail.com saya.hw001 @gmail.com) www.mdumyanmar.org သို့ ဝင်ရောက်ပြီး လျှောက်ထားနိုင်ပါသည်။
- (၆) အထက်ဖော်ပြပါ သင်တန်းအားလုံးအတွက် သင်တန်းကြေးပေးသွင်းရန်မလိုပါ။
- (၇) ဝင်ခွင့်လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ရက်၊ (၁၃၈၀ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်) နောက်ဆုံးထား၍ တက္ကသိုလ်ကျောင်းသားရေးရာဌာနသို့ ပြန်လည်ပေးပို့ကြရပါမည်။ တက္ကသိုလ်သို့ လမ်းညွှန် (ရန်ကုန်-ပြည်လမ်း) မှော်ဘီ လေတပ်ကွေ့မှတ်တိုင်၊ မှော်ဘီလေတပ်စခန်းဌာနချုပ် အဝင်ပေါက်မှ အတွင်းဘက်သို့ (၃)မိုင်ခန့်ဝင်ရပါမည်။ ဘိုးဒေါနကုန်းကျေးရွာတွင် တည်ရှိပါသည်။ လမ်းညွှန်ဆိုင်းဘုတ်များရှိပါသည်။

Access Cherry Travels & Tours Co., Ltd မော်စီသန္တာ

၁၅ရက် သံဝေခနိယ (၄)ရွာနု အင်္ဂါစတီတ (၄)ရွာနု + တာချီမဟာ + နယူးဒေလီ (Mar 24) ၁၂.၅သိန်း

+ (တလကတ္တား အပါအဝင်) (Mar 25) , (April 8) ၁၂.၅သိန်း

ဖုန်း: 09-43053088, 952223177, 425425803, 425425804

Tr ဖြိုး

B.Sc(Hons); M.Sc (Maths)

သင်္ချာတန်းစုံ

Ph : 09 420083128

ကိုရ်

အဂုံပြည်နယ်၊ တောင်ပိုင်း၊

မြောက်ပိုင်း၊ ဆိပ်ကမ်း၊

ရွှေပေါက်ကံမြို့နယ်မှာရှိ

မြေကွက်များဝယ်လိုပါသည်။

09421120927

0973111472

“ဖြိုးသစ္စာ”

အဂုံပြည်နယ်၊ တောင်ပိုင်း၊

မြောက်ပိုင်း၊ ဆိပ်ကမ်း၊

အရွှေပေါင်း မြေကွက်များ

ဝယ်လိုပါသည်။

09-448123778

09-420211264

09-420298279

မဂ်လာပါ

အိမ်ပြောင်း/အိမ်ရွှေ့လုပ်ငန်း

မြို့တွင်း/နယ်ထွားအထွက်

ဖြေးဖြေးချိုသာရွာဖြင့်

Box ကျယ်စုံပြင်

အလုပ်သမားစီစဉ်ပေးပါမည်။

09-450042704

09-250095116

09-420096296

ရောင်ခြည်ထစ်

အိမ်ပြောင်း/အိမ်ရွှေ့လုပ်ငန်း

10', 14', 15' တားများဖြင့်

လုပ်သားအမြဲအစား မြို့တွင်း/နယ်ထွား

ဝန်ဆောင်မှုပေးပါမည်။

Ph:09-450454771

09-450454772

09-450454773

ရွှေမဟာ

အဂုံပြည်နယ်အလှူပိုင်၊

တောင်ပိုင်း၊ မြောက်ပိုင်း၊

ဆိပ်ကမ်းရှိမြေကွက်များ

ဝယ်လိုပါသည်။

09-5106146

09-775106146

စုံရွာမောင်

အိမ်ပြောင်း/အိမ်ရွှေ့လုပ်ငန်း

အိမ်ဝန်း၊ ရုံးခန်းများကို 15', 16'

Box ကားနှင့် လုပ်သားများအပါပါ။

မြို့တွင်း/နယ်ထွားအထွက်ပေးပါမည်။

09 5024774

09 73179228

09 49155515

သိန်းသန်းသက်

အိမ်ပြောင်း/အိမ်ရွှေ့လုပ်ငန်း

မြို့တွင်း/နယ်ထွား

09-440390558

09-784109116

ကန်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့နယ်(မြောက်ပိုင်း)မြို့နယ် မြေကွက်ရပ်ကွက်အမှတ် ၂၈ မြေကွက်အမှတ်-၅၀၇ မြေကွက် တည်နေရာအမှတ်(၅၀၇) အောင်ရတနာ(၂)လမ်း (၂၈)ရပ်ကွက်၊ ဒဂုံမြို့နယ်(မြောက်ပိုင်း)၊ ဦးမောင်မောင်(ခ) ဦးအောင်သောင်း(M/OKA-000823) အမည်ပေါက် နှစ်(၆၀)ရက်ရှိမြေအား အမည်ပေါက် ဦးမောင်မောင်(ခ) ဦးအောင်သောင်း(ကွယ်လွန်)သဖြင့် အိမ်လွှဲပေးသိန်း၁၂/၃၇၈ မ(နိုင်)၀၄၄၄၄၆ မှ နှစ်ခြစ်ကြောင်းနှင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ(၂)စောင်၊ ဦးမောင်မောင်(ခ)ဦးအောင်သောင်း၏ သေစာရင်း၊ သန့်စင်သားစိမ်းစေ့ရောက်တင်ပြုစု ပိုင်ဆိုင်အရောင်း မြေပုံကူးလျှောက်ထားခြင်းအား ကွင်းဆင်းစစ်ဆေးမှု ပြုစုကာ သွပ်မိုး (၁) ထပ်အိမ်တွင် ကိုယ်တိုင်မနေ၊ အိမ်ငှား ဦးဌေးဝင်းမီးသားစုနေပါသည်။ ကွင်းဆင်းသိရှိကြောင်း လက်မှတ်ရေးထိုးပေးပါသည်။ အိမ်ငှားနေထိုင်ခြင်းနှင့်ပတ်သက်၍ တာဝန်ယူကြောင်း ပြသနာတစ် စုံတစ်ရာမရှိကြောင်းနှင့် ဖြစ်ပေါ်လာမည့်ကိစ္စအတွက် တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း ဝင်စာ အမှတ်-၆၆၀/၂၁-၁၃၉၆၆ အိမ်လွှဲပေးသိန်းမူ ဝန်ခံကတိတ်ပြုထားပါသဖြင့် ပိုင်ဆိုင် အရောင်း မြေပုံကူးလျှောက်ထားခြင်းအား တရားဝင်ပိုင်ဆိုင်သော အထောက်အထားများဖြင့် ဤကြော်ငြာပါ သည့်နေ့မှစ၍(၇)ရက်အတွင်း ကန်ကွက်နိုင်ပါကြောင်းနှင့် ကန်ကွက်မှုမရှိမီက လုပ်ငန်းလုပ်ဆောင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကင်းမြို့တော်စည်သာသာဇရာဇာတီ

ငြင်းချက်ထုတ်ရန် သမ္မန်စာ

(တရားမကျင့်ထုံး ကိုဓလဒေအဓိနိ-၅၊ နည်းဥပဒေ ၁နှင့် ၅)

သာကောတမြို့နယ်တရားရုံးတော်၌

၂၀၁၉ ခုနှစ်၊ တရားမကြီးမှုအမှတ်-၁

ဦးကျော်သိန်း နှင့် ဦးမျိုးအောင် (တရားလို) (တရားပြိုင်)

ရန်ကင်းတိုင်းဒေသကြီး၊ သာကောတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ မြို့မ (၁၅) လမ်း/အရှေ့ အမှတ်(၃၅/က)နေ ဦးမျိုးအောင်(ယခုနေရပ်ကွက်လမ်းမသို့)သိစေရမည်။

သင့်အပေါ်တရားလိုက “ပဋိညာဉ်အတိုင်း အိမ်နှင့်မြေအရောင်းအဝယ်စာချုပ် အား မှတ်ပုံတင်ပေးပေးလျှင်” လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့် စကားအရပ်ရပ်တို့ကို ဖျေဖြေဆိုင်ခိုင်သူ သင့်ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၄) ရက်(၁၃၈၀ ခုနှစ်၊ တပေါင်း လဆန်း ၉ ရက်) မှန်းမတည့်မီ (၁၀) နာရီတွင် အထက် အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုတ်ချက်ပေးရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက်ပါနေ့ရက်တွင် သင့်လောရောက်ပျက်ကွက်ခွင့်လျှင် သင့်မျက်နှာတွင် ငြင်းချက် များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုလိုသည့် စာချုပ်စာတမ်း များနှင့် သင်ကထုတ်ချက်ပြုစုလိုသည့်စာချုပ်စာတမ်းအစီရင်ခံစာတို့ကို သင့်နှင့် အတူ ယူဆောင်လာရမည် (သို့မဟုတ်) သင့်ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့် အပ်လိုက်ရမည်။ သင်ကထုတ်ချက်ပေးလျှင်လျှင် အမှုမဆိုင်မီ (၄)ရက်က တင်သွင်း ရမည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်တွင် ဤရုံးတော် တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးထုတ်ပေးလိုက်သည်။

(ပိုင်ခွင့်ကျော်)

တွဲစက်မြို့နယ်တရားကြီး(၂)

သာကောတမြို့နယ်တရားရုံး

ရန်ကင်းမြို့၊ သယ်ခမ်းကျွန်းမြို့နယ်၊ ဓမ္မာတိုင်းရပ်ကွက်အမှတ်

(ရန်ကင်းမြို့) ဓမ္မာတိုင်းရပ်ကွက်အမှတ်(၆၁၃/က)ဒဂုံယာ (၂၀

၀၀ x ၆၀ ပေ ခြံစည်းခေါ် ခြံမြေပိုင်ဆိုင်သူ (၁၂/ပေခန့် ခြံ)

၀၀၀၀၀) အမည်ပေါက် နှစ်(၆၀) ကရန်ခမ္မာတိုင်းရပ်ကွက်၊ ခြံ

အိမ်အမှတ်(၂၅/က) အောင်ဇေယျ(၂)လမ်း၊ ရန်ကင်းမြို့

ရပ်ကွက် (သုဝဏ္ဏ) သယ်ခမ်းကျွန်းမြို့နယ်၊ ယာခေါ် သောဓနအိမ်

အခရောင်းအဝယ်ကို ကရန်ကင်းမြို့နယ်၊ ဓမ္မာတိုင်းရပ်ကွက်အမှတ်

အထက်ပါမြေကွက်နှင့်အစီအစဉ်(၁၂)ဦးဥပဒေ(၁၂)သမား(နိုင်)၀၀၈၅၆၅

(၂)ခေါ် နယ်နိမိတ်(၁၂/ သမား(နိုင်)၀၀၈၅၆၅)သို့အရောင်းအဝယ်ပြုစုပေးမည်

ပေါက်သူ ခေါ် နိမိတ်(၁၂) သမား(နိုင်)၀၀၈၅၆၅)သို့အရောင်းအဝယ်ပြုစုပေးမည်

လွှဲစာတိုအရောင်းအဝယ်က တရားဝင်ပိုင်ရှင်အဖြစ် လက်မှတ်ထိုးပိုင်ဆိုင်ပါကြောင်းနှင့်

လွှဲပြောင်းရောင်းချခြင်းနှင့်မြေပိုင်ဆိုင်မှုကြောင်း ဝန်ခံကတိတ်ပြုသည့်အတွက် ကျွန်ုပ်တို့အဖွဲ့အစည်း

အပြီးအပိုင်လွှဲပြောင်းပေးပေးရန်(စရန်ခွင့်)များပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါ

အိမ်ခြံမြေနှင့်ပတ်သက်၍ ပိုင်ဆိုင်ခွင့်ရှိသူမြေပိုင် ကရန်ကင်းမြို့နယ်၊ ယာခေါ် သောဓနအိမ်

ကျွန်ုပ်တို့အဖွဲ့အစည်း(၁၄)ရက်အတွင်း တီထွင်လိုသော စာရွက်စာတမ်းများနှင့်အညီ

နှင့်အတူ လာရောက်ကန်ကွက်နိုင်ပါသည်။ သတ်မှတ်နေရက်ကော်လွန်သည့်အထိ

ကန်ကွက်မည့်သူ(မရှိ)ပါက အရောင်းအဝယ်ကို ပူးပေါင်းဆောင်ရွက်သည့်အတိုင်း

ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန်ကြေညာပါသည်။

(လွှဲအပ်သူကြားချက်များအရ)

ဦးသန်းစင် (LL-B) ခေါ် ယန်ဇေယျ (LL-B)

အထက်တန်းစွမ်းရည် (၀၉-၂၅၀၆၈) အထက်တန်းစွမ်းရည် (၀၉-၂၇၇၄၄)

Ph-09 253995848 , 09-798420119 Ph-09-4200 73685

အမှတ်(၅၁) ပ-ထမ်း အခန်း(၂-၂)၊ တက်လမ်း ကျောက်တံတားမြို့နယ်၊ ရန်ကင်းမြို့။

“သတိပေးတားမြစ်ခြင်း”

ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊

ဗမာကအရှေ့ရပ်နေ အလယ်ကားပေါ်မောင်လာအလယ်ကား အစည်းအရုံးသိန်း

(အောင်အောင်၊ ကာအိ) (၉/ရမသ (နိုင်) ၀၀၂၅၉၀) ကိုင်ဆောင်သူ၏

ညွှန်ကြားချက်အရ အောက်ပါအတိုင်း သတိပေးတားမြစ်အပ်ပါသည်။

ကျွန်ုပ်တို့၏မိတ်ဆွေ ထုတ်ဝေခဲ့ပြီးဖြစ်သော ကျမ်းစာအုပ်များအနက်

(၁) ရှိကိုင်ဆိုင်ခွင့် ကာအိရေလားနီသခင်၏ စစ်ကိုင်းအစိုးရအဖွဲ့ဝင် ဝန်ထုပ်ဝန်ပိုး

အဖွဲ့ဝင်ကျမ်းစာအုပ် (၂)အုပ်နှင့် အခြားထုတ်ဝေပြီးဖြစ်သော ကျမ်းစာအုပ်

များအား ကန်သတ်ချက်ဖြင့် ထုတ်ဝေခံခဲ့ရပါသည်။ ကျွန်ုပ်တို့၏မိတ်ဆွေ

အမည်ဖြင့် ထုတ်ဝေခဲ့ပြီးဖြစ်သော ကျမ်းစာအုပ်များကို ကျွန်ုပ်တို့၏မိတ်ဆွေထံ

ခွင့်ပြုချက်မရှိဘဲ အမူ့သောပုဂ္ဂိုလ်များက ပုံနှိပ်ခြင်း၊ ဖြန့်ဖြူးပေးခြင်း၊

မိတ္တူကူးယူခြင်းစသည့် နည်းလမ်းဖြင့် စာအုပ်များ ထုတ်ဝေဖြန့်ဖြူး

ရောင်းချနေကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏မိတ်ဆွေထံ ခွင့်ပြုချက်မရှိဘဲ ၎င်း၏အမည်ဖြင့်

ထုတ်ဝေပြီးဖြစ်သော ကျမ်းစာအုပ်များကို ပုံနှိပ်ခြင်း၊ ဖြန့်ဖြူးပေးခြင်း၊

မိတ္တူကူးယူခြင်း စာအုပ်များ ဖြန့်ဖြူးရောင်းချနေကြောင်းများကို ဆက်လက်

မပြုလုပ်ရန် သတိပေးတားမြစ်အပ်ပါသည်။ လိုက်နာရန် ပျက်ကွက်ပါက

ထိုကဲ့သို့ ပြုလုပ်သူများကို တည်ဆဲတရားဥပဒေများနှင့်အညီ တရားစွဲဆို

မည်ဖြစ်ကြောင်း သတိပေးတားမြစ်အပ်ပါသည်။

အလယ်ကားပေါ်မောင်လာအလယ်ကား A ညွှန်ကြားရေးမှူးကြီးမှူးကြီး

ဦးမောင်မောင်တင် LL.B., D.B.L

တရားလွှတ်တော်ရှေ့နေ (၃၃၃၆/ရမ)

အမှတ်-၅၀၊ ဘာလမ်း (ပ-ထမ်း/A-7)၊ ကျောက်တံတားမြို့နယ်၊

ရန်ကင်းတိုင်းဒေသကြီး။ ဖုန်း ၀၉ ၅၀၀၄၀၀၀၊ ၀၉ ၉၅၂၀၉၀၉၀၂

“ရွှေစည်”

အိမ်ပြောင်း/အိမ်ရွှေ့လုပ်ငန်း

ကျွန်ုပ်တို့၏မိတ်ဆွေထံ

လုပ်သားပါ ညွှန်ကြားရေးမှူးကြီး

ဝန်ဆောင်မှုပေးပါမည်။

09-73122029, 09-795689534

KN tech

Engineering Group

Air-Com ရေခဲသတ္တုအဖတ်လက်

များကိုအားမရှိဘဲ ပြုစုပေးပါမည်။

လုပ်သားပါ ညွှန်ကြားရေးမှူးကြီး

ဝန်ဆောင်မှုပေးပါမည်။

Ph: 09-400788135

09-762276128

“ကန်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း”

ရန်ကင်းမြို့နယ်၊ မြောက်ပိုင်း၊ မြေကွက်အမှတ် (၄)ရပ်ကွက်၊ အောင်မင်္ဂလာ (၃)လမ်း

မြေကွက် အမှတ် (၄/၁၂) မြေအကျယ်အဝန်း (အလျား (၉၅ မျက်နှာစာ ၁၇'၄")

(အလယ် ၂၀'၄") (နောက်ဖေ ၂၀'၄") x အနံ (၄၀)ရီ မြေကွက်နှင့် ယင်းမြေကွက်၏

မြေပေါ် မြေအောက် အတိုးခံစားခွင့်အရပ်ရပ်အားလုံးကို အမွေဆက်ခံပိုင်ဆိုင်ပြီး

လွှဲပြောင်းရောင်းချခြင်းနှင့်မြေပိုင်ဆိုင်မှုကြောင်း ဝန်ခံကတိတ်ပြုသူ ခေါ် လှလှ(၁၂/မရက (နိုင်)

၀၇၉၀၆၁)ထံမှ ကျွန်ုပ်တို့ မိတ်ဆွေမှ အမြဲအပိုင် လွှဲပြောင်းပေးပေးရန် စေလွှတ်ခံစိတ်

တစ်ဖေသကို ပေးချေထားပြီးဖြစ်ပါ၍ ကန်ကွက်လိုပါက ဤကြေညာပါသည့်နေ့မှ

(၇)ရက်အတွင်း ပိုင်ဆိုင်မှုအထောက်အထား(မူရင်း) များဖြင့် ကျွန်ုပ်တို့လာရောက်

ကန်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန်ကွက်မှုမရှိမီက မြေကွက် အရောင်း

အဝယ်ကိစ္စကို ပြီးဆုံးသည်အထိ ပူးပေါင်းဆောင်ရွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ

ကြောင်း အများသိစေရန် ကြေညာ အပ်ပါသည်။

ညွှန်ကြားရေးမှူးကြီးမှူးကြီး

ဦးမောင်မောင်တင် LL.B) ညွှန်ကြားရေးမှူးကြီးမှူးကြီး (LL.B)

(၁၃/တမန(နိုင်)၀၂၅၂၀၀) တရားလွှတ်တော်ရှေ့နေ (စဉ်-၀၃၆၀၀)

အမှတ်-၅၀၊ ပထမထပ်၊ အခန်း(၆/၆)၊ ဘက်လမ်း၊

ကျောက်တံတားမြို့နယ်၊ ရန်ကင်းတိုင်းဒေသကြီး။

သစ်ပင်စိုက်ပါ ဒိုက်ကမ္ဘာ သာယာလှပ စိမ်းမြမြ



ဒေါက်တာအောင်ဇော်မိုး (၁) ဆရာမတို့
ဦးစီးဦးစော

အောင်အတယ်ဒီမို

တန်းစုံကိုယ်ပိုင်အထက်တန်းကျောင်း အဆင့်မြင့်ဘက်ဒါ
သုဝယ်တန်းမှတက္ကသိုလ်ဝင်တန်းအထိ



ကုမ္ပဏီချုပ်

တက္ကသိုလ်ဝင်တန်းအထိ
အောင်အတယ်ဒီမို
၂၀၁၂-၂၀၁၃ ခုနှစ်
အောင်အတယ်ဒီမို



ကုမ္ပဏီချုပ်

တက္ကသိုလ်ဝင်တန်းအထိ
အောင်အတယ်ဒီမို
၂၀၁၂-၂၀၁၃ ခုနှစ်
အောင်အတယ်ဒီမို



အောင်အတယ်ဒီမို

ကျောင်း - ပြည်ပုတ် (၂၅၅) အောင်အတယ်ဒီမို (အောင်အတယ်ဒီမို) - အရှေ့ဘက်လမ်း
အောင်အတယ်ဒီမို (အောင်အတယ်ဒီမို) - အောင်အတယ်ဒီမို (အောင်အတယ်ဒီမို)
ဖုန်း - ၀၁-၂၅၀၅၅၆၆-၅၀၀၆၅၅

ကျောင်း - ပြည်ပုတ် (၂၅၅) အောင်အတယ်ဒီမို (အောင်အတယ်ဒီမို) (အောင်အတယ်ဒီမို)
အောင်အတယ်ဒီမို (အောင်အတယ်ဒီမို) - အောင်အတယ်ဒီမို (အောင်အတယ်ဒီမို)
ဖုန်း - ၀၁-၂၅၀၅၅၆၆-၅၀၀၆၅၅



အောင်သုစာ

ဒေါက်တာအောင်ဇော်မိုး (၁) ဆရာမတို့
ဦးစီးဦးစော

တန်းစုံကိုယ်ပိုင်အထက်တန်းကျောင်း ၁
သုဝယ်တန်းမှတက္ကသိုလ်ဝင်တန်းအထိ

ကျောင်း - ပြည်ပုတ် (၂၅၅) အောင်အတယ်ဒီမို (အောင်အတယ်ဒီမို) - အရှေ့ဘက်လမ်း
အောင်အတယ်ဒီမို (အောင်အတယ်ဒီမို) - အောင်အတယ်ဒီမို (အောင်အတယ်ဒီမို)
ဖုန်း - ၀၁-၂၅၀၅၅၆၆-၅၀၀၆၅၅

